

# ରାଜନୀତି

ଅନ୍ଧାରକ



စာအုပ်စဉ် (၂၃၄)

## တာခိုသက်လျှော

သန်းဆွေ-ရေးသည်

၃၀၊ မြောင်ကြီးလမ်း၊ ရေကျော်၊ ရန်ကုန်မြို့။

ပထမအကြိမ် ရှိက်နှိပ်ခြင်း

၁၉၆၁ ခုနှစ် ဧပြီလ

တာဝန်ခံ ပုံနှိပ်၊ ထုတ်ဝေ၊ ဖြန့်ချီသူ

ဦးကြီးခင်

ပြန်ထောင်စုမြန်မာနိုင်ငံတွင် ရှိက်နှိပ်သည်။

မက်လာပုံနှိပ်တိုက်

၃၀၊ မြောင်းကြီးလမ်း၊ ရေကျော်၊ ရန်ကုန်မြို့။

သန်းဆွေ-ရေး  
တစ်သက်လျာ

အခန်း-၁

နှေ့အခို့၊ ခလွန်ပြီ၊  
ညျှော်ယံ၊ နီးကျသည်။  
ညီး၊ ရီမှောင်ရိပ်များ၊  
မိုးချပ်၊ ဖြေးည်းပွား။ ၁  
ခုညျှော်နက်၊ ဖုံးလွမ်းလျက်၊  
ကြယ်၊ ထင်မြင်ရောင်ထွက်၊  
သား၊ ငှက်ကောင် ပန်းပွင့်ပါ၊  
အိပ်ပျော်မည်၊ မကြာ။ ၂  
မောသူအား၊ သနားပါ၊  
ငြိမ်သာယာ ပျော်ရာ၊  
ချစ်မေတ္တာတော်ပို့ဝေ၊  
ငါ့မျက်လွှာ ဖုံးစေ။ ၃

အိပ်ပျက်ခံလျက် သူနာ၊  
ချမ်းသာပေးမူပါ။  
ဆိုးမှုကြံစည်သူအား၊  
ပြစ်ကင်းအောင်ဆီးတား။ ၄

တစ်နှေ့တာ ကုန်ခုံး၍ အေလုံး  
ကွယ်ပျောက် ညာ အခို့သို့ ရောက်  
လေတိုင်း မကြာ မကြာ ဤ “ချီး  
မွမ်းသီချင်း” ကိုသာ သတိရမိရာက  
ငယ်ရွယ်စဉ်အခါက ကိုယ်တိုင် သီ  
ဆိုကျိုးရင့် ခဲ့သံတို့ကိုပင် ကြား  
ယောင်နေမိသည်။

ထိသီချင်းသံကို ပထမဆုံး ကြား ခဲ့ရသည့်မှာ ကျွန်မ၏ တစ်သက် တာ ဘဝခရီး၏ လမ်းစဖြစ်သော ငရဲပြည်ပမာ အစဉ် စိတ်မချမ်းသာ ဖြစ်ခဲ့ရသည့် ပဲခူးမြို့ “သီရိမှာလာ” မြို့ကြီးမှသည့် ကျွန်မ၏ဘဝအတွက် မျှော်လင့်ချက် ရည်ရွယ်ချက်တို့ ဖြစ် ပေါ်စေသည့် ရန်ကုန်မြို့ ကမာဒ္ဓတ် ရပ်ကွက် “တော်မီရိပ်သာ” မြို့သို့ ရောက်စည်က ဖြစ်ပါသည်။

ကျွန်မ၏ မိဘများသည် ကျွန်မ ငယ်ငယ်ကပင် ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန်ခဲ့ကြပော့ရာ - ကျွန်မ၏ ဦးလေးတော်သူ “သီရိ မှာလာမြို့” ပိုင်ရှင်က ကောက်ယူ ကျေးမွေးခဲ့ပါသည်။ “ကံဆိုးမသွား ရာ မိုးလိုက်ရွာ” ဆိုသည့်စကားကဲ သို့ ဦးလေးတော်၏ ကျေးမွေးပြုစု ခြင်း ခံယူ၍ နှစ်နှစ်ရွာ အကြာတွင် ဦးလေးဖြစ်သူမှာ ၃-၄ ရက်ရွာ အ ပြင်းအထန် ဖျားမြို့ ကွယ်လွန်ခဲ့ပြန် လေသည်။ ဤတွင် ဦးလေး၏ နေး

သည် ဒေါ်စိုးခင်သည် “ကျွန်မအား ဆက်လက်၍ ကျေးမွေးထားခဲ့ပေ သည်။

သို့သော်... ကျွန်မ၏ မိဘနှစ်ပါး ရှေ့ဆင့်နောက်ဆင့် သေကြာခြင်း၊ ကျွန်မ၏ ဦးလေး သေဆုံးခြင်း သည် ကျွန်မ၏ ပြိုပ်မွေ့ချက် ကြောင့်ဟု ယူဆကာ ကျွန်မ၏ ဆွဲ မျိုးမိဘတို့အား... ခု ကွာအမျိုးမျိုး ရောက်စေရန်အတွက် စနေ့ ပြိုပ် ကောင်က လူယောင်ဆောင်ကာ... လွှတ်လိုက်သည့်ပမာ- ကျွန်မအပေါ် တွင် မလိုမှန်းထား သနားကင်းမဲ့စွာ ဆက်ဆံခြင်းကို ခဲ့ခဲ့ရပေသည်။ ဒေါ် စိုးခင်သည် ကျွန်မကို မွေးစားသည် ဟုဆိုသော်လည်း ငွေပေး၍ ဝယ်ယူ ထားသည့် ကျွန်းပိုင်ပမာ ရိုင်းစိုင်း ရက်စက်စွာ ဆက်ဆံခဲ့လေသည်။

မိခင်၏ အလိုလိုက်အရေးပေး ခြင်းကို ခံယူရသဖြင့် ရိုင်းချင်တိုင်း ရိုင်း၍ မိက်ကန်းနေကြသည့် လူရမဲ့ ကား သားသမီးရင်းများအဖို့တွင်

ဒေါ်စိုးခင်မှာ...မိခင်ကောင်း တစ်ယောက်အသွင် ထင်မြင်ယူဆစေနိုင်သည်း ကျွန်မအဖို့တွင်ကား... ဒေါ်စိုးခင်မှာ...ငရဲမင်းကြီးနှင့် မခြားနားခဲ့ပါ။ မိမိနှင့် မောင်ဝမ်းကဲ့တော်သူများ ဖြစ်သဖြင့် မသင့်လျှော်သည့် အမှုကို ပြု၍ နေကြလျှင် စေတနာကောင်းဖြင့် ဖြောင်းယျဆုံးမပြန်ပါ လျင်လည်း သူတို့နှင့် စိတ်အခန့်မသင့်၍ မိခင်ဖြစ်သူထံ ဂုံးစကားပြောကြားကြသောကြောင့် သားသမီးများ၏ ဂုံးစကားကို “နှုတ်ကပတ်တော်အလား” ယုံကြည်ထားသူ ဒေါ်စိုးခင်က ကျွန်မကိုသာလျင် ဖြစ်တင်ကြိမ်းမောင်း ရိုက်နှက်တတ်သည်သာ ဖြစ်လေရာ ကျွန်မမှာ ကျားကိုသာမက ကျားချေးကိုပါကြောက်နေခဲ့ရပါသည်။

တိုင်တွင် ကြိုးနှင့် ချည်နောင်၍ ရိုက်ခြင်း၊ ဗိုက်ကြောဆွဲလိမ်ခြင်း၊ ထိပ်ခေါက်ခြင်း၊ ထင်းစဖြင့် ပေါက်ခြင်း၊ အိမ်ထောင်ပစ္စည်းဟောင်းများ

သို့လျှင်သည့် အခန်းထဲတွင် ထမင်းမကျေးဘဲ လျှင်ထားခြင်း စသည်တို့မှာ သီရိမာလာမြိုကြီးတွင် နေခဲ့စဉ်က သိခဲ့ရသော ကျွန်မ၏ကိုယ်တွေ့ဗဟိုသုတများပင် ဖြစ်ပါသည်။

ထို့ဟုသုတများကို အခြေတည်၍ ကျွန်မ မှတ်သားနာယူရသည့်သင်ခန်းစာကား ““လောကတွင် အကြောင်နာတရား ကင်းမဲ့သူတို့နှင့် မေတ္တာဓာတ် ခေါင်းပါးသူတို့သာပေါ်များလျက် ရှိပေသည် တကား...ထို့ကြောင့် လောကတွင် လူဖြစ်လာခြင်းသည် ခုက္ခအမျိုးမျိုးကို ခံယူရန် ဖြစ်ပေသည် တကား...””ဟူသတည်း။

နှုတ်သည် တရွှေရွှေ ကုန်လွှှုံးခဲ့ပါသည်။

ကျွန်မသည်လည်း ဒေါ်စိုးခင်၏နှုပ်စက်မှုအဝေးတို့ကို တစ်နှုတ်မျိုးကျ ခံယူရင်း ကြီးပြင်းလာခဲ့သည်မှာ ကျွန်မ၏ အသက် ဆယ်နှစ်သမီးသို့

တိုင်ခဲ့ပါသည်။ ဖွဲ့လမ်းသဘင်ဆိုသည်မှာ ဒေါ်စိုးခင်၏ သားသမီးရင်းချာများ သွားလာကြသည်ကိုမြင်ဖူး၍ ပြောသံကိုသာ ကြားခဲ့ရဖူးသည်။ စာသင်ကျောင်းဆိုသည်မှာ လည်း ဒေါ်စိုးခင်၏ သားသမီးများသွားကြ ပြန်လာကြသည်ကိုသာ တွေ့ဖူး ကြားဖူးသည်။ ပျော်ရွင်ဖွဲ့ကိုလည်း ကိုယ်တိုင် မကြုံစဖူးခဲ့။ စာပေဆိုသည်မှာလည်း ရေးတတ် ဖတ်တတ်ဖို့ ဝေးစွာ သင်ပေးမည့်သူပင်မရှိခဲ့။

သို့ရာတွင် “မဲမှောင်သော မိုးသားတွင် ဘော်ငွေရောင် အနားကွပ်” ရှိသေးသည်ဟူသော စကားအတိုင်း မဲမှောင်သည့် မိုးသားနှင့်တူသော ကျွန်မ၏ဘဝကို ဘော်ငွေရောင်အကွပ် တပ်ဆင်ပေးမည့်သူတစ်ဦး ပေါ်ပေါက်၍ လာပါတော့သည်။ တစ်နှေ့သော နံနက်ခင်းတွင် ကျွန်မ၏နေထိုင်ရာ သီရိမှာလာခြားသို့မိန်းမကြီး နှစ်ယောက် အလည်လာ

ကြပါသည်။ မိန်းမကြီးတစ်ယောက်မှာ ကျွန်မတို့အိမ်သို့ မကြာမကြာလာလေ့ရှိသည့် ဒေါ်သင်းဆိုသူ မိန်းမကြီး ဖြစ်ပြီး ကျွန်တစ်ယောက်မှာ ကျွန်မ တစ်ခါမျှ မမြင်ဖူးသည့် မိန်းမရောကြီး တစ်ယောက် ဖြစ်ပါသည်။

ကျွန်မသည် ဓည့်သည်နှစ်ဦးအား ကွမ်းဆေး လက်ဖက်တို့ကိုတည်ခင်းပေးပြီးနောက် မီးဖိုခန်းဘက်တွင် ထိုင်ကာ တစ်ခါမျှမမြင်ဖူးသည့် ဓည့်သည်မိန်းမရောကြီးကား အဘယ်သူပေနည်း။ အဘယ်အပေါ်က လာခဲ့လေသနည်းဟု စဉ်းစားနေစဉ် ဒေါ်စိုးခင်၏ ခေါ်သံကိုကြားရပါသည်။

“မိခင်ထား”

ဒေါ်စိုးခင်၏ ခေါ်သံကြော့အပြင်သို့ ထွက်ခဲ့ရာတွင် ကျွန်မကိုနိုက်ကြည့်နေကြသော ဓည့်သည်တို့၏ မျက်စိနှစ်စုံကို တွေ့ရပါသည်။ ကျွန်မသည် ခေါင်းကို င့်ကာ ဒေါ်

ဖိုးခင်၏အနီးတွင် ရပ်နေမိပါသည်။

“သူပဲ ဗိုလ်ကတော်”

ဒေါသင်း၏ အသံဖြစ်ပါသည်။  
ထိုအသံနှင့် မရှေးမနောင်းပင် စစ်း  
ရေယာ၌ စီးဆင်းနေသကဲ့သို့ သာ  
ယာလှသည့်အသံကို ကြားရပြန်ပါ  
သည်။

“ဟေ့ ကလေးမ မင်း ငါတို့  
အမိ လိုက်နေမလား...”

ကျွန်ုမာသည် ကျွန်ုမနားကိုပင် မ  
ယုံကြည်လှသဖြင့် ငိုင်နေပြီးမှ ဗိုလ်  
ကတော်ဆိုသူ မိန်းမရောကြီးကို  
တစ်လှည့်... ဒေါသင်းကို တစ်  
လှည့် ဒေါ်စီးခင်ကို တစ်လှည့်  
ကြည့်နေမိပါသည်။

“ပြောလိုက်လေ ဘာငေး  
ကြောင်ကြောင် လုပ်နေတာလဲ။  
ဟုတ်ကဲ့လို့ ပြောလိုက်ပါလား”

ဒေါ်စီးခင်၏ မိုးကြီးသံကြောင့်  
ကျွန်ုမလည်း “ဟုတ်...ဟုတ်  
ကဲ့...”ဟု အထစ်ထစ် အငောင့်ငောင့်

ဖြေလိုက်မိပါသည်။

“ဒီလိုပဲ ဗိုလ်ကတော်ရေ ညာ်  
ကတော့ ခပ်ဆိုးဆိုးပဲ...အဲဒါပဲ  
ပေါ့ဆဆနဲ့ ထိန်းသိမ်းစောင့်ရောက်  
လျှိုင်း ရမယ်မဟုတ်ပေားဗျား...အထူး  
တလည်းကို ကြပ်ကြပ်မတ်မတ်  
စောင့်ရောက်ကရိုစိုက်မှ ရပေလိမ့်  
မယ်...သွား...ညီးဆီမှာရှိတဲ့ လျှော်  
ပြီးသားအဝတ်တွေ သွားယူချေ”

ကျွန်ုမသည် ဒေါ်စီးခင်တို့၏  
အနီးမှ ခွာခဲ့ကာ အခန်းဘက်သို့ ဝင်  
ခဲ့ပါသည်။ အခန်းထဲတွင် ကျွန်ုမအ<sup>၁</sup>  
တွက်ဟု သတ်မှတ်ထားသော အ<sup>၂</sup>  
ဝတ်အထည်များကို ထုပ်ပိုး၍ ယူ  
ဆောင်ခဲ့ပါသည်။ ဒေါ်စီးခင် ဘာ  
တွေ ပြောနေသည်ဟူ၍ကား မမှတ်  
မိတော့ပါ။ ကျွန်ုမအား ခေါ်ဆောင်  
ရန် ရောက်လာကြသည့် ညည်သည်  
တို့အကြောင်းကိုသာ ထပ်တလဲလဲ  
စဉ်းစားမိရာက ကျွန်ုမ ရင်ထဲတွင်  
ဝမ်းသာရမလို့ ဝမ်းနည်းရမလို့ ဖြစ်  
နေမိလေသည်။

ထိန္ဒမှာပင် ဘတ်စကားဖြင့် ရန်ကုန်သို့ ထွက်ခဲ့ကြပါသည်။ ဗိုလ် ကတော်ကြီး နေထိုင်ရာ ကမာဏ် သို့ ရောက်ခဲ့သည့်အခါတွင်ကား ညာ နေချိန်သို့ပင် ရောက်၍ နေပြီ။ တစ်သက်နှင့်တစ်ကိုယ် ပထမ ဦးစွာ အေအာင်မှ စွာခဲ့ရခြင်း ဖြစ်သဖြင့် ကျွန်ု မအိမ်စိတ်တို့မှာ မြူးသလိုလို ချုပ်သ လိုလိုနှင့် ရင်ဖို၍ နေခဲ့ပါသည်။ က မာဏ်ဘူတာရုံမှ မိုင်ဝက်ခန့် သွားရ သောနေရာတွင် ဝင်းခြီးနှင့်တကွ သပ်ယပ်စိပြုစွာ တည်ဆောက်၍ ထားသော “တော်မီရိပ်သာ” သို့ ရောက်သည့်တွင်မှ တစ်လမ်းလုံး အတည်မကျခဲ့သည့် ဘဝင်နှလုံးအိမ် မှာ ဌိမ်သက်၍ သွားပေတော့ သည်။ ဗိုလ်ကတော်၏ နာမည်မှာ ဒေါ်ရင်ညိုမှုဟု ခေါ်ပါသည်။ ဒေါ် ရင်ညိုမှု၏ခင်ပွန်းသည် အက်လိပ်အ ရာရှိကြီးမှာ လွန်ခဲ့သည့် တစ်နှစ်ခန့် ကပင် ဆုံးရှုံးကွယ်လွန်ခဲ့သဖြင့် ဒေါ် ရင်ညိုမှာ မူဆိုးမဘာဝဖြင့် နေခဲ့ရ

မှ သားသမီးရင်းချုပ်လည်း မကျွန်ု ရှစ်ခဲ့သောကြောင့် တစ်စုံ တစ် ယောက်ပေါ်တွင် ခင်တွင်၍ နေလို လေ့ရှိသော ပုထိုးလူသားတို့၏ သဘာဝ သားသမီးအဖြစ် မွေးစားလို စိတ် ပြင်းထန်နေခိုက်တွင် ပဲခုံးသို့ အလည်လာရင်း မိတ်ဆွေချင်း စ ကား စပ်မိရာမှ ကျွန်ုမာအား ခေါ်ယူ မွေးစားခဲ့ခြင်း ဖြစ်လေသည်။

အိမ်ကိုရောက်လျှင် ရောက်ချင်း သတိထား၍ ကြည့်ခဲ့ရာတွင် ဒေါ်စိုး ခင်၏ အိမ်မှာကဲ့သို့ ဘုရားစင်မရှိ ဖြစ်နေသည်ကို တွေ့ရပါသည်။ နောက်မှ စုံစစ်သိရှိခဲ့သည်ကား ဒေါ် ရင်ညိုမှာ ခရစ်ယာန်ဘာသာဝင် တစ်ဦး ဖြစ်ကြောင်းပေတော်း။

“ကိုယ့်ရဲ့စိတ်ကို နှစ်ခုချုပ်းဟာ ငါတို့ခရစ်ယာန်တွေရဲ့ မွန်မြတ်တဲ့ ကျင့်စဉ်တစ်ခုပဲကဲ့။ ဒီတော့ ကလေး ဟာ အစောင့်သဖြင့် ကိုယ့်ရဲ့စိတ်ကို နှစ်ခုချိုင်သမျှ နှစ်မှုချုထားရမယ်... ဟုတ်လား...အဲဒီလို နှစ်မှုချုတဲ့စိတ်

ထားရှိတဲ့သူကို တို့ဘုရားသင်က လူချစ်လှခင်များအောင်၊ ချမ်းသာ အောင်၊ လူကြီးလူကျယ်ဖြစ်အောင် စွောင့်ရှောက်တယ်။

ဤကား...ဒေါ်ရင်ညိမ်းထံမှ ရှုံးဦးစွာ နာကြားရာသည့် ညာဝါဒပင် ဖြစ်ပါသည်။ ဒေါ်ရင်ညိမ်းမှာ... စနစ်တကျ နေထိုင်တတ်သူ ဖြစ်သ ဖြင့် ကျွန်ုတ်မကိုလည်း စည်းကမ်းတ ကျ နေထိုင်စေခဲ့ပါသည်။ သူ၏ စည်းကမ်းကြီးမှုမှာ လွတ်လပ်စွာ ခုန် ပေါက်မြှုံးတူး၍ နေလိုသော ကျွန်ုတ်၏ ကလေးဘဝကို စိတ်ကျော်းကျပ် စေခဲ့ပါသည်။ သို့သော်...ဒေါ်စွီးခင် ၏ အိမ်တွင် နေစဉ်က ကြံခဲ့ရသည့် ရက်စက်မှုမျိုးကိုကား...မကြံရတော့ ပါ။

နံနက်စောစောတွင် အိပ်ရာမုထ ကာ ဒေါ်ရင်ညိမ်းနှင့်အတူ လမ်း လျှောက်ရပါသည်။ အိမ်သို့ပြန်၍ ရောက်သည့်အခါတွင် ကော်ဖီနှင့် မုန်ကို စားပြီး ထမင်းချက်များနှင့်

အတူ အိမ်မှုကိစ္စများကို ကူညီ၍ လုပ်ကိုင်ပေးရပါသည်။ နံနက်စာ စားပြီးသည့်အချိန်တွင် ဒေါ်ရင်ညိမ်းက မြန်မာစာကို စတင်၍ သင်ပြ သဖြင့် လေ့ကျက်မှတ်သားရပါ သည်။ ညာက်တွင်ကား...ဒေါ်ရင် ညိမ်းနှင့်အတူ ခရစ်တော်ကို ချီးမွမ်း ထောပနာပြုသည့် သီချင်းများကို ရွှေတံ့ရပါသည်။ ဒေါ်ရင်ညိမ်း၏ သင်ကြားချက်များကို ခြောက်လမှု ခံယူပြီးသည့်အခါ ကျွန်ုတ်မအား... ကျောင်းတွင် စာသင်စေခဲ့ပါသည်။

ကျောင်းသူလေးဘဝ မွေးစား သားသမီးတို့ ကြံဗြိမှုမှုတာ ကြံဗြိရ သည့် ဖြစ်စဉ်တို့ကို ရေးခြင်းအားဖြင့် စာမျက်နှာတို့ကို မဖြီးလိုတော့ပါ။

ဒေါ်ရင်ညိမ်း၏ စည်းကမ်းကြီးမှ ကျွန်ုတ်၏ ကြံဗြိစားမှုတို့ပြောင့် ကျွန်ုတ် မ အသက်နှစ်ဆယ်ပြည့်သည့်နှစ် တွင် ကျွန်ုတ်သည် ဆရာဖြစ်သင် ကျောင်းတွင် ဆရာအဖြစ်ကို သင်ယူ နိုင်သည့်အခြေသို့ ရောက်ခဲ့ပါသည်။

ကျွန်မ ဆရာဖြစ်သင်တန်းတက် အစဉ်က ကျွန်မ ခရစ်ယာန်ဘာသာ ဝင် ဖြစ်နေခြင်းနှင့် ပတ်သက်၍ ကျွန်မ၏ ကျောင်းနေဘက် ဗုဒ္ဓဘာ သာဝင် မိတ်ဆွေတစ်လီးနှင့် ဆွေးနွေး ခဲ့ရပါသည်။ ဘာသာအရပ်ရပ်ကို ရာဇ်ဝါဖြင့် ညိုနိုင်း၍ လေ့လာဆည်း ပူးခဲ့ရပါသည်။

လူမှုန်သမျှ တစ်စုံတစ်ခုကို ကို ကွယ်နေကြသည်သာ ဖြစ်ပါသည်။ အရိုင်းဆုံးသောလူမျိုးမှသည် အယဉ် ကျေးဆုံးသောလူမျိုးအထိ တစ်ခုခု ကို ကိုးကွယ်နေကြခြင်း ဖြစ်ပါသည်။ ကျွန်မအမြင်အရ ဘာသာတရားတွင် အဓိကအချက်ကြီး သုံးခုပါဝင်ပါသည်။ (၁) လောကသား အပေါင်းတို့ထက် ကြီးမြတ်သောတန်ခိုးတော်ရှင် ရှိသည်ဟု၍ ထင်မှတ်ယုံကြည်ခြင်း၊ (၂) ထိုတန်ခိုးတော်ရှင်ကို ရှိခိုး ပူဇော်ခြင်း၊ (၃) ထိုအရှင်ကို ခိုလုံးအားထားဖိုဝင်းပင် ဖြစ်ပါသည်။

ထိုအချက်တို့ကို အရင်းခံကာ များစွာသော လူတို့သည် ဘုရားရှင်တို့ မပွင့်မီ သာသနာပ ကာလကပင်...လောကသားတို့ထက် ကြီးမြတ်သော တန်ခိုးရှင်ကို ရှာခဲ့ကြသည်။ ထိုသို့ရှာကြရာ၌ လူမျိုးစုတို့၏ အသိဉာဏ် တိုင်းပြည်အနေအထား လူမျိုးပေလေ့ကို လိုက်၍ အမျိုးမျိုး ဂွဲပြားကြပေသည်။ ဗုဒ္ဓဘာသာ ဝင်တို့အတွက် ရှင်ကေါ်တမသည်လည်းကောင်း၊ ခရစ်ယာန်ဘာသာ ဝင်တို့အဖွဲ့...ခရစ်တော်သည်လည်းကောင်း၊ အစွဲလံဘာသာဝင်တို့အတွက် မဟာမက်သခင်သည်လည်းကောင်း၊ ဟိန္ဒြာဘာသာဝင်တို့အတွက် လောကဓာတုနတ်တို့သည်လည်းကောင်း၊ တရာ်တော်လူမျိုးတို့အတွက် ကွန်ဖြူးရှုပ်သည်လည်းကောင်း၊ သူမျှိုးအစရှိသည့် နတ်တို့သည်လည်းကောင်း၊ မိဘဘိုးဘွားတို့၏ ဂိဉာဉ်သည်လည်းကောင်း အသီးအသီး ကိုးကွယ်ရာ ကိုးကွယ်ရာ

ဖြစ်ခဲ့ကပေသည်။

ကျွန်မသည် ထိမှတစ်ဆင့်တက် ၍ ထိထိသော ကိုးကွယ်ရာတို့ ဟောပြောမြှုက်ကြားခဲ့သည့် တရား တော်တို့ကို စိစစ်ဝေဖန်ခဲ့မိပါသည်။ လူလောကသည် ဒုက္ခတို့ဖြင့် ထာဝ စဉ်ဝန်းရုံလျက် ရှိခဲ့၏။ ဒုက္ခအဝဝ တို့ဖြင့် ဝန်းရုံခံရသည့် သတ္တဝါတို့အ ထဲတွင် လူဟူသော သတ္တဝါတစ်ဦး သာလျှင် ထိထိသော ဒုက္ခတို့ကို မြင်တတ်သည့် အသိတရား ကိန်း အောင်းခဲ့သဖြင့် ထိသို့သော ဒုက္ခတို့ မှ လွှတ်ကင်းရာ လွှတ်ကင်းကြောင်း ကို ရှာဖွေကြ၏။ တောင့်တကြ၏။ ဘုရားရှင်တို့၏ တရားဓမ္မများကား.. လူတို့အား ထိဒုက္ခမှ လွှတ်ပြုမ်းရာကို ပြထားပေသည်။ ထိသို့ပြကြရာ၌ လမ်းစဉ်ခရီးစဉ်နှင့် အခေါ်အဝေါ သာ လွှဲသော်လည်း နောက်ဆုံး ရောက်ကြမည့် ပန်းတိုင်ကား တစ်ခု တည်းပေတကား...။

ဗုဒ္ဓဘာသာဝင် ဖြစ်သော ကျွန်မ

၏ သူ့ယောက်မနှင့် ဆွေးနွေးခဲ့ရှုံး ခရစ်တော်အရှင်နှင့် ရှင်ဂေါတမတို့ ၏ အဆင်တူသော အကျိုးအ ကြောင်းများကို တွေ့ခဲ့ရပေသည်။ နှစ်ပါးစလုံးပင် လောကသားတို့ လို အပ်သော ကောင်းကျိုးချမ်းသာကို အလိုရှိကြ၏။ နှစ်ပါးစလုံး ပြု သက်တည်ကြည့်စွာ ရှာဖွေစဉ်းစား ၍ ဝန်းရုံ ဝန်းရုံးဆောင်ရွက်ခြင်းနှင့် ပြင် ဆင်ခဲ့၏။ မိမိတို့ ဆောင်ရွက်ရန်အား ကို အစမပြုမဲ့ နှစ်ဦးစလုံး ခက်ခဲညို ညင်စွာ စုစုမ်းရခြင်းဒုက္ခကို ခံကြရ ၏။ နှစ်ဦးစလုံးပင် ဥပမာဏယ်ဆရာ အဖြစ် ဆောင်ရွက်ကြ၏။ မိမိတို့၏ အန္တိတေသိက တပည့်ရင်း-သာဝက တို့ကို ဈေးချယ်၍ သူတစ်ပါးကို ဟောပြသွန်သင်စေခဲ့၏။ ကိုယ့်အ ကျိုးကို လုံးဝင့်ကွက်ခြင်းမရှိဘဲ ဖြု စင်သောသီလကို နှလုံးသွင်းကာ မေတ္တာ၊ ကရာဏာ၊ ခန္ဓာသဘောတို့ ဖြင့် ပြည့်ဝ၏။ တည်ကြည်ခိုင်ခန်း

မြေမြန်သော သဘောလည်း ရှိကြ၏။  
ဆင်းရဲသောသူ၊ ပူပန်ဒက္ခရှိသောသူ  
တို့အား နှစ်သိမ့်စရာ တရားကို  
ဟောပြောပြသ ဆုံးမကာ ဇြမ်းချမ်း  
မှုကို ညွှန်ကြားကြ၏။

သို့ရာတွင် ကွာဗြားသည့်အချက်  
များမှာလည်း အကြီးအကျယ် ကွာ  
ဗြား၍ နေခဲ့ပေသည်။ ဗုဒ္ဓဘာသာ  
တွင် လူတို့၏ ဖြစ်မှုပျက်မှု အနိမ့်အ<sup>၆</sup>  
မြင့် အကျိုးပေးမှုသည် ကံတရားကို  
စွဲဖို့၍ ဖြစ်ပေါ်သည်ဟု ဆို၏။ ခရစ်  
တော်ကမူ ကောင်းကင်သုရှိ အဖော့  
ရားသခင်၏ အစီအမံဟု ဆို၏။

ရှင်ဂေါတမက သေသေသူ၏  
ဝိဉာဏ်သည် ပစ္စွာနှစ်ဘဝအကြောင်း  
ခံအလိုက် တမဂျာနှစ်ဘဝတွင်လည်း  
အမျိုးမျိုး အစားစား ဖြစ်တည်ကြရ  
၏။ ဤသို့လျင် သံသရာတည်းဟူ  
သော ပဲဉာဏ်တွင် သတ္တဝါတို့  
သည် ချာချာလည် ကြံကြရ၏။  
ကံတရား၏ အကြောင်းရင်းခံကား  
တဏ္ဍာဟူသော တပ်မက်ခြင်းတရား

ဖြစ်သည်ဟု ဆို၏။ နာမက္ခန္ဓာဟူ  
သော တရားနှင့် သခိုရာ၊ ဝေဒနာ၊  
ဝိဉာဏ်တည်းဟူသော သဘောတ  
ရားတို့သည် လောကစည်းစိမ် ကာ  
မဂ္ဂက်နှင့် တွေ့ထိသောအခါ တပ်  
မက်ခြင်းဟူသော တဏ္ဍာ ပေါ်၍  
လာ၏။ ထိုတဏ္ဍာကြောင့် ကုသ  
လာဓမ္မ၊ အကုသလာဓမ္မတို့ကို ပြု  
ပြင်ခြင်းဟု ဆိုအပ်သော ကံတရား  
ပေါ်လာ၏။ လူတစ်ယောက်သော  
သောအခါ မိမိလိုက်စားခဲ့သော...  
တဏ္ဍာနှင့် ကုသိုလ်ကံ... အကု  
သိုလ်ကံတို့ ရောနော ပေါင်းယုက်  
ကာ အသစ်သော သတ္တဝါတစ်ဦးကို  
ပြုပြင်၏။ ထိုကြောင့် သံသရာတွင်  
မကျင်လည်လိုလျင် တဏ္ဍာကို ပယ်  
ဖျက်ရမည်ဟု ဆို၏။

ခရစ်တော်ကမူ လူတစ်ယောက်  
သေသေအခါ သေသူ၏ ဝိဉာဏ်  
သည် ဘုရားသခင်ထံသို့ ရောက်  
သွားကာ ဘုရားသခင်၏ စစ်ဆေးမှု  
ကို ခံယူရ၏။ ဤတွင် ဘုရားသခင်

က မကောင်းမှုများသူကို ငရဲသို့ ပို့  
ဆောင်ကာ ကောင်းမှုများသူကိုမှ  
ကောင်းကင်ဘုံသို့ ပို့ဆောင်ပေးသည်  
ဟုဆို၏။

ဘုရားသခင်သည် လူသတ္တဝါ  
ဟူ၍ ဖြစ်ပေါ်လာအောင် နံနတည်း  
ခဲ့သည် မဟုတ်ပါဘဲလျက် လူ  
သတ္တဝါဟူ၍ ဖြစ်ပေါ်လာကာမှ သူ  
အလိုအဝိုင်း ကျွန်ုတြဲစေခြင်း၊ သေ  
သည်၏ အခြားမဲ့၌ ဝိယှဉ်တော်ကို  
စစ်ဆေးခြင်းပြုသည်ဟု ဆိုခြင်းမှာ  
ကျွန်ုမအဖိုတွင် သံသယပွားများစရာ  
အကြောင်းတစ်ရပ် ဖြစ်စေခဲ့ပါသည်။  
ခရစ်တော်သည် နွားစားခွက်တွင်  
နှစ်ကျွော မွေးခဲ့ပြီး သူ၏ဘဝတစ်  
လျောက်တွင် နှစ်ကျွောစောစီတ်ကို မွေး  
၍ မြတ်သောကျင့်စဉ်ကို နှစ်ကျွော  
ကျင့်ကြီးခဲ့သည်တို့ကို ကျွန်ုမ လွန်စွာ  
ချီးကျျှုံးမိပါသည်။ ကျေနှစ်မိပါ  
သည်။ သို့သော်...ထိအချက်ကို  
ကား...ကျွန်ုမ မကျေနှစ် မရှင်း  
လင်းခဲ့ပါ။

ကျွန်ုမသည် ထိုသံသယဖြစ်ခြင်း  
ကို ဒေါ်ရင်ညိမ်းအား ဖွင့်ဟပြောပြ  
မိပါသည်။ ကျွန်ုမအော်ကားကို ကြား  
ရလျှင် ကြားရချင်း ဒေါ်ရင်ညိမ်း  
သည် မျက်စီမျက်နာပျက်သွားကာ  
ဇရာမအပြစ်ကြီးကျျှုံးလွန်မိသူပမာ  
“အမယ်လေး ဘုရားကယ်တော်မူ  
ပါ” ဟူ၍ပင် ဟစ်အော်လိုက်ပါ  
သည်။

“မိုက်ပါဘိ သမီးရယ်... ခရစ်  
တော်ရဲ့ တရားတော်မှာ သမီးယုံမှား  
သံသယရှိတာယ်ဆိုတာဟာ...တယ်ပြီး  
ဆိုးပါလား...ဘုရား ကယ်တော်မူ  
ပါ”

“တကယ်ပြောတာပါ မေမေ  
ရယ်...သမီး မရှင်းလို့ မေးရတာ  
ပါ။ သမီးကို ရှင်းပြပါလား မေမေ  
ရယ်...”

ဒေါ်ရင်ညိမ်းသည် ကျွန်ုမအား...  
ရူးဖိုက်စွာ ကြည့်နေပါတော့သည်။  
စင်စစ်အားဖြင့် ဒေါ်ရင်ညိမ်းမှာ ဘာ  
သာရေးကို အလွန်လေးစားကြည့်ညို

သူ တစ်ဦး ဖြစ်ပါသည်။ တန်ငံခွဲ  
အောင်း ဘုရားရှိခိုးကောင်းသို့ သွား  
ကာ ဉာဏ်းပင် ခရစ်တော်ကို ချီး  
မွမ်းသည့် သီချင်းများကို ဆိုသူဖြစ်ပါ  
သည်။ သို့သော်... ကျွန်ုင်မ၏ သံသ  
ယကိုကာ ပြောပြောက်အောင် မ  
ဟောပြနိုင်ပါ။ ကျွန်ုင်မကိုယ်တိုင်မှာ  
လည်း ဒေါ်ရင်ညိုးနှင့်အတူ အနေရ  
သောကြောင့်သာ ဘုရားရှိခိုးကောင်း  
သို့ အပတ်စဉ်တက်၍ ဉာဏ်း  
မွမ်းသီချင်းတို့ကို ဆိုနေခဲ့ရသော  
ကြောင့် ခရစ်ယာန်ဘာသာဝင် တစ်  
ဦးဟု အသိအမှတ်ပြုခြင်း ခံနေရ  
သော်လည်း ထို ဘာသာတရား  
အပေါ်တွင် လုံးဝအကြောင်းမဲ့ယုံကြည်  
ခြင်းမှကား မရှိသေးပါ။ ထိုကြောင့်  
စာအိပ်အမျိုးမျိုးဖတ်ကာ လေ့လာရာ  
မှ ဒေါ်ရင်ညိုးအား မေးမိပါသည်။

ဒေါ်ရင်ညိုးသည် တရားတော်  
တွင် ယုံမှားသံသယမရှိစေရန်ကိုသာ  
လှုပ် အမြဲတန်း သွားသင်ကာ ကျွန်ုင်မ  
သိလိုသည့်အဖြစ်ကိုကား ဖြေရှင်းမ

ပေးပါ။ ခေါင်းမာလှသည့် ကျွန်ုင်  
ကလည်း “အကြောင်းမဲ့ ယုံကြည်ပါ  
ပြီ” ဟု မည်သည့်အခါတွင်မှ ဝန်  
မခံဘဲ သံသယရှိခဲ့ပင်ဟု အဖြေပေး  
ခဲ့သဖြင့် ဒေါ်ရင်ညိုးသည် နောက်  
ထပ် မပြောတော့ပါ။

သို့သော်... ထို ခေါင်းမာမှုသည်  
ကျွန်ုင်မ၏ တစ်သက်လျာ ဘဝခရီး  
ကို တစ်မျိုးတစ်ဖုံး ပြောင်းလဲစေခဲ့ပါ  
သည်။

ကျွန်ုင်မ ဆရာဖြစ်သင် စာမေးပွဲ  
ဖြေဖြိုး၍ မကြာမိပင် ဒေါ်ရင်ညိုး  
သည် တရောင်ရောင် မမာခဲ့ရမှ  
အိပ်ရာထဲတွင် လဲခဲ့လေသည်။

ကျွန်ုင်မ၏ ယုယာပြုစုမှာ ဆရာဝန်  
တို့၏ ကုသချက်ကို လေးငါးရက်  
ခန်းမျှ ခံယူပြီးသည့် နောက်တွင်  
ကွယ်လွန်ဆုံးပါးခဲ့လေသည်။

ကျွန်ုင်မအဖွဲ့ အားကိုမြို့ခိုရာ တစ်ခု  
ဆုံးရုံးရာသဖြင့် လွန်စွာပင် ဝစ်းနည်း  
ကြောက်ခြင်း ဖြစ်နေသည့်အထဲတွင်

ဝတ်လုံတစ်ယောက်ထံတွင် ထားခဲ့သည့် ဒေါ်ရင်ညိမ္မား၏ သေတမ်းစာများ ကျွန်ုမှု၏ စိတ်ဘဝင်ကို ပိုမို၍ မရွှင်လန်းနိုင်အောင် ဖန်တီးလေတော့သည်။

သေတမ်းစာ၏ အဆိုမှာ “သူ၏ မွေးစားသမီး ကျွန်ုမ မခင်ထားသည် ခရစ်တော် တရားတော်တွင် ယဉ်မှားသံသယ ရှိနေသူ ဖြစ်ပေသည်...”

ထို့ကြောင့် ဤသေတမ်းစာကို ဖတ်ရှုရသည့်အချိန်ထိအောင် မခင်ထားတွင် ထိုထိုသော ယဉ်မှားသံသယများ ရှိနေသေးပါက ကျွန်ုရစ်ခဲ့သည့် သူပိုင်ဆိုင်ရာ အမွေပစ္စည်းများကို လုံးဝရပိုင်ခွင့် မရှိနိုင်ဘဲ သူ၏ ပစ္စည်းများကို ရောင်းချက်ရသည့်နေ့ ဖြင့် သူအပတ်စဉ်တက်နေသည့် ဘုရားရှိခိုးကော်မူးကိုသာ ပြုပြင်မွမ်းမံရန်” ဟူ၍ ရေးထားခဲ့ပါသည်။

ဘာသာတရားနှင့် ပတ်သက်၍ ဤ၍ အယူသီးလှသော ဒေါ်ရင်ညိမ္မား၏စိတ်ကို ကျွန်ုမသည် လွန်စွာ

အံ့ဩမြတ်ပါသည်။ ကျွန်ုမအဖို့တွင် ဤနေရာ၌ စဉ်းစားစရာဖြစ်နေပါတော့သည်။

စင်စစ်အားဖြင့် ကျွန်ုမသည် ထိုအချိန်တိုင်အောင် ဤသံသယမှာ တည်နေဆဲပင် ဖြစ်ပါသည်။ သို့စဉ် လျက် ကျွန်ုမသည် ခရစ်တော်၏တရားတော်ကို အကြွင်းမဲ့ ယဉ်ကြည်ပါ ပြီဟု ဝန်ခံကာ ကျွန်ုမ၏ ဘဝခရီးသာယာမှာ၊ ချမ်းသာမှုအတွက် ကိုယ့်ကိုယ်ကိုလည်းကောင်း၊ ဝတ်လုံနှင့် တကွ ခရစ်တော်ဘာသာဝင်တို့ကို လည်းကောင်း မညာဝါးလိုပါ။ ဒေါ်ရင်ညိမ္မားသည် ကျွန်ုမအား ဆရာဖြစ်သင်ထိအောင် ပညာသင်ကြားပေးခဲ့၏။ ငရဲပြည့်နှင့်တူသော ဒေါ်စိုးခင်စံရာ သီရိမာလာခြီးမှ ကယ်ယူကျွေးမှုးခဲ့၏။ ဆိုးဝါးကြမ်းကြုတဲ့သည့် ဘဝမှ သာယာအေးချမ်းရာသို့ ပို့ဆောင်ခဲ့၏။ ကျွန်ုမ၏ဘဝခရီးကား သီရိမာလာခြီးကြီးတွင် နေစဉ်ကထက် ပိုမို၍ ဆိုးနိုင်စရာမမြင်၊ မိမိ

၏ဘဝခရီးသာယာစေမှု တစ်ခုကို  
သာ ရည်ရွယ်၍ မိမိအပေါ်တွင်  
ကျေးဇူးပြုသူ၏ စိတ်ချမ်းသာမှုကို  
သာ ရည်ရွယ်၍ မိမိ၏ ယုံကြည့်  
ချက်ကို အဆဲသုံးစား မပြုလို။ ကျွန်ု  
မအား ဘာသာပျက် ဘာသာတရား  
မရှိသူဟု မည်သူကပင်ဆိုဆို ကျွန်ုမ  
ယုံကြည့်ချက်ကိုကား ကျွန်ုမ မဖျက်  
နိုင်ပါ။

ကျွန်ုမသည် ဝတ်လုံတော်ရမော်  
အား ယခုအချိန်အထိ သံသယရှိစဲ  
ပင်ဖြစ်ကြောင်း ဝန်ခံချက် ပေးလိုက်  
လေသည်။ ဝတ်လုံတော်ရသည်  
သေတမ်းစာအတိုင်း ဆောင်ရွက်လေ  
တော့ရာ ကျွန်ုမသည် ကျွန်ုမပိုင် အ  
ထည်အလိပ်သေတ္တာကို ဆွဲကာ  
ကျေးဇူးရှင်မကြီး၏ သင်းချိုင်းမြေပုံ  
ကို မျက်ရည်အသွယ်သွယ်ဖြင့် ကန်  
တော့ခဲ့ပြီး ကျွန်ုမ၏ သူငယ်ချင်းမ  
တစ်ဦးထဲတွင် တည်းခိုနေထိုင်ရင်း  
အလုပ်ရှာ၍ နေခဲ့ပါသည်။

ထို့အပေါ် အလုပ်ရှာရာ

တွင်လည်း ခရစ်ယာန်ဘာသာဝင်တို့  
ကိုသာလျင် ပိုမို၍ အရေးပေးကာ  
အလွယ်တကူ အလုပ်ခန့်သောခေတ်  
ဖြစ်လေရာ ကျွန်ုမမှာ အလွယ်တကူ  
အလုပ်မရခဲ့ပါ။ ကျွန်ုမသည် သူ  
ငယ်ချင်းမနှင့် အတူနေရင်း ဗုဒ္ဓဘာ  
သာကို လေ့လာ ဆည်းပူးနေခဲ့ပါ  
သည်။ ကျွန်ုမ၏ သူငယ်ချင်းမမှာ  
ရုံးစာရေးမ တစ်ဦးဖြစ်သဖြင့် ကျွန်ုမ  
တစ်ယောက်၏တာဝန်ကို ပေါ့ပါးစွာ  
ပင် ထမ်းဆောင်နိုင်ပါသည်။ ခရစ်  
ယာန်ဘာသာဝင် ကျွန်ုမ၏မိတ်ဆွဲ  
များကလည်း ကျွန်ုမအပေါ်တွင် ဒုစ္စ  
ရိုက်ကောင်ပမာ ပိုင်းပယ်ခြင်းကို ခံ  
ရပါသည်။ ဘာသာတရားတွင် သံ  
သယဖြစ်မိရုံးမှုနှင့် ကျွန်ုမအား ဤဘို့  
ရက်ရက်စက်စက် ပြရက်သည့် ဒေါ်  
ရင်ညိုမ်း၏ သဘောကိုလည်း စဉ်း  
စားတိုင်း အံ့ဩမိပါသည်။

ဒေါ်ရင်ညိုမ်း ဆုံးပါးကွယ်လွန်  
သွားခြင်းအတွက် စိတ်ထဲတွင် ယူ  
ကြီးမရ ဖြစ်ရသည် တစ်ကြောင်း၊

သူ၏ သေတမ်းစာနှင့် ပတ်သက်၍  
အံ့ဩတွေဝါသည်ကတစ်ကြောင်း၊  
အလုပ်အကိုင် အတည်တကျ မဖြစ်  
သေးသဖြင့် စိတ်လေလွင့်တာ စိတ်  
ရှုပ်လေသမျှ စာအုပ်အမျိုးမျိုးတို့ကို  
ဖတ်ခြင်းဖြင့် အချိန်ဖြန်းနေမိပါ  
သည်။ အမိန့်ကိစ္စများကို ပြုလုပ်ပြီး  
သည်၏ အခြားမျိုး စာအုပ်များကို  
သာ တစ်အုပ်ပြီး တစ်အုပ် ဖတ်၍နေ  
မိပါသည်။ သူငယ်ချင်းမမှာ ဗုဒ္ဓ  
ဘာသာဝင်တစ်ဦး ဖြစ်သဖြင့် ကျွန်မ  
သည် ဗုဒ္ဓဘာသာကျမ်းစာများကို  
ညာက်မြို့သမျှ ဖတ်ရှုမိခဲ့ပါသည်။

ထိုသို့လျှင် မတည်မကျသည့်  
ဘဝလမ်းအလယ်တွင် ချာချာလည်  
ဖြစ်နေခိုက်တွင် တစ်နှစ် ကျွန်မနှင့်  
အတူနေသူ သူငယ်ချင်းမသည် ကျွန်  
မအား အလုပ်တစ်ခုတွေခဲ့ကြောင်း  
ပြောပြပါသည်။

““အလုပ်ကတော့ ရန်ကုန်မှာ  
မဟုတ်ဘူး။ ဟို ရမည်းသင်းနယ်ထဲ  
က ရေနီဆိုတဲ့ မြို့ကလေးမှာ။ အဲဒီ

က သူငွေးတစ်ယောက်ခဲ့ သမီး  
လေးကို စာသင်ပေးရမယ့်အလုပ်ပဲ။  
အက်လိပ်စာရော မြန်မာစာပါ သင်  
ပေးရမတဲ့။ အဲဒါ...ကိုယ်တို့ရုံးက  
စာရေးကြီးတစ်ယောက်ဆီကို အဲဒီ  
သူငွေးကနေပြီး ဆရာမတစ်ယောက်  
ရှာပေးဖို့ စာနဲ့ လှမ်းရေးသတဲ့။  
သတင်းစာထဲက ထည့်ကြော်ပြာနေ  
ရင် လျောက်လွှာတွေ ဖတ်ရ ရွေးရ  
နဲ့ ရှုပ်နေမှာမြို့ပါတဲ့။ အဲဒါ စာရေး  
ကြီးနဲ့ နီးစပ်ရာ အကြောင်းကြား ရှာ  
ဖွေပြီး လွတ်လိုက်ပါတဲ့။ အဲဒီစာရေး  
ကြီးက နေ့လည်တုန်းက စကားစပ်  
မိရင်း ပြောပြတာနဲ့ ကိုယ်ကလည်း  
ထားအကြောင်း ပြောပြတော့ လုပ်  
နိုင်မယ်ဆိုရင် သူငွေးဆီကို အ  
ကြောင်းကြားလိုက်ပါမယ်တဲ့ ...  
ဘယ်နဲ့လဲ...ထား လုပ်မယ်မဟုတ်  
လား”

““မေးနေစရာလိုသေးသလားကွာ။  
ထားမှာ တွယ်တာစရာ သံယောဇ်  
ဆိုလို ဘာမှရှိတာမဟုတ်။ အိမ်ခြေ

ယာခြေလည်း အတည်တကျ မရှိ။  
 အလုပ်လုပ်ချင်လွန်းလို နှုန္တတက်နေ  
 တဲ့ လူတစ်ယောက်ကိုများ အလုပ်  
 လုပ်မှာလားလို မေးမှုမေးပလေဂျာ။  
 လုပ်မယ်လို ပြောခဲ့ရောပါ။”

“ထားကို မတိုင်ပင်ဘဲနဲ့တော့  
 ဘယ်မှာ အဖြေပေးရမလဲကျာ။ တိုင်  
 တိုင်ပင်ပင် မေးမြန်းလုပ်မှုပေါ့။ မနက်  
 ဖြန်ကျတော့ ပြောလိုက်ပါမယ်”



## အခန်း-၂

“မြရေ…

“ထားတော့ ရောက်  
ရောက်ချင်း စာထည့်ပါ  
မယ်ဆိတဲ့ ကတိအတိုင်း  
စာရေးလိုက်ပြီဖော်…

“ရေးစရာတွေကတော့  
ဒီအိမ်ကြီးရဲ့ အကြောင်းတွေ  
ပဲကဲ့…အိမ်ကြီးဟာ ရေနှီး  
မြို့ကလေးရဲ့ မြောက်ဘက်  
အစွန်မှာရှိတဲ့ ခြိုကြီးတစ်ခြို့  
ထဲမှာ ဆောက်ထားတယ်။  
မြို့ရဲ့ အစွန်အဖျားခြိုကြုံ

ကျယ်ကြီးထဲမှာ အိမ်က  
လည်း ရှူးဆန်ဆန် နှစ်  
ထပ်အိမ်ကြီးဆိတော့ တစ်  
မျိုးကြီး၊ တော်ကြီးတောင်  
ကြီးထဲမှာ…ဆောက်ထားတဲ့  
ရဲတိုက်ကြီးနဲ့ တူနေတော့  
တယ်။ ဒီအိမ်ကြီးမှာဆိုရင်  
ထားရယ်၊ ဘဏ္ဍာစိုးလုပ်တဲ့  
မိန်းမကြီး ဒေါ်သက်ဆိတာ  
ရယ်၊ ထမင်းချက် လင်မ  
ယားရယ်၊ အိမ်ရှင်သူငြေား  
ဦးသော်လောင်ရဲ့ သမီး ရှစ်နှစ်

အချယ်လောက်ရှိတဲ့ အေး  
အေးသွင်လေးရယ် ဒါပုရှိ  
တယ်...

အဲဒီအိမ်ကို ရောက်တဲ့  
နဲ့ ညာက်မှာ...ဘဏ္ဍာနိုး  
ဒေါ်သက်က ထားလုပ်ရ  
မယ့် အလုပ်တာဝန်တွေကို  
ပြောပြတယ်။ ထားရဲ့ အ  
လုပ်ဟာ ““အေးအေး””  
လေးကို စာသင်ပေးရမှာ  
ရယ်၊ လူမှုရေးရာ အိမ်တွင်း  
ပညာကစ်ပြီး အစစအရာ  
ရာ နားလည်အောင် သင်  
ပေးရမှာပဲ။ ဒေါ်သက်က  
တော့ မိန်းမချေချေ ခန့်  
ခုံကြီးကျ၊ ရုပ်လက္ခဏာ  
ကတော့ အတော်သန့်ပြန့်  
တယ်။ သူငွေး ဦးသော်ဇို့  
အစ်မဝမဲးကွဲတော်သတဲ့။  
အေးအေးဆိုတဲ့ ကလေးက  
လည်း အတော်ချုပ်စရာ  
ကောင်းတဲ့ ကလေးမလေး

ပဲ။ ဒေါ်သက်ကို သူ ချစ်  
လည်းချစ်တယ်။ ကြောက်  
လည်း ကြောက်ရှာတယ်။  
ထားကိုတော့ မြင်မြင်ချင်း  
ခင်ရှာပါတယ်။ ထမင်း  
ချက်လင်မယားကျပြန်တော့  
နှစ်ယောက်စလုံး အင်မတန်  
အေးအေးဆေးဆေးရှိကြပြီး  
ရိုးသားတဲ့ ရုပ်တွေပါပဲ...

ဒီအိမ်ကို ရောက်ရောက်  
ချင်း ဆန်းတာတွေကို သာ  
တိထားမိတယ်။ ဒီနှေ့ပါနဲ့  
ဆိုရင် ထား ဒီအိမ်ကို  
ရောက်တာ သုံးညွှဲ နှစ်နွေ့  
ပဲရှိပြီး အိမ်သားတွေဟာ  
တစ်ယောက်မှ ဟက်ဟက်  
ပက်ပက် ရီပြီးနေကြတာ  
ကို မတွေ့ရသေးဘူး။ က  
လေးရဲ့အဖေ ဦးသော်ဇို့  
တော့ ငွေရေးအတွက် ပျဉ်း  
မနားသက်တက်သွားသတဲ့။  
ကလေးရဲ့ အမေအာကြောင်း

ကိုတော့ စကားထဲ ထည့်မပြောဘူး။ ဒါတောင် ထားက... ကလေးရွှေအဖေအမေတွေ ဘယ်သွားနေကြပါလိမ့်... လို ရောပြီး မေးခဲ့တာ။ နောက် ဆန်းတာတစ်ခုရှိတာက ဒီလိုက္ခ...

အခု ထားရောက်နေတဲ့ အိမ်ကြီးက နှစ်ထပ်အိမ်ကြီးကု။ အောက်ထပ်မှာ အခန်း လေးခန်းရှိတယ်။ စာကြည့်ခန်းရယ်၊ ထမင်းစားခန်းရယ်၊ ထမင်းချက် ဘိုးတွေးပို့လင်မယားအပ်တဲ့ အခန်းရယ်၊ အခန်းလှတ်တစ်ခုရယ်။ အပေါ်ထပ်မှာ ဆိုရင် အခန်း ခြောက်ခန်းရှိတယ်။ ဦးသော်ဇ်ရဲ့ အခန်း၊ ဒေါ်သက်နဲ့ အေးရွှေအခန်း၊ ထားအတွက်တစ်ခုခန်း၊ အလှပြင်တဲ့ အခန်း၊ အိမ်သုံးပစ္စည်းတွေ

သို့လောင် ထားတဲ့ အခန်း၊ နောက်ခုံးအိမ် အစွန်းဘက်က အဲဒီအိမ်သုံးပစ္စည်းတွေ သို့လောင် ထားတဲ့ အခန်းနဲ့ ယုံ့ရက် အခန်းကိုတော့ အမြတန်း ပိတ်လျက်သားတွေ၊ ရပေမယ့် တစ်ခါတစ်ခါ အဲ အဲဒီအခန်းထဲက အော်သံလိုလို၊ ညည်းသံလိုလိုကြားရတဲ့ အပြင် တစ်ချက်တစ်ချက်ကျရင် ဒုံးဒုံးဒိုင်းဒိုင်းအသံတွေတောင် ကြားရတယ်။ အဲဒါ ဘာမှန်းလဲ အခုအထိ မသိသေးဘူး။ တဖြည့်ဖြည့်တော့ သိလာမှာပဲ...

အခုအထိ ဦးသော်ဇ်ဆိုတာ ဖြူတယ်မည်းတယ်လို့ မသိရသေးဘူးကွဲ။ အေးလေ... ဘာပဲဖြစ်ဖြစ်ထားအဖို့မှာ မီးစင်ကိုကြည့်ပြီး ကရမှာပဲ။ မြရေ

ထားရှုဘဝဟာ ပြန်စဉ်းစား  
လိုက်ရင် တော်တော်အဲသု  
စရာကောင်းတာပဲ။ လူမှန်း  
သိစကတည်းက မိဘဆို  
တာ ခေါ်စရာမရှိခဲ့ဘူး။ အ  
ဒေါ်ရဲ ညွှန်းပန်းနှိပ်စက်မှု  
တွေကို ခံခဲ့ရရာက ကယ်  
တဲ့ လူက ကယ်ခဲ့ပြန်ပေ  
မယ့် လည်း ပညာလေး  
လည်း တတ်အောင် သင်  
ပေးပြီးရော ကိုယ့်စိတ်ထဲမှာ  
ဖြစ် ပေါ်တာကလေးကို  
တင်ပြဆွေးနွေးမိတာနဲ့ပဲ  
လောကအလယ် အခြေအ  
နေ အတည်တကျမနေရ  
အောင် ဖန်တည်းခဲ့တယ်။  
ဒါပေမဲ့ မြေဆိုတဲ့ သူငယ်  
ချင်းချစ်ရဲ့ ကျေးဇူးကြောင့်  
ကသီလင်တ မကြိုရဘဲ  
လူနှေ့ရရနေနိုင်ခဲ့တယ်။ ဒီ  
ကြားထဲက တစ်ခါမှ မ  
ရောက်စုံး အိပ်မက်တောင်

မမက်ဖူးခဲ့တဲ့အရပ်မှာ ဆွဲ  
မတော် မျိုးမစပ်တဲ့ လူတွေ  
နဲ့ အတူတူ နေရပြန်တော့  
မယ်...

အင်း လူတစ်ယောက်  
ရဲ ရှေ့ရေးဟာ ဘယ်လို  
ဖြစ်လာမယ်ဆိတာ ကြိုတင်  
ပြီး မမြင်နိုင်ပါလားနော်။  
ထားသာ ဟိုအခိုန် ဒေါ်ရင်  
ညိမ်းနဲ့ နေတုန်းကဆိုရင်  
“ဘုရားသခင်ရဲ့အလိုတော်”  
အတိုင်း နေသွားရမှာပဲလို့  
ဆိုရမှာပဲနော်...ဘာပဲပြော  
ပြောလေ ထားယုံကြည်  
ထားတဲ့ အချက်တစ်ခုရှိ  
တယ်။ ကိုယ်ကသာ စိတ်  
ရင်းဖြူဖြူစင်စင် ထားနေ  
သမျှကာလပတ်လုံး ကိုယ့်  
အပေါ် စိတ်ရင်းဖြူစင်စွာ  
စောင့်ရှောက်ကြင်နာမယ့်  
လူဟာ ပေါ်လာမှာပဲလို့ ယုံ  
ကြည်ထားတယ်...

ဟုတ်ဘူးလား မြှရယ်။  
က တော်သေးပြီကွယ်...  
နောက်မှ ရေးသေးတာပေါ့  
ကွယ်”

ကျွန်မသည် စာကို အစအဆုံး  
ပြန်ဖတ်ပြီး စာအိတ်တွင်းသို့ ထည့်  
ကာ ၃၃။နောက်ပါသည်။

စာတွင်ပါသည့်အတိုင်း ထိုအမိ  
ကြီးမှာ ကျွန်မအတွက် စဉ်းစားစရာ  
တစ်ခု ဖြစ်ချုပ်နေပါသည်။ ဤမျှ ခန့်  
ညားထယ်ဝါလှသည့် အမိကြီးမှာ  
အဘယ့်ကြောင့် ဤမျှ ြိမ်သက်  
ခြောက်သွေးနေရဘိသနည်း။ က  
လေးသခင်သည် ဘယ်လိုလူစားပေ  
နည်း။ ကလေး၏မိခင်ကား အ  
ဘယ်မှာနည်း။ စသည့် ကိုယ်နှင့်  
မဆိုင်သည့်မေးခွန်းများသည် ကျွန်မ  
၏ ရင်တွင်းသို့ အလုံးအရင်း ချင်း  
နှင်းဝင်ရောက်လာကြပါသည်။ ဦး  
သော်ဇော်သည် အဘယ်ကဲ့သို့သော  
လူစားမျိုးပေနည်း။ ဒေါ်စိုးခင်ကဲ့သို့  
ကိုယ့်ဥက္ကိမှ ဥထင်တတ်သည့် သူပေ

လော...ဒေါ်ရင်ညိုမ်းကဲ့သို့ သနား  
ကရုဏာစိတ်တို့ဖြင့် ပြည့်လွမ်းနေ  
သော်လည်း ကိုယ်၏ယုံကြည်ချက်  
ကိုမှ အစစ်အမှန်ဟု ယူဆထားသူ  
ဖြစ်လေသလော...စသည့် ဦး  
သော်ဇော်နှင့် ပတ်သက်သည့် စိတ်  
သဘောထားများကိုလည်း လူမမြင်  
ဖူးမီကပင် တွေးတော့ စစ်ကြောနော်  
ပါတော့သည်။

ထိုစဉ်အခါက ကျွန်မတွင် ယုံ  
ကြည်ချက်တစ်ခု ရှိပါသည်။ ထိုယုံ  
ကြည်ချက်ကား...လောကတွင် သူ  
ခထက် ဒုက္ခက ပိုမိုဝန်းရုံနေသဖြင့်  
လူတိုင်းလူတိုင်းပင် လောက၏ဒုက္ခ  
ဒဏ်ကို ခံကြရသည်သာ ဖြစ်၏။  
ပင်ကိုယ်သဘာဝအရပ်လျင် ဤမျှ  
ဒုက္ခကို ရင်ဆိုင်နေသူတို့အား ကျွန်မ  
ကြောင့် ထပ်မံ၍ ဒုက္ခမဖြစ်စေလို့။  
ကျွန်မအဖို့တွင်ကား မိမိဘာသာအ  
လျောက်သာဆိုခဲ့ပါမူ...ကျေးဇူးရှင်  
မိဘနှစ်ပါး ဆုံးပါးကျယ်လွန်စဉ်က  
တည်းက သေဘွယ်ရာရှိခဲ့၏။ သို့

သော ကံအားလျှော့စွာဆိုသကဲ့သို့  
ဦးလေးနှင့် အဒေါ်တိုက ကောက်ယူ  
ကျွေးမွေးခဲ့ကြသဖြင့် အသက် တစ်  
ချောင်းမှာ မသေကောင်း မပျောက်  
ကောင်း ကြံခဲ့ရပေသည်။ “လူဟူ  
၍ ဖြစ်လာကတည်းက အခြားသူ  
များ၏ ပြဋ္ဌာန်းမွေးခြင်းကို ခဲ့ခဲ့ရသူ  
ဖြစ်သဖြင့် အခြားသူများကြောင့် အ  
သက်ရင် ကြီးပြင်းလာခဲ့သည့် ကျွန်မ  
သည် အခြားသူများ၏ စိတ်ချုပ်း  
သာရေးကိုသာ ရှုံးရှုလုပ်ကိုင်သွား  
တော့မည် ဟူသော ယုံကြည်ချက်  
သတ်မှတ်ချက်ပင် ဖြစ်ပါသည်။

“ထားထား...ဘာတွေးနေတာ  
လဲ...”

နောက်ဘက်မှ ရုတ်တရက်၏  
လိုက်သော ဒေါ်သက်၏ အသံ  
ကြောင့် ကျွန်မ၏အတွေးမျှင်သည်  
ပြတ်၍ သွားပါသည်။

“ဘာရယ်မဟုတ်ပါဘူး ဒေါ်  
သက်ရယ်”

“ဒီလိုပေါ့လေ...ကိုယ်တစ်ခါမှ  
မရောက်ဖူးတဲ့ အရပ်ကို ရောက်လာ  
ပြီး ကိုယ်တစ်ခါမှ မတွေ့ဖူး မသိ  
ဖူးခဲ့တဲ့လူတွေနဲ့ တွေ့ရ သိရ အတူ  
မေနေရတော့ စိတ်ထဲမှာ ဟာတာ  
တာကြီးတော့ ဖြစ်နေမှာပေါ့”

“ဟုတ်ကဲ့”

“အေးလေ...ဘာပဲဖြစ်ဖြစ်  
ကိုယ့်အိမ်လိုပဲ သဘောထားပြီး ပျော်  
ပျော်ရွင်ရွင်သာနေပေါ့။ ထားရဲ့နေ့ပုံ  
ထိုင်ပုံကိုတော့ မောင်သော်ဇော်က  
သဘောကျ ကျေနှပ်မှာပါပဲ”

“ဘာဖြစ်လို့လဲ ဒေါ်ဒေါ်ရဲ့...”

“ဒီလိုလေကွယ်...မောင်သော်  
ဇော် စင်စစ်မှာတော့ စိတ်ရင်း  
ကောင်းသူ တစ်ယောက်ပါပဲ။ ဒါပေ  
မဲ့ သူရဲ့ဘဝမှာ သူကြံတွေ့နေရတာ  
တွေက သူအဖို့မှာ အင်မတန် စိတ်  
ပျက်စရာကောင်းနေလေတော့...သူ  
ခမျာ လူကောင်းတစ်ယောက် ဖြစ်  
ချင်ပါလျက်နဲ့ လူဓမ္မစာ လူတစ်မျိုး

ဖြစ်နေတော့တယ်။ ဒီတော့ သမီးအတွက် အိမ်မှာ ဆရာနဲ့ ခေါ်သင်ဖို့ စီစဉ်တုန်းက ဆရာမကို ရွှေးရင်ကြည့်ရွှေးပါတဲ့။ သူ့မျက်စိထဲမှာ မတဲ့၊ စိတ်ထဲမှာ သဘောမကျရင် ချက်ချင်းမောင်းထုတ်မိလိမ့်မယ်တဲ့။ ဒါကြောင့် သူမိတ်တိုင်းကျဖြစ်မယ့် ဆရာမကိုသာ ရှာပါတဲ့”

ကျွန်ုမန္တ့် မျက်နှာချင်းဆိုင် ကူလားထိုင်မှ ပြောပြနေသော ဒေါသက်၏စကားများကို နားထောင်ရင်း ကျွန်ုမစိတ်ထဲတွင် တုန်လှုပ်ချောက်ချားလာမိပါသည်။ စင်စစ်အားဖြင့် ကျွန်ုမမှာ ယောက်ဗျားတစ်မံတိုင် တရာ့ထိန္ဒိန့် နေထိုင်ခဲ့ဖူးသူ မဟုတ်ပါ... ကျွန်ုမရင်းနှီးစွာ ဆက်ဆံသည့် ယောက်ဗျားမိတ်ဆွေဟူ၍လည်း တစ်ယောက်တစ်လေမှ မပေါ်ခဲ့ဖူးပါ... ကျွန်ုမ၏ အသက်နှစ်ဆယ်မှ စွန်းခဲ့သော်လည်း ယောက်ဗျားများနှင့် ပတ်သက်သည့် အမှုအခင်းဟူ၍ ကျွန်ုမရင်တွင်းဝယ် ဘယ်အခါကမှ မ

ကိုင်းအောင်းခဲ့ဖူးပါ... သို့ဖြစ်လေရာ ဦးသော်မင်ကဲ့သို့ ယောက်ဗျားတစ်ယောက်၊ လူထူးလူဆန်း တစ်ယောက်၏ စိတ်တိုင်းကျု ဖြစ်အောင် အထိုင်ရမည်ဆိုသည်မှာ ကျွန်ုမအိုးတုန်လှုပ်ချောက်ချားဖွယ်ရာသာ ဖြစ်နေပါသည်။

“ဒါကြောင့် ဒေါဒေါကလည်း မောင်သော်မင် စိတ်တိုင်းကျုမယ့် မိန်းကလေးဖြစ်ပါစေဆိုတာ ဆုတောင်းရင်း မျှော်နေကြတုန်း ထားရောက်လာတော့ ဒေါဒေါတို့ မျှော်လင့်သလို ဖြစ်နေတာမို့ ဒေါဒေါတို့မှာ ဝမ်းသာရတာပေါ့ကျယ်။ ဒီတော့ ထားတစ်ယောက်ကို မြင်လျှင်ဖြင့် ချင်းပဲဆိုတာလို ခင်မင်မိတယ်။ ဒါကြောင့် ထားဟာ ဒီအိမ်ကြီးမှာ ပျော်ပျော်နေနိုင်သလောက် နေစေချင်တယ်။ အလုပ်ရှင်ရယ်... အလုပ်သမားရယ်လို့ သဘောမထားဘဲ ဆွဲလိုမျိုးလို သဘောထားစေချင်တယ်။ တကယ်ပါပဲ... ဒေါဒေါတို့စိတ်ထဲမှာ

တစ်ရပ်တစ်ဆဲ ကွဲကွာနေတဲ့ ညီမ  
လေးတစ်ယောက်၊ သမီးလေးတစ်  
ယောက်နဲ့ ပြန်တွေ့ရသလို ထင်မိပါ  
တယ်”

“ဒေါဒေါတိုက ဒီလိုသဘော  
ထားတယ်ဆိုရင် ဦးသော်ဇော်က  
လည်း ကျေနှင်မှာပဲထင်ပါရဲ့”

“ကျေနှင်မယ်လို့ ဒေါဒေါတိုက  
လည်း ထင်ပါတယ်။ အို ပြောမယ့်  
သာပြောတာပါ၊ သူကလည်း အမြဲ  
ခရီးထွက်နေတဲ့လူပါ။ ဘာပဲဖြစ်ဖြစ်  
ကိုယ့်အိမ်လိုသာ သဘောထားပြီးနေ  
ပါ တူမရယ်”

သို့နှင့် ကျွန်မမှာ အိမ်ကြီးပေါ်  
တွင် အိမ်သားတစ်ဦးပမာ ရဲ့ဝံ့စွာ  
နေထိုင်သွားလာခဲ့ပါသည်။ ကျွန်မ  
ရေးခဲ့သည့် အိမ်ကြီးအပေါ်ထပ်ရှိအ  
ခန်း အနားသို့ ကျွန်မ တစ်ခါက  
ရောက်သွားခဲ့ရာ အခန်းတွင်းမှ  
ညည်းသံလိုလို ရယ်သံလိုလို ကြားရ  
သဖြင့် ကျွန်မစိတ်တွင် တစ္ဆေး  
ချောက်သည်ဟု ထင်မှတ်မသဖြင့်

ဒေါသက်အား မေးမြန်းစုံစမ်းမိပါ  
သည်။ ဒေါသက်သည် ရုတ်တရက်  
မျက်နှာပျက်သွားပြီးမှ လူနှံပြန်  
ဆယ်ကာ ပြီးပြပါသည်။

“တစ္ဆေးချောက်တာ မဟုတ်ပါ  
ဘူး တူမရဲ့။ အစေခံတစ်ယောက်  
မမာနေတာပါ။ သူရဲ့ မဟုတ်ဘူး။  
မကြာက်ပါနဲ့”

ကျွန်မသည် ဒေါသက်တို့ မသိ  
စေချင်သည့် ကိစ္စဟုသဘောပါက  
လာသဖြင့် ဆက်လက်စပ်စုံမနေ  
တော့ဘဲ အေးအေးပင် နေခဲ့ပါ  
သည်။

ဆယ်ရက်ခန့်ကြာခဲ့လေသည်။  
နေမှာ အနောက်ဘက်တော့တန်း  
များအောက်တွင် ငုပ်လျှိုးပျောက်  
ကွယ်လှဖြစ်သဖြင့် မောင်ရိပ်များ  
ယုက်သန်းစွာ ပြုမေ့သည့် ညာများ  
ဝယ် ကျွန်မသည် ဒေါသက်အား  
ခွင့်ပန်ကာ အိမ်ကြီးမှ ထွက်ခွာခဲ့ပြီး  
မန္တလေးလမ်းမကြီးဘေးတွင် လမ်း  
လျောက်နေမိပါသည်။

ပျော်းမနားခါးဘက်သို့ ခြေား  
လှည့်မိခဲ့သည့်အတိုင်း အမှတ်မထင်  
လျောက်ခဲ့ပါသည်။ လျောက်ရင်း  
လျောက်ရင်း...သကျလျင် “အေး  
အေးလေး”အား ပြောရမည့် ပုံဝါယာ  
ကို စဉ်းစားနေမိပါသည်။ ကွွန်မ  
ထောက်စဉ်က မှတ်ထားခဲ့ရသည့်ပုံဝါယာ  
များမှာ လွန်စွာမှပင် ပုံပြင်ဆန်လွန်း  
ကာ တကယ့်လူလောကနှင့် မအပ်  
စပ်သည်က များရုံသာမက ယုဇ္ဇာ  
ယုတ္တာ ကင်းမဲ့သည့် ဝါယာများသာ  
ဖြစ်ပါသည်။ အတ်လိုက်မင်းသား  
မင်းသမီးတို့ အခက်အခဲကြုံရတိုင်း  
ကယ်ဆယ်မည့် နတ်ကောင်းနတ်  
မြတ်များ ထွက်ပေါ်လာပေရာ မင်း  
သား မင်းသမီးတို့မှာ ထိုအခက်အခဲ  
အတွက် အထူးကြုံးစားမနေရဘဲ  
လွတ်မြောက်အောင်မြင်ခဲ့သည်သာ  
ဖြစ်လေသည်။ ထိုသို့သော ပုံဝါယာ  
မျိုးသည် အခက်အခဲကြုံသည့်အခါ  
၍ ကိုယ့်အစွမ်းအစ ကြံရည်ဖန်ရည်  
ဖြင့် လွတ်မြောက်အောင် မပြုလို

တော့ဘဲ ကယ်တင်မည့်သူကို မျှော်  
လင့်အားကိုးလိုစိတ် ပေါ်စေလိမ့်  
မည်ဟု ယူဆမိပါသည်။ သို့ဖြစ်၍  
ထိုပုံဝါယာမျိုးဖြင့် နှန်ယ်ငယ်ရွယ်သူ  
ကလေးတို့၏ စိတ်ဓာတ်ကို ပျော်ည့်  
အောင် မပြုလိုပါ။ ဒါဖြင့် ဘယ်  
ဝါယာမျိုး ပြောရပါ။

မည်မျှကြောခဲ့၍ ဘယ်နေရာသို့  
ရောက်ခဲ့သည်မသိ။ လောကဓာတ်  
ခွင့်တွင် အမှာင်ထူ စိုးမိုးနေပြီကို  
သတိထားမိတော့မှ လမ်းလျောက်နေ  
ရာမှ ရပ်တန်ကာ လာလမ်းအတိုင်း  
ပြန်လှည့်မိပါသည်။ အိမ်သို့အပြန်  
တွင် ကလေးအား ပြောရမည့် ပုံ  
ဝါယာကို ကွွန်မဖော်သာ စီစဉ်နေမိပါ  
သည်။ ဝါယာက သနားစရာလည်း  
ပါမယ်။ ကြောက်စရာလည်း ပါ  
မယ်။ ဝင်းသာစရာလည်း ပါမယ်။  
ပျော်စရာလည်း ပါမယ်။ အတူယူ  
စရာလည်း ပါမယ်။

ကွွန်မသည် ကလေးနှင့် သင့်  
လျှော်မည့် ဝါယာကို စဉ်းစား၍လာခဲ့

ရှာ ““မြန်န္တာ”” အိမ်သို့ သွားရာ  
မြေနှစ်လမ်းသို့ အရောက်တွင် နောက်  
နားဆီမှ အရှိန်ပြင်းစွာ မောင်းလာ  
သော မော်တော်ဆိုင်ကယ်သံကို  
ကြားရပါသည်။ မော်တော်ဆိုင်  
ကယ်သံသည် တဖြည်းဖြည်း နီး  
ကပ်သည်ထက် နီးကပ်လာသည့်အ  
ခိုက်တွင်…ကျွန်မနှင့် မျက်နှာချင်း  
ဆိုင်မှ နွားလှည်းတစ်စီး မောင်းလာ  
သည်ကို တွေ့ရပါသည်။ လမ်းမှာ  
လှည်းတစ်စီးမောင်းသာရုံ လမ်းဖြစ်  
သဖြင့် ကျွန်မသည် လမ်းဘေးတွင်  
ကပ်ခါ လှည်းလွန်ချုပ်သွားပြီး ချက်  
ချင်းလိုလိုပင် နောက်နားတွင် ကပ်  
နေသည့် မော်တော်ဆိုင်ကယ် စက်  
သမှာ တစ်မျိုးဖြစ်သွားသဖြင့် လှည့်  
ချုပ်အကြည့်တွင် လမ်းအကျွေး လှည်း  
နှင့် မနီးမဝေး လမ်းဘေးတွင် လိမ့်  
သွားသော မော်တော်ဆိုင်ကယ်နှင့်  
လူသဏ္ဌာန်ကို တွေ့ရသဖြင့် လှည်း  
အနီးသို့ ပြေးလာမိပါသည်။

““လှည်းဆရာကြီး ရပ်ညီး၊ ဒီမှာ

မော်တော်ဆိုင်ကယ် မ,ပေးပါညီး””  
ကျွန်မ၏အော်သံကြောင့် လှည်း  
သမားကြီးသည် လှည်းကိုရပ်ကာ  
လှည်းပေါ်မှ ဆင်းလာပြီး လဲနေ  
သော မော်တော်ဆိုင်ကယ်ကို ဆွဲမ  
လိုက်လေသည်။ ဤတွင်မှ မော်  
တော်ဆိုင်ကယ်နှင့် တပါတည်း ဂို  
လျက်သားဖြစ်နေသူပါ ထနိုင်လေ  
သည်။

““ကျုပ်ကလည်း ရှောင်တာပဲ၊  
ဆရာကလည်း ရှောင်တာပဲ။ ဒါပေ  
မဲ့ ဆရာဟာက အရှိန်ပြင်းတော့ အ  
ကျွေးမှာ လဲတာပေါ့””

လှည်းဆရာကြီးသည် သူ့အား  
စိတ်မဆိုးအောင် စကားပြေထိုးရင်း  
လှည်းပေါ်သို့ ပြန်တက်ကာ မောင်း  
ထွက်သွားပါသည်။ ကျွန်မတို့ နှစ်  
ယောက်တည်း ကျွန်တော့မှ…

““ပွန်းပဲသွားတာများ ရှိသေး  
လားရင်””ဟု မေးမိပါသည်။

““ကိစ္စမရှိပါဘူး။ နည်းနည်း

တော့ ဖွန်းမှာပဲ့မှာပေါ့။ အရိုးမကျိုး  
ရင် ပြီးတာပဲ”

မော်တော်ဆိုင်ကယ် ဆရာသည်  
ခပ်တို့တို့ပင် ပြောကာ စက်နှီး၍၏၏၏  
သဖြင့် ကျွန်းမမှာ အကြောင်သား  
ငေးနေ့မိပါသည်။

“ဟောဗျူ...ဘက်ထရိဝိုင်ယာ  
ပြတ်သွားပြီထင်တယ်။ စက်မနှီးဖြန့်  
ဘူး။ ဂုဏ်တာပဲ”

ကျွန်းမအနားတွင် ရှိသည်ကို သ  
တိမထားဟန်ဖြင့် မျက်နှာကို တစ်  
ဘက်လှည့်ကာ ညည်းညာ၍နေရာမှ  
ကျွန်းမဘက်သို့လှည့်လာကာ...

“အို...မင်း မသွားသေးဘဲကိုး။  
ပြန်လေ မိုးချုပ်နေလိမ့်မယ်...ဘယ်  
မှာနေသလဲ” ဟု ပြောရင်း ပြတ်နေ  
သည့် စိုင်ယာကြိုးရှာ၍ ဆက်နေဖြန့်  
ပါသည်။

“ကျွန်းမ ဒီလမ်းအဆုံးက ခြိထဲ  
မှာ နေပါတယ်”

“ဘာ...ဒီလမ်းအဆုံးက ဟို

အိမ်မြင့်ကြီးလား”

“ဟုတ်ပါတယ်”

“ဘယ်သူ့အိမ်တွန်း”

“ဦးသော်ငွေရဲ့ အိမ်ပါ”

“အို...နေပါဦး။ မင်းဟာ အဲဒီ  
အိမ်မှာ ဘာလုပ်နေတာတွန်း...”

“ဦးသော်ငွေရဲ့ သမီးကို စာ  
သင်ပေးရပါတယ်”

“အော်...အော်...ဆရာမကိုး။  
အင်း...အင်း...အခုမှုပဲ စက်နှီး  
တော့တယ်။ သွားလိုက်ဦးမယ်။  
လက်စသတ်တော့ မင်းကိုး...ကျေး  
ဇူးပါပဲ”

ပြောပြောဆိုဆိုပင် အမောင်ထဲ  
ထဲသို့ ပျောက်ကျယ် သွားသည်  
သုတေသနကို ကြည့်ရင်း...နောက်မှ  
တဖြည့်းဖြည့်း လမ်းလျှောက်၍  
လိုက်ခဲ့သည်တွင် “မြန်န္တာ” ခြိထဲ  
တွင် မော်တော်ဆိုင်ကယ် ရပ်သံ  
ကြားရပါသည်။ အိမ်သို့ ပြန်ရောက်  
သောအခါ ဆင်ဝင်အောက်တွင် ရပ်

ထားသော မောက်တိုင်ကယ်ကို  
တွေ့ရပြီး အိမ်ပေါ်သို့ ရောက်သော  
အခါ ဒေါ်သက်ထံမှတစ်ဆင့် ဦး  
သော်ဇင် ပြန်လာပြီဟု သိရပါသည်။  
ဤတွင်မှ စောစောက တွေ့ခဲ့သူမှာ  
ဦးသော်ဇင်ဖြစ်ကြောင်း တွေးမိပါ  
တော့သည်။

ညဦးတွင် အေးအေးလေးနှင့် ခါ  
တိုင်းသများကဲသို့ပင် စကားပြော ပုံ  
ပြောနှင့် အချိန်ကုန်ခဲ့ပါသည်။ ဒေါ်  
သက်မှာ ဦးသော်ဇင် မောက်ဆိုင်  
ကယ်နှင့် လဲခဲ့သည်ကို ပြုစုနေဟန်

တူသဖြင့် ကျွန်မတို့အနီးသို့ မရောက်  
လာခဲ့ပါ။

ထိုညက အိပ်ရာဝင်ခဲ့သည့်တိုင်  
အောင် ဦးသော်ဇင်နှင့် မဆုံးမိသဖြင့်  
အိပ်ရာထဲသို့ ရောက်သည့်အခါတွင်  
မှားပိုရှိတွင် တွေ့ခဲ့ရသော ဦးသော်  
ဇင်၏ သဏ္ဌာန်ကို မြင်ယောင်လျက်  
ရှိကာ ““အော်...အော်...ဆရာမ  
ကိုး”” ဟူသော အသံကိုသာ ကြား  
ယောင်နေသဖြင့် တော်တော်နှင့် အိပ်  
မပျော်ခဲ့ပါ။



## အခန်း-၃

နောက်တစ်နှစ်၊ နံနက်တွင်မှ ဦးသော်ဇော်နှင့် တွေ့ဆုံးရပါတော့ သည်။ တွေ့ဆုံးသည်ဟု ဆိုရသော်လည်း တွေ့ရုံသာ တွေ့ရခြင်းဖြစ်၍ လူချင်း ခွဲလိုက်သည့်အချိန်အထိ စကားတစ်ခွန်းများ မပြောခဲ့ကြပါ။

ဒေါ်သက်၏ ပြောစကားအရ ဦးသော်ဇော်မှာ အသက် သုံးဆယ်ကျော်ကျော်လေးဟု သိရသော်လည်း သူ၏ရုပ်လက္ခဏာကို အကဲခတ်ကြည့်သည့်အခါတွင် ငါးဆယ်ခန့်ဟု မှန်းဆန့်လောက်အောင် အိမ်င်းရင့်ရော်

လှသည့် ရုပ်ရည်ကို ဆောင်ဖော်ပြု၍ ကျယ်ပြန်သော နှုံးပြင်၊ ထူထဲသော မျက်ခုံး၊ မေးမိန်မှုန်ရီသည့် မျက်လုံး၊ ပေါ်လွင်သော နာတံ့၊ ကားနေသည့် နားချက်၊ ကြီးမားသည့် မေးရိုး၊ ထင်ရှားပြတ်သားသည့် နှုတ်ခမ်းတို့နှင့်တကွ တည်၍ ပြိုမြင်သည့် လူမျိုးတို့မှာ ချောမောလုပ်သည့်ဆိုခြင်းထက် ထူးခြားသောရုပ်ဟု ဆိုရမည်ဖြစ်ပါသည်။

နေ့လည်ဘက်တွင် သူ၏ ၁၁ကြည့်ခန်းသို့ခေါ်ကာ အမှုသည်ကို

စစ်မေးသည့်လေသံဖြင့် ကျွန်ုင်မဏီ  
အတိတ်ဖြစ်စဉ်များကို စစ်မေးပါ  
တော့သည်။

ကျွန်ုင်မလည်း ငယ်စဉ်အခါ သီရိ  
မာလာခြော့ထဲတွင် အနဲ့သည့်မှတ်၍  
ယခုအချိန်အထိ ဖြစ်ပျက်ခဲ့သမျှတို့  
ကို အတိုင်း၍ အတ်စုံ ခင်းပြရပါ  
သည်။

“မွေးစားတဲ့အမေက ဘာဖြစ်လို့  
အမွေမထားခဲ့တာလဲ”

“သူ အင်မတန် ကြည်ညိုလေး  
စားတဲ့ ခရစ်ယာန်ဘာသာကို သံသ  
ယရှိတယ်လို့ ပြောခိုတာနဲ့ အပြစ်  
ဒက် ပေးတဲ့သော့နဲ့ လုပ်သွားတာ  
ပါ...”

“ဒါဖြင့် မင်းဟာ ခရစ်ယာန်  
မဟုတ်ဘူးပေါ့”

“မဟုတ်ဘူးလို့ ဆိုချင်ပါ  
တယ်...”

“ဒါဖြင့်...ဗုဒ္ဓဘာသာလား...”

“ကျွန်ုင်မ ဗုဒ္ဓဘာသာနဲ့ ပတ်

သက်လို့ ရေရှေလည်လည် နားမ  
လည်သေးပါဘူး။ လေ့လာတုန်းပါ  
ပဲ”

“ဒါဖြင့် အခု မင်းမှာ ဘာသာ  
တရား မရှိဘူးပေါ့”

“ဟုတ်ကဲ့...အခုနေတော့ ကျွန်ုင်  
မဟာ ဘာသာတရားကို စောင့်ထိန်း  
ကြည်ညိုမှုထက် ကိုယ်ကျင့်တရား  
ကို ပိုပြီး စောင့်ထိန်းပါတယ်...  
ဘာသာတရားဟာ ကျွန်ုင်မအမြင်အရ  
အင်မတန် ကျယ်ဝန်းနက်နဲ့ပါတယ်။  
ဒီနက်နလှတဲ့ တရားတွေကို ကျွန်ုင်  
မစဉ်းစားနိုင်သေးပါဘူး။ ဒါကြောင့်  
ကျွန်ုင်မအဖို့မှာ ဘာသာတရားတွေကို  
လေ့လာရုံကလွှဲလို့ ဘာမှ မတတ်  
နိုင်သေးပါဘူး။ လောကမှာ ကိုယ့်  
အတွက်ကြောင့် တဲ့ခြားသူတွေ စိတ်  
အနောင့်အယုက် မဖြစ်ရ၊ နစ်နာခုံး  
ရုံးမှာ မဖြစ်ရအောင် အမှာပဲ။ ကိုယ့်  
ကြောင့် လူတစ်ယောက် စိတ်ချမ်း  
သာ ပျော်ဆွင်တာကို မြင်ရရင် ကိုယ့်  
မှာလည်း စိတ်ချမ်းသာမှာ ဖြစ်ရပါ

တယ်။ ဒီဟာ ခုလောလောဆယ် ကျွန်မရဲ့ ကျင့်စဉ်တွေပါပဲ”

ဦးသော်ဇော်သည် ကျွန်မပြောသ မျှ စကားတိုကို ဗူဗြို့ရရှာ နား ထောင်နေရာမှ...စကားအဆုံးတွင် မူးမိန်လှသော မျက်လုံးအစုံကို အ စွမ်းကုန်ပြုး၍ ကြည့်ဖော်ပါသည်။ ကျွန်မလည်း စကာကို မဆက်တော့ ဘဲ ခေါင်းကို င့်လိုက်ကာ ဦးသော် ဇော်ထံမှ ထွက်လာမည့်စကားသံကို နားစွင့်၍ဖော်ပါသည်။

“မင်း...သွားနိုင်ပါ၌...”

ကျွန်မသည် အဘယ်မျှ သူအား ရှိသေလေးစားနေမြတ်သည် မသိ။ သူ ၏အမိန့်သံ ဆုံးသည်နှင့် တပြိုင်နက် သူအနီးမှ ထွက်ခွာခဲ့ပါသည်။ ဦး သော်ဇော်အနီးမှ စွာပြီးခဲ့သည့်အခါ

တွင်လည်း အောင်မြင်ခန့်ညားလှ သည့် ဦးသော်ဇော်၏ စကားသံကို သာ ကြားယောင်နေမြတ်ရာက ကျွန်မ ပြောခဲ့သည့် စကားထဲတွင် အမှား အယွင်းများ ပါခဲ့သလောဟု ပြန် လည် စစ်ဆေးတွေးတော်၍ ဖော်ပါ သည်။ နားက်ဆုံးတွင် ကျွန်မ၏ စကားနှင့် ပတ်သက်၍ ကျွန်မအ တွက် ထိခိုက်စရာအကြောင်း တစ်စုံ တစ်ရာ မမြင်ဟူသော ယုဆချက်ကို မှတ်ချက်ချမှတ်မြတ်သည်တွင်မှ တစ် ကိုယ်လုံး ပေါ့ပါးသွားကာ တစ်နေ့ တာလုပ်ငန်းများကို အေးဆေးစွာပင် လုပ်ကိုင်နေမြတ်ပါသည်။

နားက်နေများတွင်ကား...စကား ပြောရန်အခိုင်မရနိုင်ဘဲ လူချင်းတွေ့ ရုံသာ တွေ့ခဲ့ကြရလေသည်။



## အခန်း-၄

“မြ”

မြဆီကစာကို ရလို လွန်စွာ  
ပ ဝမ်းသာမိပါတယ်။ တစ်မြို့  
တွေ့မှာ တစ်ယောက်ထဲနေရ  
တဲ့အခိုက်မို့ မြဆီက စာတွေ  
လာပြီလားဆိုမဖြင့် ထား-သိပ်  
ဝမ်းသာမိတာပဲကွယ်...

ထားလေ-အခု ဦးသော်ဇော်  
တို့ အိမ်သားတွေနဲ့ အတော်ပဲ  
ခင်မင်နေမိပြီ။ ဦးသော်ဇော်ဆိုတဲ့  
လူဆန်းကြီးဟာ လက်စသတ်  
တော့ ယစ်ထုတ်ကြီးကိုးကွဲ့။

ထားလည်း အစကတော့ မသိ  
ဘူး။ ဟိုတစ်နေ့ကမှ သိတာ။  
သိရပုံက ဒီလိုကွဲ- ဟိုနေ့သာက  
အေးအေးလေးကို စာသင်ပေး  
ပြီး အေးအေးလေးကို ဒေါ်  
သက်က ခေါ်သွားတာနဲ့ ထား  
တစ်ယောက်ထဲ စာကြည့်ခန်းထဲ  
မှာ ကျွန်ုရစ်ခဲ့တယ်။ ထား  
လည်း စာအုပ် တစ်အုပ်ကို  
ဖတ်နေရာက ဦးသော်ဇော်ရဲ့ အ  
ခန်းသက်ဆီက ပုလင်းကျကွဲ  
သံလိုလို ဖန်ချက်ကျကွဲသံ လို

လို ကြားရတာနဲ့ လန့်သွားပြီး  
ဦးသော်ငောင်ရဲ အခန်းဘက်ကို  
ထွက်လာမိတယ်။ ဦးသော်ငောင်  
ရဲ အခန်းကလည်း ပုဂ္ဂိုဏ်တာ  
နဲ့ အပေါက်ဝက ရပ်ကြည့်မိ  
တယ်...

ဦးသော်ငောင်ဟာ စားပွဲပေါ်  
မှာ လက်ကို ခေါင်းအုံပြီး ငိုက်  
ဆိုက်ကျေနေတာကိုး... စားပွဲ  
အောက်မှာ ဖန်ခွက်တစ်ခွက်  
ကျေကွဲနေတယ်။ စားပွဲပေါ်မှာ  
တော့ ဘရန်ဒီပူလင်းတစ်လုံး  
လဲနေတာ တွေ့ရတယ်။ ထား  
လည်း အုံအားသင့်ပြီး ငေး  
ကြည့်နေမိတုန်းမှာ ထမင်းချက်  
ရောက်လာပြီး ခေါင်းငိုက်ဆိုက်  
ကျေနေတဲ့ ဦးသော်ငောင်ကို အိပ်  
ရာပေါ် ပွဲတင်ရှာတယ်...  
တကဗောင်း လူသေကြီးအ  
တိုင်းပါပဲ... မြေရယ်။ ထားဖြင့်  
ကြောက်တောင် ကြောက်မိပါ  
ရဲ...

ထမင်းချက်ဟာ သူကို မ  
နိုင့်တနိုင်နဲ့ တင်ပေးခဲ့ပြီး ထွက်  
အသွားမှာ ထားကို တွေ့တာနဲ့  
“ဆရာမလေး မအိပ်သေးဘဲ  
ကိုး” တဲ့ နှုတ်ဆက်ရှာတယ်။  
ဒါနဲ့ ထားက “ဟုတ်ကဲ့...  
အိမယ်လို့ စိတ်ကူးနေတုန်း  
ဖန်ခွက် ကျကွဲသံကြားတာနဲ့  
ထွက်လာမိတာပါ။ မင်းတို့ သူ  
ငွေးဟာ ဒီလိုပဲ မူးတတ်သ  
လား...” လို့ မေးမိတယ်။

“လူပို့တုန်းကတော့ ဒီလို  
မဟုတ်ပါဘူး... ဆရာမရယ်။  
ခု အိမ်ထောင်ကျပြီးမှ ညတိုင်း  
လိုလို သောက်နေတော့တာပါ  
ပဲ။ သောက်တိုင်းသောက်တိုင်း  
မှာလည်း အခုလို သတိလစ်  
အောင် သောက်တတ်လို့ သူ  
အိမ်မှာရှိတဲ့ ညဆိုရင် သတိထား  
စောင့်ပြီး အိပ်ရာအရောက် ပို့  
ပေးရတာချည်းပဲ”

ထမင်းချက်ဟာ ပြောပြော

ဆိုဆိုနဲ့ ထွက်သွားရှာတယ်။  
ထားလည်း ကိုယ့်အပိုင်ရှာကိုသာ  
ကိုယ် ဝင်ခဲ့တယ်။ တော်တော်  
နဲ့ အပိုင်မပျော်ခဲ့သူဗျာ။ စိတ်ထဲ  
မှာ တော်တော် အံ့ဩနေ့မီ  
တယ်။ စင်စစ်တော့ ဦးသော်  
င်္ဂါးတော် လူရှိုးလူကောင်းကြီးပဲ။  
ဒါပေမဲ့ သူဟာ လောက်ကြီးနဲ့  
ပတ်သက်ပြီး အတော်နာကျည်း  
စရာကောင်းတဲ့ ကိုစွဲတစ်ရပ်နဲ့  
ကြံခဲ့ဖူးသလိုပဲ။ သူဟာ ဘယ်  
လောက်ပဲ အမူအရာ ကြမ်း  
တမ်း ခက်ထန်နေပေမယ့် သူ့  
သမီးကလေးကိုတော့ အတော်  
ပဲ ချုစ်ရှာတယ်...

သူ့ဘဝမှာ ခင်တွယ်စရာ  
ဆိုလို့ သူ့သမီးကလေး တစ်  
ယောက်ထဲ ရှိနေသလိုပဲ။ သူ့  
သမီးကလေးဟာလည်း အင်မ  
တန် လိမ့်ဘတဲ့ သမီးလေးမို့  
ချုစ်မယ်ဆိုလည်း ချုစ်လောက်  
ပါပေတယ်။ စင်စစ်တော့ ဦး

သော်ငောင်တို့လို တိုက်ကြီး ခြဲ့  
ကြီးနဲ့ အထက်တန်းကျကျ ဥစ္စာ  
ဓန ဈေးရုံးသင်းပင်း အပြည့်အစုံ  
နေနေရတဲ့သူ့တွေဟာ လောက  
မှာ ဘာမှ ပူပန်သောကများနေ  
စရာ မလိုဘဲ ကိုယ်လိုရာ  
ကိုယ် ဖန်တီးနိုင်တဲ့ ငွေနဲ့ ဖန်  
တီးရုံးပဲ မဟုတ်လား။ ခုတော့  
ကြည့်စမ်းပါ၍ီး မြေရယ်...။ သူ့  
ကြည့်ရတာ စိတ်ပျက်ဖို့  
တောင် ကောင်းနေတော့တာပဲ။  
အင်းလေ...ဒါဟာလည်း သူ့  
နောက်ကြောင်းမှာ ဘယ်လို  
စိတ်သုစ္စစရာတွေ ရှိနေရှာသဲ  
လဲ ဆိုတာကို မသိရသေးဘဲ  
ကိုး...  
ထားအတွက်တော့ ဘာမှ  
မပူနဲ့...မြေရော။ အစစ အရာရာ  
မှာ အေးအေးဆေးဆေးပါပဲ

ကျွန်းမာပါစေ

ထား



## အခန်း-၅

လူတို့၏ စိတ်ဆိုသည်မှာ လွန်စွာ  
ဆန်းကြပ်သောအရာ ဖြစ်ပါသည်။  
သဘာဝအတိုင်း ဖြစ်သင့်သည်  
မှာ မိမိအပေါ်တွင် အရေးတယူဖြင့်  
စေတနာ ကြည်ဖြူစွာ ဆက်ဆံသူ၊  
ဂရိုစိုက်သူကိုမှ စွဲလန်းစွာ ခင်မင်  
သင့်သည်သာ ဖြစ်၏။ သို့ရာတွင်  
ကျွန်မကား လုံးဝ ဂရမထားဟန်၊  
အလုပ်ရှင်နှင့် အလုပ်သမားပမာ  
ပြတ်သားစွာ ဆက်ဆံသော ဦးသော  
င်အား သံယောဉ်ကြီးစွာဖြင့် ခင်  
တွယ်နေမိပေပြီ ဖြစ်ကြောင်းကို အိပ်

ရာဝင်တိုင်း သူ့အကြောင်း စဉ်းစားမိ  
ခြင်းအားဖြင့် သိသာစေလေတော့  
သည်။

ညကလည်း ထိထုံးစုအတိုင်းပင်  
ဦးသောင်အကြောင်းကို စဉ်းစားနေ  
ခိုက် နောက်ဖေးခန်းဘက်ဆီသို့ အ  
ပြေးအလွှား ဝင်သွားသော ခြေသံကို  
ကြားရပြီး ရယ်သံလိုလို ကြားရသ  
ဖြင့် အိပ်နေရာမှ ဖျက်ခနဲ ထလိုက်မိ  
ပါသည်။

“အင်း...လူမမရှိတဲ့ အခန်းက  
အသံပဲ။ ဒီလူမမာကလည်း ဘာများ

ပါလိမ့်” ဟု စိတ်ထဲမှ တွေးရင်း  
အခန်းတံခါးကိုဖွင့်ကာ ထွက်၍လာ  
မိသည်တွင် မီးခိုးနဲ့များကို ရှာ၍ကိုယ်  
သည်သာမက ဦးသော်ဇ်အခန်း  
ဘက်မှ မီးခိုးတရုံးလူ ထွက်နေ  
သည်ကို တွေ့ရသဖြင့် ဖယောင်း  
တိုင်ကို ထွန်းကာ သွားမိလေသည်။

အနီးသို့ ရောက်တော့မှ ဦးသော်  
ဇ်၏ အခန်းတံခါးဝရှိ လိုက်ကာ  
တွင် မီးများ စွဲလောင်နေသည်ကို  
တွေ့ရလေတော့သည်။

ဤတွင် အခန်းနှင့် ခပ်လှမ်း  
လှမ်းတွင်၍ သောက်ရေအိုးစင် ရေအိုး  
မှ ရေဖြင့် ြိမ်းသတ်ရပြန်လေသည်။

ကျွန်းမေ၏ ခြေသံ၊ ရေပက်သံတို့  
သည် ဦးသော်ဇ်အား အပ်ရာမှ နိုး  
စေလေသည်။ ဦးသော်ဇ်သည် အ  
ခန်းတံခါးကို ဖွင့်လိုက်လေသည်။

“ဒီဆရာမကလည်း အချိန်မ  
တော်ကြီး ကျူပ်အခန်းဝမှာ ဘာလာ  
လုပ်နေတာလဲ”

ကျွန်းမသည် အကြောင်းစုံကို  
ရှုံးလင်းပြရလေသည်။ ဦးသော်ဇ်  
သည် ကျွန်းမ၏ စကားအဆုံးတွင်  
“ခဏနေခဲ့သီး” ဟု ပြောပြောဆိုဆို  
နှင့် အနောက်ဘက်ခန်းဆီသို့ တက်  
သွားပြီး အတော်ကြောမှ ပြန်လာပါ  
သည်။

ညီးက အရက်သောက်ထားခဲ့  
သော မျက်နှာသည်ပင်လျှင် ယခုအ  
ခါတွင် ဖြူဖတ်ဖြူရော် ဖြစ်၍နေပါ  
သည်။

“အင်း...ကျူပ်ထင်တဲ့အတိုင်း  
ပါပဲ။ မမသက်တို့ကလဲ တယ်ခက်  
သကိုး...အခန်းတံခါးကို ဂရို့က်  
မပိတ်ဘူး။ မသောင်းမ..မသောင်း  
မ..ကျူပ်ကို ဘယ်အထိ ဒုက္ခာပေး  
နော်းမှာလဲကွယ်...”

အတော်စိတ်မသက်သာဟန်ဖြင့်  
ညည်းနေသော ဦးသော်ဇ်၏အသံ  
ဖြစ်ပါသည်။

“ဆရာမရယ်...လောကကြီး

ဟာ ဆရာမ ယူဆထားသလို ကိုယ်  
က အနှစ်နာခံပြီး အကောင်းတွေကို  
ဖန်တီးလေတိုင်း ကိုယ့်မှာ အကောင်း  
ကို ခံယူရတယ်လို ထင်နေသလား။  
မအိပ်ချင်သေးရင်လည်း ထိုင်ဦး  
လေ။

ကျွန်မသည် ဦးသော်ဇော်နှင့်အတူ  
စားပွဲသေးရှိ ကုလားထိုင်တွင် အသီး  
သီး ထိုင်မိကြလေသည်။ ဦးသော်  
ဇော်သည် စားပွဲပေါ်ရှိ ဆေးတံတွင်  
ဆေးမှန်ထည့်ပြီး မီးညီးကာ ဖွာနေ  
သည်ကို ကျွန်မသည် သေချာစွာ  
ကြည့်နေပါသည်။

“ဆရာမလို ကိုယ့်ယုံကြည်ချက်  
နဲ့ ကိုယ့်ဘဝမှာ နေသွားတာဟာ  
ကောင်းတွေကောင်းပါတယ်။ ဒါ  
ပေမဲ့ ပင်ပန်းလုပါတယ်။ ကျွုပ်ဟာ  
တစ်ခါတုန်းကဆိုရင် အင်မတန်  
လိမ္မာတဲ့လူ၊ စိတ်ထား ပြည့်ဝတဲ့လူ၊  
သူတစ်ပါးရဲ့ စိတ်မချမ်းသာမှာကို  
မဖန်တီးဘူးဆိုတာတွေကို အမြတ်  
တန်းထားပြီး ဂုဏ်ယူခဲ့တဲ့လူတစ်

ယောက်ပေါ့။ ဒါပေမဲ့ ကံကြမ္မာက  
ကျွုပ်ကို တတောင်နဲ့ လိမ့်လိမ့်ပြီး  
ထောင်းခဲ့လို ကျွုပ်ဘဝဟာ ရော်ဘာ  
သောာလုံးလို ထုံနေပါပြီ”

ကျွန်မသည် ဘာတစ်ခုန်းမျှ မ  
စွက်ဘက်ဘ သူပြောသမျှကို နားစွင့်  
နေခဲ့ပါသည်။

“ကျွုပ်ဘဝမှာ မျှော်လင့်စရာ  
အားထားစရာဆိုလို “အေးအေး” ပဲရှိ  
တယ်။ ကျွုပ်ဘဝဟာ တစ်ခါက  
မိုးရာသီလို စိမ်းလန်းစို့ပြောပါတယ်။  
အဲဒါလို စိမ်းလန်းစို့ပြောနေရာက သ  
ဘာဝတရားအတိုင်း ခြောက်သွေ့သွေ့  
နှစ်းသွားတဲ့အခါ အမြဲ စိမ်းလန်းနေ  
တဲ့ ပန်းကလေး တစ်ပွင့်ကတော့  
ပွင့်ပြီး ကျွန်စစ်ခဲ့တယ်။ ကျွုပ်ဟာ  
ဒီပန်းပွင့်ကလေးအတွက် ကြောက်စ  
ရာကောင်းတဲ့ လောက်ကြီးမှာ စိတ်  
ရဲ့သွေ့နှစ်းမှုတွေကို ဘာသာတရား  
တိုင်းက အားမပေးတဲ့ ယစ်မူးတွေ  
ဝေမှုတွေနဲ့ ဖြေပြီး နေခဲ့ရတယ်”

“ဒီလိုလဲ လောက်ကို သုံးသပ်

တတ်သေးသားပဲ ဦးသော်ဇော်ရယ်။  
ကျွန်မကဖြင့် ဦးသော်ဇော်ဟာ ပိုက်  
ဆံချမ်းသာတိုင်း မူးယစ်ပေတေနေ  
တယ်လို့ ထင်ခဲ့မိတယ်”

ကျွန်မသည် စိတ်ထဲတွင် ကြိုတ်  
၍ ပြောမိပါသည်။

“ကလေ...ဆရာမလည်း အိပ်  
ချင်ရောပေါ့...ဘာမှ မသိသလို မ  
ဖြစ်သလိုသာနေပါ ဆရာမရယ်...  
က...က...သွားပေတော့။ အခုလို  
ကျပ်အသက်ကို ကယ်တာ ကျေးဇူး  
တင်ပါတယ်...အင်း...ရှင်းစီးကြမ်း  
တမ်းတဲ့ တောလမ်းခရီးမှာ အင်မ  
တန်လှပတဲ့ သစ္စာပန်းကလေးတွေ  
လည်း ဖွင့်ကြသေးသကိုး”

ဦးသော်ဇော်လည် ပြောပြောဆိုဆို  
ကျွန်မကို စိုက်ကြည့်ရင်း ထလိုက်  
ပါသည်။ ထူးခြားသော ဦးသော်ဇော်  
၏အသံနှင့် မေးမိန်လှစွာသော ဦး  
သော်ဇော်၏ မျက်လုံးမှ ဝင်းကနဲ့  
လက်သွားသည်ကို သတိထားလိုက်  
မိပါသည်။

နောက်တစ်နေ့နံနက်တွင် ဦး  
သော်ဇော် ခရီးထွက်လေတော့သည်။

ညာက ကျွန်မအား ဖော်ရွှေစွာ  
စကားပြောခဲ့သဖြင့် ဦးသော်ဇော်နှင့်  
ကျွန်မတို့၏ ခင်မင်မှုသည် တစ်ဆင့်  
တို့၍ လာပေပြီဟု ထင်နေမိသော  
ကျွန်မမှာ ယခုကဲ့သို့ ဦးသော်ဇော်က  
ကျွန်မကို ရှိလေသည်ဟု၍ အမှတ်မ  
ထားသည့်ဟန်ဖြင့် ထွက်ခွာသွား  
သည့်အပါ ကျွန်မမှာ ဝမ်းနည်းသလို  
လို့ ရှုက်သလိုလို ဖြစ်လာမိပါသည်။

“ရှုက်ဖို့ကောင်းလိုက်ပါဘိ မိ  
ခင်ထားရယ်...ဦးသော်ဇော်မင်း  
ထင်နေသလောက် မင်းကို မခင်  
သေးပါဘူးကွယ်...”

ဦးသော်ဇော်သည် အဘယ်  
ကြောင့် ဤမျှ စိတ်နှလုံး ညိုးငယ်စွာ  
ဖြင့် သူ၏ဘဝကို အနှစ်နာခံနေရသာ  
နည်း။ မသောင်းမေဆိုသူကား  
ဘယ်သူနည်း...ညာကမီးသည် ဦး  
သော်ဇော်၏အသက်ကို သေကြာ်း  
ကြံခြင်းပေလော...စသည့် မေးခွန်း

များမှာလည်း ကျွန်ုင်မ၏ ရင်တွင်း ၀၂၂ ဝင်ရောက်ခန်ပေါက်လျက် ရှိ ကြပါသည်။

ဆယ့်ငါးရက်ခန်အကြာတွင် ဦးသော်၏ထံမှ စာတစ်စောင် ရောက်လာပါသည်။ စာများ အပြန်တွင် ဧည့်သည်များ ပါလာလိမ့်မည်ဖြစ်သဖြင့် အိမ်ကို ရှင်းလင်းထားကာ ညစာအတွက်ကိုလည်း စီစဉ်ထားစေခဲငြောင်း ရေးသားထားလေသည်။ ဦးသော်၏ ပြန်လာမည်ဟု သော အကြားကို ဒေါ်သက်ပြောပြသောအခါ ကျွန်ုင်မှာ အဘယ်ကြောင့်ဟန္တုမသိရဘူး စိတ်ထဲတွင် ဝမ်းသာနေမိပါသည်။ ထိုနောက်အဖို့အေးအေးလေးကို စာသင်ပေးရသည် မှာ ခါတိုင်းနေများထက် ပေါ့ပါးဆွင်လန်းလျက် ရှိသည်ကိုလည်း ကျွန်ုင်မကိုယ်ကျွန်ုင်မ သတိထားမိပါသည်။

စာလာပြီး ၂ ရက်ခန်းကြာသော အခါတွင် ဦးသော်၏နှင့်တော့ ဧည့်သည်များ ရောက်ရှိလာပါတော့

သည်။ ဧည့်သည်များမှာ အသက် ၃၅ နှစ်ခန့် မလှရှိရှိနိုင်ဘူး မိန်းမတစ်ယောက်နှင့် အသက် ၄၀ ခန့် ဦးတွန်းဝေခေါ် ယောက်ဌားကြီး အပြင် အသက် ၄၀ ကျော်ခန်းအချေယိုရှိ ဦးသိန်းနိုင်ဘူးတို့ပင် ဖြစ်ပါသည်။

ထိုည် ထမင်းစားပွဲတွင် ဦးသော်၏က အားလုံးနှင့် မိတ်ဖွဲ့ပေးပါသည်။ ထိုအချိန်က ကျွန်ုင်မအား စူးစိုက်စွာ ကြည့်နေသော မလှရှိရှိ၏ မျက်လုံးကို ယခုတိုင် မြင်ယောင်စီပါသေးသည်။ ဦးသိန်းကသာ ထမင်းစားရင်း စကားတွေ ဖောင်လောက်အောင် ပြောနေသောလည်း ကျွန်ုင်လူများမှာ တိတ်ဆိတ်စွာပင် စားသောက်နေကြရာ ဦးသိန်းသာ မရှိပါက ဤထမင်းစားပွဲထက် ြိမ်သက်ခြောက်ကပ်သည့် ထမင်းစားပွဲမျိုးသည် ရှိနိုင်တော့မည် မထင်ပါ။

ထမင်းစားပွဲပြီးသောအခါတွင် ကျွန်ုင်မ၏ အခန်းတွင်းသို့ ပြန်ဝင်းခဲ့ရင်း အတွေးနယ်ချွဲနေမိပါသည်။

အညွှန်ခန်းဆီမှ ပြောနေကြသော  
စကားသံများသည် တစ်ခါတစ်ရုံ  
ကျွန်မအော်နားတွင်းသို့ မထင်မရှား ဖိုး  
တိုးဝါးတား ဝင်ရောက်လာကြပါ  
သည်။ ထို့နောက် အနာက်ဘက်အ  
ခန်းဆီသို့ သွားကြသည့် ခြေသံများ  
ကြားရပြီးနောက် ရူးရူးဝါးဝါးအော်  
လိုက်သော အသံတစ်ခုကို ကြားရ  
သဖြင့် ဖျောက်လုပ်ပါသည်။

အသံလာရာဘက်သို့ နားစွင့်  
လိုက်သည့်တွင်...

“ညီမလေး...ညီမလေး သတိ  
ထားမှပေါ့...မမလှလေ...မမလှကို  
သိတယ်မဟုတ်လား” ဟူသော မ  
လှရှုနိုင်၏အသံကို ကြားရပြန်လေ  
သည်။

မလှရှုနိုင်၏စကားအခုံးတွင် ရယ်  
သံလိုလို ညည်းသံလိုလို အသံကြီး  
သည် ကြောက်မက်ဖွယ်ရာ ထွက်  
ပေါ်လာပြန်လေသည်။

“မလှ သွားကြပါစိုး”

“ဟုတ်တယ် မောင်ထွန်းဝေ...  
သတိမရတဲ့လူကို ကြည့်နေလို့ အ  
ကြောင်းမထူးဘူး”

ဦးထွန်းဝေနှင့် ဦးသိန်းတို့၏အသံ  
ပင် ဖြစ်ပါသည်။

ဂျောင်ကနဲ့ တံခါးပိတ်သံကို  
ကြားရပြီးနောက် ပြန်လာသော ခြေ  
သံများကို ကြားရလေတော့သည်။

“အဲဒါပဲ မမလှ အခြေအနေက  
တော့ ဒီလောက်အထိ ဖြစ်နေတာပဲ။  
ကျွန်တော်လည်း တတ် နိုင်သာ  
လောက်တော့ ဂရုစိုက်ထားတာပဲ”

“အေးကွယ်...မလှတို့ ကုသိုလ်  
ဆိုပါတယ်...မောင်သော်ရယ်”

“အို...ဒါကတော့ ဘဝက ဝှုံ  
ကြွေးလို့ မှတ်ရမှာပေါ့။ ဘုရား  
တောင်မှ သူ့ဝှုံကြွေးပါလာရင်  
မပြေးနိုင် မရောင်နိုင်ဘဲ ခံကြရသေး  
တာ။ ကျွဲ့ပို့လို့ ပုထုဇ္ဈားတွေမှာ  
ဘယ်ရှောင်လို့ လွတ်နိုင်ပါမလဲ ညီမ  
ရယ်”

ခြေသံများကား တဖြည်းဖြည်း  
ဝေး၍ ဝေး၍ သွားကြလေပြီ။

ထိုညာအဖို့ ကျွန်မမှာ အပိုပျော်  
သွားသည့်အချိန်အထိ အနောက်  
ဘက်ခန်းမှ အောင်သံကိုသာ ကြား  
ယောင်နေမိပါသည်။

မလူရှိနိတိ လူစုသည် အမိတ္ထင်  
၂ ညမျှသာ အပိုပြီး ပြန်သွားကြပါ  
သည်။ သူတို့တတွေရှိစဉ်အတွင်း  
ကျွန်မမှာ အပိုခန်းတွင်းမှ ထွက်လာ

သည်ဟူ၍ မရှိဘဲ အေးအေးလေး  
နှင့်သာ အချိန်ကုန်ခဲ့သည်သာ ဖြစ်သ  
ဖြင့် ရင်းရင်းနှီးနှီး မဖြစ်ခဲ့ပါ။ ဒေါ်  
သက်၏ ပြောချက်အရ မလူရှိနိနှင့်  
ဦးသိန်းမှာ မသောင်းမေ၏ အစ်ကို  
အစ်မများဖြစ်ကြား၊ ကိုထွန်းဝေ  
မှာ မလူရှိနိ၏ ယောက်သားဖြစ်  
ကြောင်း၊ ပျဉ်းမနားမြို့ပေါ်တွင် ချမ်း  
သာကြွယ်ဝသူများဖြစ်ကြောင်း သိရ  
ပါသည်။



## အခန်း-၆

ဘာနှစ်ရာအသည် ရှိုးမတောင်  
စွယ်အောက်တွင် ပျောက်ဂွယ်လှအ  
ချိန် ဖြစ်လေသည်။ တသုံးသုံးဖော့  
သော လေပြေအေးကြောင့် တသင်း  
သင်း မွေးနေသည့် စပယ်ပန်းနဲ့မှာ  
ဥယျာဉ်တစ်ခုလုံး ပုံးလျက်ရှိလေ  
သည်။ ကျွန်ုံမသည် တိမ်ရောင်စုံ  
တောက်နေသည့် အနောက်လောက  
ဓာတ်ခွင်ကို ငေးမျှော်ကြည့်ရင်း စ  
ပယ်ပန်းရုံးတေားရှိ ခုံရည်ပေါ်တွင် အ  
မှတ်မထင် ထိုင်နေပါသည်။

ညတိုင်း ညတိုင်း အရက်ကို မူး

အောင် သောက်တတ်သော သူငြေး  
ဦးသော်စင်...

အခန်းထဲတွင် လျှောင်ထားခြင်း  
ခံရသော စူးစူးဝါးဝါးအော်တတ်  
သည့် မသောင်းမေ...

ချုပ်ဖွဲ့ယ်ရာ ကလေးမလေး အေး  
အေး...သူတို့တတွေမှာ ကျွန်ုံမ၏  
အာရုံကို မှိုင်းမှုနှင့်ရှိဝေစေလေသည်။

ကျွန်ုံမသည် အဘယ်ကြောင့်  
သူတို့အကြောင်းကို မစဉ်းစားဘဲ မ  
အနိုင်သနည်းဟူသော ပြဿနာကို  
လည်း ကျွန်ုံမကိုယ် ကျွန်ုံမ ပြန်၍

မေးမိပါသည်။ စင်စစ်အားဖြင့် ကျွန်  
မမှာ ယခုအသက်အချေယ်တိုင်အောင်  
တစိမ်းတရာ့စံ ယောက်ဗျားများနှင့် စွဲ  
စွဲလန်းလန်း ခင်တွယ်ခဲ့ဖူးသည် မ  
ဟုတ်။ အသိမိတ်ဆွဲဖြစ်ရသည့်တိုင်  
စိတ်အာရုံထဲတွင် ကြောရှည် သတိရ  
၍ မနေ့ဘာ အမှတ်မထင် အနဲ့သည်  
သာ ဖြစ်လေသည်။ ယခုကဲ့သို့ ဦး  
သော်ဇော်တို့အိမ်သို့ ရောက်ခါမှ ဦး  
သော်ဇော်နှင့် အေးအေးတို့အကြောင်း  
ကို တစ်နေ့ မစဉ်းစားရ မနေ့နှင့်  
အောင် ဖြစ်ရသည်မှာ ကျွန်မကိုယ်  
ကျွန်မ အုံသြားမဆုံးဖွယ်ရာ ဖြစ်နေ  
ပါတော့သည်။

“ဆရာမ ဘယ်အချိန်က  
ရောက်နေသလ”

မမျှော်လင့် သော စကားသံ  
ကြောင့် နောက်သို့ လူညွှန်လိုက်သည်  
တွင် မတ်တတ်ရပ်ကာ ကျွန်မအား  
စိုက်ကြည့်နေသော ဦးသော်ဇော်ကို  
တွေ့ရလေသည်။

“ဟုတ်ကဲ့...ကျွန်မ တော်တော်

စောစောကလေးကပါပဲ”

“ဆရာမ ရန်ကုန်ကို ပြန်ချင်နေ  
ပလား”

“ဟင့်အင်း...ဒီလိုလဲ မဟုတ်  
ပါဘူး”

“သြော်...သြော်...”

ဦးသော်ဇော်သည် ပြောပြောဆိုဆို  
ပင် ခုရှည်၏ တစ်ဘက်စွန်းတွင်  
ထိုင်လိုက်ပါသည်။

“ဆရာမတော့ ကျူပ်တို့အိမ်  
ရောက်လာတာ အတော် စိတ်ဆင်းရဲ  
မှာပဲနော်”

ကြေားရလိုန့်မည်ဟု မထင်ခဲ့သည်  
ဦးသော်ဇော်စကားသံ ချိုချိုအေး  
ကြောင့် ကျွန်မသည် ရှတ်တရက်  
စကားမပြန်နိုင်ဘဲ ငေးနေမိပါသည်။

“ကလေးလည်း စာသင်ရာ  
ထိန်းရတာက တစ်ဘက်၊ နေ့ခုကွဲ  
ပေးမလား...သုဒ္ဓကွဲပေးမလား...  
တထင့်ထင့် ပူဇော်တဲ့ အရူးမတစ်  
ယောက်နဲ့ တော်တော်တော့ စိတ်

ညစ်မှုပဲ”

“ဘာ...အရူး...ဟုတ်လား”

“ဟုတ်တယ်လေ-မသောင်းမေ  
ဟာ ရူးနေတာပေါ့...သူအရူးထဲပြီး  
ဖျက်ဆီးတတ်လို့ သူကို အခုလို အ  
ခန်းထဲမှာ သော့ခတ်ထားရတာပေါ့။  
အိုလေ...အေးအေးဆေးဆေးထိုင်ပါ  
ဦး။ ဆရာမကိုတော့ ဖြစ်ကြောင်း  
ရပ်မှုကုန်စင်ပြောရတော့မှုပဲ”

ဦးသော်ဇော်သည် ခုရှည်ဘေးရှိ  
စပယ်ရုံထဲမှ ပန်းပွင့်ကလေးတ်ပွင့်  
ကို ယူကာ ပွတ်ချော် နေလေ၏။

“စင်စစ်တော့ ကျူပ် အခုလို  
အရက်သမား လူနှစ်း လူဆွေး စိပြု  
ခြင်းကင်းမဲ့တဲ့လူတစ်ယောက် ဖြစ်  
အောင် ဖန်တီးလိုက်တာဟာ ဆရာမ  
တစ်ခါကပြောဖူးတဲ့ သူတစ်ပါးရဲ့  
စိတ်ချိုးသာမှုကို တတ်နိုင်သမျှ ဖန်  
တီးပါ့မယ်ဆိုတဲ့ အယူစွဲကြောင့်ပေါ့။  
ပြောရှုံးမယ်။ ကျူပ်ငယ်ငယ်က  
မိန်းကလေးတစ်ယောက်ကို စွဲစွဲမြဲမြဲ

ချစ်ခဲ့တယ်။ ကျောင်းသားဘဝတုန်း  
ကပေါ့။ မိန်းကလေးဟာ ဆင်းရဲ့  
တယ်။ ဈေးထဲမှာ ကုန်စုံဆိုင်ဖွင့်ပြီး  
ရောင်းစားရတယ်။ ဘယ်လိုရောစက်  
လည်း မသိဘူး။ ဒီကောင်မလေးနဲ့  
ငါကို လူကြီးတွေက ဘယ်နည်းနဲ့မှ  
သဘောတူမှာ မဟုတ်ဘူးဆိုတာ သို့  
ရက်သားနဲ့ သူကို မချစ်ဘဲ မဖန်နိုင်  
ဘူး။ တစ်နေ့မမြင်ရ မဖန်နိုင်ဘူး။  
သူကလည်း ဒီလိုပဲ ချစ်ရှာတယ်။  
ကျူပ်အပေါ်မှာ အားလည်းကိုး  
တယ်။ ချစ်လည်း ချစ်ရှာတယ်။  
ကျောင်းက ထွက်တော့ ကျူပ်မိဘ<sup>၁</sup>  
တွေက ကျူပ်ကို အိမ်ထောင်ချွဲဖို့ စီ  
စဉ်တယ်။ ကျူပ်က ငြင်းတယ်။  
ကျူပ်မှာ ယူဖို့ ရည်မှန်းပြီးသား ရှိ  
တယ်လို့ဆိုတော့ သူတို့က သဘော  
မတူနိုင်ဘူးတဲ့။ သူတို့စကားကို နား  
ထောင်ရမယ်တဲ့။

ကျူပ်ဟာ အဲဒီအချိန်က အင်မ  
တုန် လိမ္မာတဲ့ သားလေးလို့ နာမည်  
ကောင်းရနေတဲ့အချိန်ပေါ့။ တစ်

ယောက်တည်းသား ဖြစ်ပြန်တော့ မိဘဆွဲမျိုးတွေ အကုန်လုံးက ဝိုင်းပြီး မ, နေတာပေါ့...ကျူပ်က မိဘတွေရဲ့ အစီအမံကို ဖျက်မယ်ဆိုလိုက်တော့ တဆွဲမျိုးလုံး စိတ်မကောင်း ဖြစ်ပြီး ကျူပ်ကို မမိုက်ဖို့ တောင်းပန်ရှာ တယ်။ ဖဝါးလက်နှစ်လုံး၊ ပခုံးလက်နှစ်တစ် အချယ်က အခုထိ လူတစ်လုံး သူတစ်လုံး ဖြစ်လာတဲ့ အချိန် အထိ စောင့်ရှောက် ကျွေးမွေးလာခဲ့တဲ့ မိဘတွေကိုလည်း စိတ်မချမ်းမသာ မဖြစ်စေချင်ဘူး...ကျူပ်အပေါ် မှာ အားကိုးအားထားနဲ့ သနားစရာ ချုပ်နေရှာသူကိုလည်း စိတ်ဆင်းရဲ အောင် မလုပ်ရက်ဘူး။ ဆွဲမျိုးတွေ ကိုလည်း စိတ်ချမ်းသာစေချင်တယ်။ နောက်ဆုံး ကျူပ်ဆုံးဖြတ်ချက်တစ်ခု ချုလိုက်တယ်။ ဆွဲမျိုးတွေစကားကို နားမထောင်ရင် ငါတို့နှစ်ယောက် သာ စိတ်ချမ်းသာရာရပြီး မိဘတွေ နဲ့တကွ တဆွဲမျိုးလုံး စိတ်မချမ်းမသာဖြစ်နေရှာတော့မယ်။ မိဘတွေ

စကား နားထောင်လိုက်ရင် သူနဲ့ငါ နှစ်ယောက်ပဲ စိတ်မချမ်းမသာဖြစ်ရ လိမ့်မယ်။ ဒီတော့ တို့နှစ်ယောက် အတွက်နဲ့ ဆွဲမျိုးတွေ စိတ်မချမ်းမသာ မဖြစ်ပါစေနဲ့တော့ဆိုပြီး မိဘတွေရဲ့ အလိုကို လိုက်ခဲ့မိတယ်”

ဦးသော်ဇော်အသံမှာ ပြောရင်း ပြောရင်း ခြောက်ကပ်လာသဖြင့် ဦးသော်ဇော်သည် စကားကို ရပ်လိုက်လေ၏။ အတန်ကြာ ဌိမ်သက်နေပြီး မှု...

“လောကမှာ ဘယ်အရာမဆို အရည်အတွက်များတိုင်း ခရီးရောက်တာ မဟုတ်ဘူး...အရည်အတွက်နည်းတိုင်းလည်း ပေါ့ပေါ့ကလေး မထင်ရဘူး။ ကျူပ်ဟာ အတွက်မှား ခဲ့တယ်။ လူနှစ်ယောက်နဲ့ ဆွဲမျိုးသားချင်းတွေဆိုတဲ့ အရည်အတွက်လောက်ကိုသာ ကြည့်ပြီး ကျူပ်ဆုံးဖြတ်ချက် ချဲခဲ့မိတယ်။ စင်စစ်တော့ ဆွဲမျိုးတစ်ခုလုံးရဲ့ မေတ္တာဓာတ်၊ အချိန်စိတ်ရဲ့ အလေးချိန်ဟာ ကျူပ်

တို့ နှစ်ယောက်ရဲ့ အချမ်း ယူဉ်လိုက် ရင် အများကြီး ကွာနေတာကို ကျပ် မဂ်လာဆောင်ပြီးမှ သိရတော့တယ်။ ကျပ်အပေါ်မှာ အသက်နဲ့ထပ်တူ ချစ်ကြည်ဖြူဖော့တဲ့ သူကလေး အ သည်းနှင့်းကို ခြော့ မန်င်းရက်ရက် နှင့်းရက်ရက် နှင့်းချေခြားပြီး ကျပ်ဟာ မိဘအစီအမံကို ခံလိုက်တဲ့နောက် တစ်နေ့မှာပဲ ဟိုကလေးမလေးဟာ ရေထဲခန်ချုတယ်ဆိုတဲ့ သတင်းကို ကြားရတော့တာပါပဲ”

ကြည်ကွဲစရာ စကားသံကြောင့် ကျွန်ုမသည် ဦးသော်ဇော်မျက်နှာ ကို လှမ်း၍ ကြည့်လိုက်မိပါသည်။ ဦးသော်ဇော်သည် လည်ဗြိကန်မြည် အောင် တံထွေးကို မျိုချလိုက်ပါ သည်။

“သူအဖို့မှာ အကောင်းဆုံးသော သွားရာလမ်းဟာ ဒါပုရှိတယ်။ ကျပ် ဟာ သူများ စိတ်မချမ်းသာအောင် မလုပ်ပါဘူးလို့ ရည်မှန်းထားပေမဲ့ ကျပ်ရဲ့ “သူများ” ဆိုတာဟာ

ကျပ်ရဲ့ ဆွဲမျိုးသာ ဖြစ်နေလို့ ကျပ် အသက်လောက် ချစ်နေရသူလေး ဆုံးခဲ့ရတယ်။ ကျပ်အချမ်းဟာ ဒီ လောက်ပြင်းထန်လိမ့်မယ်လို့ မတွေး မိခဲ့ဘူး။ ကျပ်အပေါ်မှာ စိတ်နားသွား ပါစေတော့ခုံပြီး လုပ်လိုက်တာဟာ ကျပ်မှာသာ ရင်နာစရာ အသည်းကွဲ စရာသာ ဖြစ်ရတော့တယ်။ အ နှင့်း... အနှင့်း...ဒင်းကလေးကို ပြန်စဉ်းစားလိုက်ရင် ကျပ်ပါရောပြီး သေပစ်လိုက်ချင်တာပါပဲ။

ပထမတွေ့န်းက ကိုယ့်ကိုယ်ကို အဆုံးသတ်လိုက်ဖို့ကိုတောင် စိတ် ကူးမိသေးတယ်။ နောက်တော့မှ ကျပ်အတွက် မှားလို့ဖြစ်ပေါ်လာတဲ့ ကိစ္စရဲ့ တန်ပြန်ရှိမှုကို ကျပ်သာ လျှင် ခံစားသင့်တယ်လို့ ယူဆပြီး သေတာထက် ဆိုးဝါးတဲ့ သောက ဗျာပါဒတွေကို ကျပ်ဟာ ရင်ကော့ ပြီး ခံခဲ့တယ်။ ကျပ် နည်းနည်းလေး မှ မချမှတ်တဲ့ မိန်းမကို ဖြို့မိမြို့ဖ လူ ကြီး လူကောင်းတွေရှေ့မှာ “လင်

ဝတ် ငါးပါး ညီညွတ်စွာနဲ့ ရာသက်  
ပန်ချယ်ကိုးပြီး ရိုးမြေကျသည်အထိ  
သစ္စာရှိစွာ ပေါင်းပါ့မယ်'လို့ ကျေ  
ညာပြီး ယူခဲ့တယ်...ယူခဲ့တယ်...  
ပေါင်းခဲ့တယ်...အရှင်လတ်လတ်နဲ့  
သေရတဲ့ဘဝကို ရောက်ခဲ့တယ်...

ကျုပ် အိမ်ထောင်ကျုပြီးတဲ့  
နောက်နှစ်မှာ ကျုပ်အဖေ ဆုံးသွား  
တယ်။ နောက် J နှစ်ကြာတော့  
အမေ ဆုံးသွားပြန်တယ်။ မမသက်  
က မိဘတွေကိုယ်စား လာပြီး  
စောင့်ရောက်ရှာတယ်။ အေးအေး  
လေး မွေးပြီးကတည်းက အ  
သောင်း မမာတော့ဘူး။ မီးယပ်ခေါ်  
မှာပေါ့။ မမာတာကို ကုရင်း ကုရင်း  
ပဲ သည်းခြေပျက်ပြီး ရူးတော့တာပါ  
ပဲ။ နောက် သေသေချာချာ စုစုမဲ့  
ကြည့်တော့ မသောင်းမေရဲ့အမေဟာ  
ရူးပြီးသေတယ်လို့ သိရတယ်။ မ  
သောင်းမေရဲ့အဖိုးဟာလည်း အရှုံး  
ရောကါနဲ့ပဲ သေဆုံးခဲ့သတဲ့။ မျိုးနဲ့  
ရီးနဲ့ ရူးလာတာဆိုတော့ သူလည်း

သားသမီးရပြီး သွေးပြောင်းချိန်မှာ  
ရူးတော့တာပေါ့။

လောကကြီးဟာ ကြားက်စရာ  
မကောင်းဘူးလား ဆရာမရယ်။  
ကျုပ်တို့တတွေဟာ ဒီလောက  
ကြားက်စရာကောင်းလှတဲ့ လူလော  
ကကြီးကို ရောက်လာရတဲ့အတွက်  
ဘယ်တစ်ချက်မှာ အားတာက်စရာ ရှိ  
သေးသလဲ။ တရားရှင်တွေကတော့  
ပြောကြပေမပေါ့။ လူဘဝကို ရမှ  
သာ ဘုရားရှင်ရဲ့ တရားတော်ကို  
နာယူ ကျင့်ကြုနိုင်တာမျို့ အမြတ်ရှိ  
တယ်လို့ ဆိုပေမယ့် ဒီတရားတော်  
တွေကို နားလည်လေလေ လောက  
ကြီးရဲ့ ဒုက္ခတရားတွေကို အထပ်  
ထပ် ထင်မြင်လာပြီး လောကကြီးမှာ  
အသက်ရှည်ရမှာကြောင့် ဘယ်  
လောက်များ လူဖြစ်ရှုံးလိုက်ပါသလဲ  
လို့။ တကယ့်ကို လောကကြီးနဲ့ အ  
ဆက်ဖြတ်ပြီး ရသေ့ရဟန်း လုပ်နိုင်  
ရင် တော်ပါရဲ့၊ ရသေ့ရဟန်းလည်း  
မလုပ်နိုင် လူလောကထဲမှာ နေရတာ

ကိုလည်း ဦးဇွဲ့နေမယ်၊ သောက များနေမပဲ့ဆိုရင် ဘယ်လောက်များ လူဖြစ်ရှုံးလိုက်ပါသလဲ။ ဒါကြောင့်မို့ ကျူပ်ဟာ ဒီလောကရဲ့ သဘာဝ ကျူပ်ဘဝရဲ့ ဖြစ်စဉ်တွေကို မသုံး သပ်စုံ၊ မသုံးသပ်ရတိုင်း ကျူပ်ရဲ့ အဆတ်ထဲကို အရက်တွေ လောင်း ထည့် ယစ်မှုးတွေပေါ်ခိုတဲ့ မော ဟတရားတွေနဲ့ ဖုံးပြီး လောကကြီးနဲ့ ရင်မဆိုင်ဘဲ ပုန်းပုန်းနေရတာပေါ့”

ဦးသော်ဇော်သည် စကားပြော၍ မောသွားဟန်ဖြင့် ဟင်းကနဲ့ သက် ပြင်းချလိုက်ပါသည်။

ထိုအချိန်တွင် နေဝန်းမှ ရိုးမ တောင်စွဲယ်အောက်တွင် ပျောက် ကွယ်ခဲ့ပြီဖြစ်သဖြင့် ပတ်ဝန်းကျင် လောကဓာတ်အစုံမှာ မှန်ရိုရို ဖြစ်၍ နေလေသည်။ ဦးသော်ဇော်သည် ပင် ပန်းစွမ်းနယ်စွာဖြင့် ပြီမှသက်ငေးမော နေချိန်တွင် ကျွန်မသည် ဦးသော်ဇော် အား ကြည့်ကာ ကရဣဏာစိတ်တွေ တလိပ်လိပ် တက်လာပါတော့

သည်။ ဦးသော်ဇော်၏ ကြကွဲဖွယ် ရာ အတ်လမ်းကား မစွမ်းရင်းရှိသူ ကျွန်မအား ကန်စွန်းခင် ပြီပါစေ တော့သည်။

“မသောင်းမေ ရူးစက ကျူပ်ဆ ရာတွေ ဆရာဝန်တွေနဲ့ ကုသေး တယ်။ ဒါပေမဲ့ ကျူပ်ရဲ့ အကုသိုလ် ကံက ကြီးလေတော့ ကုလို့ မရခဲ့ ဘူး။ မသောင်းမေ ရူးနေမယ့်အစား ကျူပ် ရူးလိုက်ရင် ကျူပ်အဖို့ ကောင်း မယ်။ အခုတော့ ကျူပ်ဟာ လောက ရဲ့ အကျမ်းမဝင်တဲ့ လူတစ်ယောက်၊ ဘူးကောင်တစ်ယောက်၊ လူကြမ်း တစ်ယောက်အနေနဲ့ လောကကို စခန်းသွားနေရတယ်။ တပါင်းလ နေရာ့ဇ်အောက်က ကွင်းခေါင် ခေါင်မှာ မီးလောင်ထားတဲ့ သစ်ပင် ဓားကြောက်လို့ စိပြုခြင်း ကင်းမဲ့ခဲ့တယ်။ ဒါပေမဲ့ ခက်တာက ရှိနေပြန်တယ်။ ကျူပ်ရဲ့အသည်းနှလုံးဟာ ကျူပ်ထင် နေသလို သံမဏီခဲ့ကြီး ကျောက်ခဲ ကြီး မဟုတ်သလို သံမဏီခဲကြီး

ကျောက်ခဲကြီး မဟုတ်သေးဘူး”

ကျွန်ုင်မသည် ဦးသော်ဇင်၏  
စကားသံကို ဆက်လက်၍ နားမ  
ထောင်ရတော့ပါ။ ဒီအတိုင်းသာ  
ဆက်၍ နားထောင်နေပါက ကျွန်ုင်မ  
ငါ့မိမည်ကို စိုးရှိမဲ့ရသဖြင့် ဦးသော်  
ဇင်အား စကားရှုပ်ရန် တောင်းပန်  
မည်ဟု စိတ်ကူးမိပါသည်။ သို့  
သော် ဦးသော်ဇင်သည် ဤသို့ပြော  
ရခြင်းအားဖြင့် အဆွဲးပင်လယ်ကြော  
တွင် နှစ်မောက်ကြည့်နဲ့နေလိမ့်မည်ဖြစ်  
ရာ သူ၏ ကြည့်နဲ့မှုကို ဖျက်ဆီးရန်  
လည်း မပံ့ခဲ့ပါ။ ထိုအခိုက်-

“ဒီမယ် ဆရာမ ”ဟူသော ခေါ်  
သံကြောင့် ခေါင်းကို မေ့၍ ကြည့်  
လိုက်မိပါသည်။

“ဆရာမ ကျူပ်ကို လက်မထပ်  
နိုင်ဘူးလား”

“အို...”

ချုစ်ချုစ်တောက်အောင် ပူဇော်  
သော စွဲရာသီ နေ့လည်ခင်းဝယ်

ပြင်းထန်စွာ မည်ဟီးပစ်ချလိုက်  
သည့် မိုးကြီးသံပင် ဖြစ်ခဲ့ပါသည်။  
မမျှော်လင့်ခဲ့သောစကားကြောင့်  
မည်သို့ စကားပြန်ရမည်ဟူ၍ပင်  
မသိရတော့ပါ။ ကျွန်ုင်မ၏ ပါးပြင်  
နှစ်သက်မှာလည်း တရှိနှိုန် ပူ၍လာ  
ပါသည်။

“ကျူပ် ရှည်ရှည်ဝေးဝေးကြီး မ  
ပြောချင်ဘူး။ ဒါပဲပြောချင်တယ်။  
ဆရာမ ရောက်စ ကျူပ်နဲ့ ဉာဏ်  
စောင်းကြီး တွေ့ခဲ့ကတည်းက ဆရာ  
မရဲ့ စိတ်ကို သတိထားမိခဲ့တယ်။  
ဒါပေမဲ့ ကျူပ်ရဲ့ အကျင့်ဆိုးအတိုင်း  
ဆရာမကို ရင်းရင်းနှီးနှီး မဆက်ဆဲ  
ခဲ့ဘူး။ အလုပ်ရှင်နဲ့ အလုပ်သမားလို  
ပဲ ဆက်ဆံခဲ့တယ်။ နောက်ပြီး ကျူပ်  
သမီးလေးကို ထိန်းသိမ်းစောင့်  
ရောက် ပညာသင်ပေးဖို့ ခေါ်ထားတဲ့  
သူကို ကျူပ်က ဒီလိုစိတ်မျိုး မွေးမိ  
တာဟာလည်း စောကားရာရောက်  
တယ်လို့ ကျူပ်က ယူဆမိတယ်။  
ဟို တစ်နေ့ ဆရာမရဲ့ နောက်

ကြောင်းရာဇဝင်ကို မေးရင်း...ဆရာ  
မရဲ့ စိတ်ထား အယူအဆကို သိခဲ့ရ  
တယ်။ ဒါပေမဲ့ ရင်းရင်းနှီးနှီး နေခဲ့  
ရင် ခင်တွယ်သမှုတွေ ပိုပြီး ဗျားလာ  
မှာကို စိုးရို့မဲလို့ ခပ်ကင်းကင်းနေခဲ့  
တယ်။ ဖာသိဖာသာ နေခဲ့တယ်။  
ဒါပေမဲ့ ဆရာမနဲ့ ကွေကွင်းပြီး နေ  
ကြည့်တိုင်း ဆရာမကို သတိရနေ  
တယ်။ ကျိုးရဲ့ အချိစီးလေး သေ  
သွားပြီးတဲ့နောက်မှာ တစ်ခါမှု မပေါ်  
ခဲ့ဖူးတဲ့ အချိစီးတွေ ပေါ်လာခဲ့တယ်။  
ကျိုးရဲ့ လက်ထပ်မယ် မဟုတ်  
လား...ဆရာမ။ ဟင်...လက်ထပ်  
မယ် မဟုတ်လား”

ဦးသော်မောင်သည် ပြောပြောဆိုဆို  
ကျွန်းမာ်၊ လက်တစ်ဘက်ကို ခွဲယူ  
ဆပ်ကိုင်လိုက်သဖြင့် ကျွန်းမသည်  
ရင်ထဲတွင် ထိတ်ကနဲ့ ဖြစ်ကာ တစ်  
ကိုယ်လုံး တုန်လှုပ်သွားမိပါသည်။

အဖြေားရန်ကို မဆိုထားဘို့။  
စကားပြောရန်အတွက် အသံထွက်  
လာအောင်ကိုပင် မတတ်နိုင်တော့

ပါ။ ပူဇေားသော မျက်ရည်များမှာ  
ကျွန်းမာ်၊ မျက်လုံးအိမ်တွင်းမှ တ  
လိမ့် လိမ့် ကျေဆင်းလာပါတော့  
သည်။ တစ်သက်နှင့် တစ်ကိုယ်တွင်  
ယောက်ဗျားတစ်ယောက်ထံမှ ပထမ  
ဆုံးအကြိမ် ချစ်ခွင့်တောင်းစကားကို  
ကြားရခြင်းဖြစ်သဖြင့် ကိုယ်ခန္ဓာ  
တစ်ခုလုံးမှာ နတ်ကျေသလို တဆတ်  
ဆတ် တုန်လာပါတော့သည်။

“ဘယ်လိုလဲ ဆရာမရယ်...  
လက်ထပ်မယ် မဟုတ်လား”

“ကျွန်း...ကျွန်း...ကျွန်းမ စဉ်း  
စားပါရစော်း ရှင့်...ရှင့်...”

အနိုင်နိုင် ကြိုးစား၍ ပြောရသာ  
ဖြင့် စကားလုံးတို့မှာ အထစ်ထစ်  
အငော့ငော့ ရှိနေပါသည်။

“ဘာ...စဉ်းစားမယ် ဟုတ်  
လား...စဉ်းစားလေ...ဟုတ်ပါတယ်။  
စဉ်းစားပေါ့...ကျွုပ်ကိုတော့ စိတ်  
မဆိုးဘူးနော်...စဉ်းစားပါ...စဉ်း  
စားမှုဖြစ်မယ့်ကိစ္စပဲ။ ကဲ...မောင်

လာပြီ ဆရာမ။ အိမ်ပေါ်တက်တော့  
လေ...”

ဦးသော်ဇင်သည် စကားအခုံး  
တွင် အိမ်ဘက်သို့ ထွက်ခွာခဲ့လေရာ  
ကျွန်မလည်း သူ့အောက်မှ လိုက်၍  
လာမိပါသည်။

ထို့နေ့တွင် အိပ်ရှာသို့ စေ  
စေ ဝင်ခဲ့သော်လည်း တော်တော်  
နှင့် အိပ်မပျော်စိုင်ခဲ့ပါ။ ယနှုအထိ

သတိထား၍ မစဉ်းစားခဲ့သည့် အိမ်  
ထောင်ရေးကို တွေးရပြန်ပါသည်။  
ကျွန်မ၏အနာဂတ်ကား မည်သို့ ဖုန်း  
လိမ့်မည်နည်း။ ပြန်လည်တွေးလိုက်  
တိုင်း ကြောက်မက်ဖွယ်ရာ စီတ်နှု  
လုံး ချောက်ချားရသည့် အတိတက  
လေးများကို စဉ်းစားပိုပါက အနာ  
ဂတ်အရေးမှာ မတွေးရဲအောင်ပင် ရှိ  
တော့သည်။



## အခန်း-၇

“ဘယ်လိုလဲ ဆရာမရယ်။  
ကျေပိုကို လက်ထပ်မယ် မဟုတ်  
လား။”

ဝမ်းနည်းသံနှောနေသော ဦး  
သော်ဇော်၏ စကားသံမှာ စဉ်းစား  
လိုက်တိုင်း ကြားယောင်နေပါသည်။

အခြားသူများကဲ့သို့ ချစ်ခွင့်ပန်  
နေခြင်း မဟုတ်။ အိမ်ထောင်ဖက်  
အဖြစ် တောင်းခံနေခြင်းဖြစ်ရာ ကျွန်ုင်း  
မမှာ လွန်စွာအဖြစ်ရခက်နေပေပြီ။  
သစ်သီးတစ်လုံးဖြစ်ရန်အရေးတွင်  
အဖူးမှ အပွင့်၊ အပွင့်မှ အသီး၊ အ

ဆင့်ဆင့် ဖြစ်ပေါ်ရသည်သာဖြစ်၏။  
ထိုအတူပင် လူတစ်ယောက်၏ ဘဝ  
တွင်လည်း လူပို့-အပို့ဘဝမှ သမီး  
ရည်းစား၊ သမီးရည်းစားမှ အိမ်  
ထောင်သည်ဟူ၍ တစ်ဆင့်ပြီးမှ  
တစ်ဆင့် တက်ကြသည်သာ ဖြစ်  
လေသည်။ ကျွန်ုင်မဘဝကား အပွင့်  
မပွင့်ဘဲ အသီး သီးသည်။ မြေက်ပင်၊  
လျှောင်ပင်တို့ကဲ့သို့ ဖြစ်ရချေတော့  
မည်လော... ”

“ချစ်ပါရစေလားကွယ်...ချစ်  
ခွင့်ပြုပါတော့နော်...”ဟူ၍ မဆိုရှာ

ဘ ““လက်ထပ်ပါရစေ””ဟု ဆိုလာသည်မှာ ချစ်ခွင့်ပန်စကားကိုမျှမကြားခဲ့ဖူးသည် ကျွန်မအဖို့တွင် ရင်ဖိုစရာသာ ဖြစ်ခဲ့ပါသည်။ စင်စစ်အားဖြင့် “ချစ်ပါရစေလား” ဟူသော စကားနိဒါန်းသည် “လက်ထပ်ကြပါရို့နော်...” ဟူသော စကားအထိ ပို့ဆောင်ကြသည်သာ ဖြစ်လေသည်။ တစ်ခါတစ်ရုံတွင် “ချစ်ပါရစေလား...” ဟူသော စကားမှာ “လက်ထပ်ပါရစေလား” ဟူသောစကားအထိ မရောက်ကြဘဲ လမ်းတစ်ဝက်တွင်ပင်လက်စတုံးသူများလည်း ရှိကြော်။

လက်ထပ်လို၍ ချစ်ခွင့်ပန်ကြခြင်းလော... ချစ်ခွင့်ပန်မိသဖြင့် လက်ထပ်ရခြင်းပေလော...။ မည်သို့ပင်ဖြစ်စေ ကျွန်မတို့၏ ဦးသော်ငောက်ကား လက်ထပ်ရန် တောင်းပန်နေချေပြီ။ သာယာသော အိမ်ထောင်တစ်ခု ဖြစ်နိုင်ရေးတွင် အချစ်မပါဘဲ မပြီးသည်ကို ဦးသော်ငောက်သည်

ကိုယ်တွေ့ခံစားခဲ့ရသဖြင့် မသိဟု မဆိုနိုင်။ သို့စဉ်လျက် ကျွန်မကို ချစ်ခွင့်မတောင်းဘဲ အဘယ့်ကြောင့် လက်ထပ်ရန်ကိုသာ တောင်းပန်လေသနည်းဟူ၍လည်း အနုလုံး၊ ပဋိလုံး အဖို့ဖုံး အပြားပြား စဉ်းစားမိပြန်ပါသည်။

နောက်ဆုံးတွင် ဦးသော်ငောင်ကဲသို့ လောက၏ ဒဏ်ချက်အပြန်ပြန် အလုန်လှန် လိုမ့်ခံနေရသူတစ်ဦးသည် ဤစကားမျိုးသာလျင် ပြောရမည်ဟု သဘောပေါက်မိပါသည်။ ဦးသော်ငောက်ကား ပန်းရုံရိပ်တွင် ရွင်ပျော်လရောင်ရိပ် ပို့ချသည့် လူပျိုးပေါက်ကလေး မဟုတ်တော့ပါပြီ။ ရည်းစားသည် ပျော့အောင် ချော့၍ မြောက်အောင် မြောက်ကာ စိတ်ကောက်လျင် ယုယာ၊ သဘောမကျုပံ့ပေါ်လျင် ဖြေရှင်း၍ပြု၊ ရည်းစားသည်၏မျက်နှာကို စိမ်းစိမ်းကြည့်၊ ချိန်း၍လည်း ကြည့်၊ မြောင်လည်း တွေ့ကြသည့် သမီးရည်းစားတို့ စ

လေ့ထုံးဖြင့် အခိုန်ဖြန်းရန်အခါလည်း  
မဟုတ်တော့ပြီ။ လောက၏ ရိုက်  
ပုံတဲ့ချက်တို့ကြောင့် ဟက်တက်ကွဲ  
ကာ မဖြင့်ရသည့် သွေးရဲရဲ သံရဲရဲ  
ဖြင့် ဆုံးစမဖြင့်သော လောကဲ့အ  
တွင်းဝယ် ချာချာလည်နေရသူတို့  
ဘာဝ စိတ်ကူးယဉ်မှုတွေကို ဖယ်  
လှည့်ကာ တကယ့်လောကဝယ်  
တကယ်ဖြစ်နေကြသည့် အဖြစ်များ  
နှင့်သာ စခန်းသွားလုံပေလိမ့်မည်။

ကျွန်ုမအဖို့တွင်လည်း ပွင့်လင်း  
စွာ ဝန်ခံရမည်ဆိုပါက ဦးသော်၏  
အား မြင်စကပင် ထူးခြားသော သူ  
တစ်ယောက်ဟူ၍ သတိထားမဲ့ပါ  
သည်။ ထိုမှ ဦးသော်၏ အောင်  
ထိုင်ပုံ ပြောမှုပုံများကို မြင်ရသည့်အ  
ချိန်တွင်လည်း ဦးသော်၏အား စိတ်  
ဝင်စားဖွယ်ရာ လူတစ်ယောက်ဟူ၍  
အသိအမှတ်ပြုမိပါသည်။ တောက်ပ  
ပြောင်လက်ခြင်း ကင်းဝေးကာ ဆွေး  
မြှော်လောင်းနှင့်အဲခြုံဖြစ်သော ကြော့  
ဖွယ်ရာတို့သာလျှင် အစဉ်အရိပ်ထင်

နေဟန်ရှိသည့် မျက်လုံးများကို မြင်ရ  
သည့်အခါ ကျွန်ုမမှာ ဘာဟူ၍ အ  
မည်မတပ်ပြနိုင်သည့် လူပ်ရှားမှုကို  
ခံစားပါပါသည်။ ထိုမှ ဦးသော်၏အား  
အဖြစ်စုံကို ကြေားရသည့်အခါတွင်  
ကား သနားခြင်းကရဏာတို့ဖြင့် ၈၀  
ဖြားပွဲးစီး၍ လာခဲ့ပါသည်။

ကျွန်ုမ၏ဘာဝကို ကျွန်ုမစိတ်တွင်  
အဖြစ်ဆိုးလေခြင်းဟုပင် ထင်ခဲ့၏။  
သို့သော် ဦးသော်၏အဖြစ်ကို  
ကြေားရသည်တွင်မှ ကျွန်ုမ၏အဖြစ်  
မှာ မပြောပလောက်သေးဟု တွေးမိ  
ခဲ့ပါသည်။ မိမိအပေါ်တွင် မျှော်လင့်  
အားထားခြင်းကြီးစွာဖြင့် အသနားခံ  
နေရှာသည့် ဒုက္ခသည်တစ်ဦးအား  
ရောင်ရှားပယ်ခွာခြင်းလှာ မစွမ်းတော့  
ပါပြီ။

မီးလောင်ထားသည့် သစ်ပင်  
ခြောက်ပမာ ခြောက်သွေ့လှသည့်  
သူ့ဘာဝအား ချစ်မေတ္တာရေယာဉ်ဖြင့်  
ချွင်ပျော်မဲ့လန်းစေတော့မည်။ အ  
တိတ်၏ အရိပ်အငွေ့များကြောင့်

ညိုးနွမ်းမေးခိုန်လှသော သူ့ဘဝအား  
ချစ်ခြင်းမေတ္တာအရောင်ဖြင့် ဝင်း  
ပြောင်စေတော့မည်။

ထိုဇွဲသေနောင်း မြိုတွင်းသို့ ဆင်း  
ခဲ့ရာတွင် ပန်းရုံသေးတွင် ထိုင်နေ  
သော ဦးသော်ဇော်ကို တွေ့ရပါ  
သည်။

“ဘယ့်နှယ်လ ဆရာမ...စဉ်း  
စားခဲ့ပါပြီလား”

မျှော်လင့်ခဲ့သည့် မေးခွန်းပင်  
ဖြစ်ပါသည်။

ကျွန်းမတော်အဖြေစကားကို စာဖတ်  
သူတို့အား ပြန်ကြား၍ မလှစ်လို  
တော့ပါ။ ကျွန်းမတော်အဖြေစကား  
ထွက်ပေါ်ပြီးသည့်နောက် မကြာမိ  
အချိန်အတွင်းမှာပင် ကျွန်းမတော် ခန္ဓာ  
ကိုယ်မှာ ဦးသော်ဇော် လက်မောင်း  
များဖြင့် သိမ်းကြုံးစစ်ပတ်ခြင်း ခံနေ  
ရသည်ကို သတိထားမိပါသည်။

“ဆရာမ...ဆရာမ...ကျုပ်  
ဝမ်းသာလိုက်တာ”

ထိုစကားသံမှတ်စိပါး ကျွန်းသော  
စကားများကိုကား ကျွန်းမ မမှတ်စိ  
တော့ပါ။ ဦးသော်ဇော်ကား အတန်း  
ကြာမျှ တတ္တတ်တွတ် ပြောနေရာဌ  
သော်လည်း ကျွန်းမနားတွင်းဝယ်  
ရှင်းလင်းပြတ်သားခြင်း မရှိခဲ့ပါ။ ထို့  
စကားသံတို့ကား ချစ်မေတ္တာရေတို့  
ဖြင့် စိပြုလျက်ရှိသည့် အသည်းနှု  
လုံးဆီမှ ဂယက်ရှိက်လာကြသည်ကို  
ကား ကောင်းစွာ သဘောပေါက်စိုး  
ပါသည်။

တစ်သက်တွင် မကြံဖူးသည့် ဒါ  
တိဟုန်တို့ကြောင့် တစ်ကိုယ်လုံးမှာ  
ရှင်လန်းလတ်ဆတ်၍ နေခဲ့ပါသည်။  
ထိုဇွဲက် “မြဲ” ထံသို့ စာတစ်စွဲငါး  
ရေးမိပါသည်။

ကြည်နဲ့ဖွယ် ကတိစကားဖြင့်  
တစ်ဘက်သား၏ စိတ်ချမ်းသာမှာကို  
ဖန်တည်းခဲ့ရသဖြင့် စိတ်ချမ်းသာမှာ၏  
ရောင်ပြန်ဟပ်ခြင်းကို ခံရသည့် ကျွန်း  
မမှာ လွန်စွာ စိတ်ချမ်းမြှော့ခဲ့ပါ  
သည်။ နောက်တစ်နေ့ နံနက်ခေါ်း

အိပ်ရာမှထစတွင် အချစ်ကို ဖဲ့နဲ့  
သည့် သီချင်း အစအနကလေးများ  
ကိုပင် ဆိုနေမီခဲ့ပါသည်။ ဖျတ်  
လတ်ပေါ်ပါးစွာ အိပ်ရာမှ ထ၍ ရေ  
မီးချိုးကာ ကိုယ့်ကိုယ်ကိုလည်း လူ  
သည်ထက်လှအောင် ပြုပြင်နေမီပါ  
သည်။

ပြုပြင်ရပေမည်။ ကျွန်ုမမှာ ယ  
ခင်ကကဲ့သို့ လွတ်လပ်ဘူး မဟုတ်  
တော့ပြီ။ တစ်စုံတစ်ယောက်သော  
သူ၏ မြင်ခြင်းငှာ မစွမ်းနိုင်လင့်က  
စား သန်မာတင်းကြပ်လှသည့်  
နောင်ကြီးအထပ်ထပ်ဖြင့် ရှစ်ပတ်  
ခြင်းခံနေပြီ။ လုပတင့်တယ်လှ  
သော မိမိ၏ ရူပါရုံဖြင့် ချစ်သူ၏  
အာရုံအား ကြည်လင်ချင်ပျစေရ  
တော့မည်။

ညနေသက်တွင် လမ်းလျောက်  
တွက်ရန် ဦးသော်ဇော်က ပြောလာသော  
ဖြင့် နှစ်ယောက်သား မန္တလေးလမ်း  
မကြီးပေါ်တွင် လျောက်ခဲ့ပါသည်။  
ကျွန်ုမ၏မျက်စိတွင် ဦးသော်ဇော်မှာ

လွန်စွာ ကြည်လင်ချင်လန်းနေသည်  
ကို တွေ့ရပါသည်။ သူ၏မျက်လုံး  
များမှာလည်း အချစ်ရည်တိုဖြင့် ချွမ်း  
စိနေသည်ဟု ထင်မိပါသည်။

လမ်းတစ်လျောက်လုံး ဦးသော်  
ဇော်က သုံးလေးရက်အတွင်း လက်  
ထပ်လိုကြောင်း ပြောပြပါသည်။  
ကျွန်ုမကလည်း သဘောတူကြောင်း  
ပြောခဲ့ပါသည်။

“ဒါထက်...ဒေါ်သက် သီပြီး  
ပလား...ဦးသော်ဇော်”

“မသိသေးဘူး...ညကျမှ ပြော  
ရမယ်”

“ဒေါ်သက်ကတော့ ဘယ်လိုမှ  
နှောင့်ယုက်စရာ မရှိပါဘူးနော်”

“မရှိပါဘူး...”

“ဒါဖြင့် အေးအေးကိုရော တိုင်  
ပင်ပြီးပလား...”

“ဟုတ်ပါရဲ့...သူကို မတိုင်ပင်  
လို့ မဖြစ်ဘူး။ သူ သဘောမတူရင်  
ခက်မယ်”

တပုက်ပုက် တောက်လောင်  
လျက်ရှိသည့် ရေပူအိုင်ထဲမှလည်း  
နှစ်ယ်စိမ်းလန်းသော ပန်းပွင့် ပွင့်နိုင်  
သကဲ့သို့ ဦးသော်ဇော်ကဲသို့ လူနှစ်း  
လူဆွေး တစ်ယောက်ထဲမှလည်း  
ဤသို့သော ဟာသမျိုးကို ကြားရ  
တတ်ပါသည်။

ထိအခိုန်က တစ်ယောက်မျက်  
နှာ တစ်ယောက်ကြည့်မိရာတွင် အ  
ပြီးချင်း ဆုန်ကြပါသည်။ ထိအပြီး  
တို့သည်ပင်လျင် ဘဝခရီးတစ်  
လျောက်လုံး ပင်ပန်းခဲ့သမျှကို မေ  
လျောစေနိုင်သည် မဟုတ်ပါလော။

သို့ သော်... ထိ အပြီးကား  
နောက်ဆုံး ပြီးကြခြင်းဖြစ်ချေတော့  
သည်တကား။

အကြောင်းမှ...

ထို့ပေါက ကျွန်ုင်မသည် အေးအေး  
လေးကို စာပြပေးပြီးနောက် စာ  
ကြည့်ခန်းဘက်သို့အလာတွင် ဦး  
သော်ဇော်ခုခန်းဘက်ဆီမှ ကျယ်

ကျယ်ကြားရသဖြင့် အသာအယာ  
သွား၍ နားထောင်မိပါသည်။

“မဟုတ်ဘူး မောင်သော်...  
မမဘက်က သဘောမတူလို့ ပြော  
တာ မဟုတ်ဘူး...အဖြစ်ကို ပြောပြ  
တာ။ မင်းတို့ယူလို့ မဖြစ်နိုင်တာကို  
ပြောပြတာ”

“ဘာလို့ မဖြစ်နိုင်ရတာလဲ။ မိ  
သောင်းကို ကျွန်ုင်တော်တို့ ပြုစရုတ်  
ပြီးတာပဲ မဟုတ်လား။ ကျွန်ုင်တော်  
က ပစ်ထားမှာမှ မဟုတ်ဘဲ”

“ပစ်မထားပေမဲ့ ဒီလိုရှိတယ်။  
ကဲပါလေ...ခုမှုတော့ မထူးတော့ပါ  
ဘူး။ ရှင်းပြပါတော့မယ်။ စိတ်အေး  
အေးထားပြီး နားထောင်။ မင်းဖေဖေ  
နဲ့ အသောင်းတို့အဖေနဲ့က ငယ်ငယ်  
ကတည်းက ကျောင်းနေသက်။  
နောက် ကြီးလာတော့လည်း စီးပွား  
ရှားဘက်တွေ။ စီးပွားတက်ချိန်တုန်း  
က တပြုင်တည်း တက်ခဲ့ကြပေမယ့်  
မင်းဖေဖေက အလောင်းအစားဖက်  
လို့ စီးပွားပျက်ခဲ့တယ်။ ဒါကို အ

သောင်းတို့အဖောက အစစ အရာရာ  
ဖြည့်စွမ်းခဲ့တယ်။ ထောက်ပဲခဲ့တယ်။  
မင်းကို ကျောင်းထားတာတို့ ဘာတို့  
ဟာ အသောင်းအဖော် အထောက်  
အပံ့တွေချည်းပဲ။ ဒါကြောင့် မင်းကို  
အသောင်းနဲ့ယူဖို့ အတင်းတိုက်တွန်း  
ခဲ့ကြတေပါ။ အသောင်းကို မင်း  
နည်းနည်းလေးမှ မလိုချင်မှန်း တို့သိ  
တယ်။ အသောင်း အဖော်တွေ အမေ  
တွေတောင် သိကုန်တယ်။ ဒါပေမဲ့  
တို့က အတင်းပေးစားလို့ မင်းယူခဲ့  
တော့ ဘာမှ မပြောဘဲ ဇြမ်နေ့ခဲ့  
တယ်။ ဒါတောင်မှ သူ သေခါနီး  
မှာ ဝတ်လုံတွေ ဘာတွေနဲ့ သူ့သမီး  
အကြီးကို အကြောင်းစုံ စာရေးပြီး  
အပ်ခဲ့တယ်။ တကယ်လို့ မောင်  
သော်ဝင်ဟာ သူ့သမီးအပေါ်မှာ  
ဖောက်ပြန်ပြီး အိမ်ထောင်သစ်ထူး  
ထောင်ခဲ့ရင် သူလက်ဖွဲ့ထားတဲ့  
လယ်တွေမြေတွေနဲ့တကွ အိမ်ပါ  
ပြန်သိမ်းရမယ်တဲ့...”

“ဘာ..အိမ် - အိမ် ...ဟု တ်

လား...ဒီအိမ်ဟာ ကျွန်တော်တို့အိမ်  
မဟုတ်ဘူးလား”

“မဟုတ်ဘူး။ မင်းဖေဖေက အ  
သောင်းတို့ဖေဖေဆီမှာ အပေါင်ထား  
ခဲ့သတဲ့။ အပေါင်စာချုပ်တောင် ရှိ  
သေးတယ်”

“အင်း...ဆက်ပါဉီး”

“အဲဒီလို အစီအစဉ်က ရှိနေ  
တော့ မင်းခုလို အိမ်ထောင်သစ်ပြု  
လိုက်ရင် တို့တွေ အခြေပျက် အ  
နေပျက် ဖြစ်ရတော့မှာပေါ့။ ဟိုနောက်  
မလှရှိနိုင်လာတို့က မမကို ကြိတ်ဖြီး  
မေးသွားတယ်။ ဟို...ဆရာမက  
မောင်သော်ဝင်နဲ့ ကင်းရဲ့လားတဲ့။  
ရီးတီးယားတားလုပ်ဖို့တော့ မကြိကြ  
ပါနဲ့တဲ့။ သူ့အကြောင်းကို သိတယ်  
မဟုတ်လားတဲ့...”

“ဘာ...သူက ဒီလိုပဲ ပြောသော  
လား။ လောကမှာ လူမသေ ငွေမ  
ရှားပါ မမသက်ရယ်...။ ဒါဖြင့်  
သူတို့အခြေအနေတွေပေါ် တင်ထား  
ပြီး ဘဝတို့အောင် ညှင်းထားကြတာ

ပေါ့လေ...ကျွန်တော် ယူမယ်...  
ယူမယ်...အိမ်နဲ့ယာနဲ့ မနေရလို့  
လမ်းဘေးမှာ နေရနေရ ကျွန်တော်  
ယူမယ်”

“စဉ်းစားလေ...မောင်သော်၏။  
မင်းမှာ သမီးလေးနဲ့ မဟုတ်လား...  
စဉ်းစားလေ...”

ကျွန်မကား ဆက်လက်၍ နားမ  
ထောင်ဗုံးတော့ပါ။

အခန်းဆီသို့ မရောက်ရောက်  
အောင်သွားကာ ချုံးပွဲချုံ၍ ငိုပိပါ  
သည်။

ဘဝကံအကျိုးပေးကား ဤအောင်  
ချာလှပေသည်တကား...

ဒုက္ခတွင်းမှ လူတစ်ယောက်အား  
ခွဲထုတ်ရန် ကြံစည်ချက်ကား မဟာ  
ဒုက္ခတွင်းသို့ အတင်းပို့ဆောင်သည်  
နှင့် တူနေချေပြီ...

“မိထား...နှင်ဟာ...စန္ဒပြုဟု  
ဟဲ သိရဲ့လား”

ထောက်စဉ်က ကြားခဲ့ရသည့် ဒေါ်

စိုးခင်၏ စကားသံကိုသာလျှင် ထပ်  
ခါထပ်ခါ ကြားယောင်နေမိပါသည်။

ကျွန်မ၏ သွားရာလမ်းကား ဤ  
အိမ်မှ အမြန်ထွက်ခွာခြင်းသာလျှင်  
ဖြစ်တော့သည်။ ဤအိမ်တွင် ဆက်  
လက်၍ နေပါက ကျားနာကဲ့သို့  
လောက၏ ဒက်ရာအထွေထွေ  
ကြောင့် မသေရုံခံနေရသူ ဦးသော်  
ငိုက ကျားနာခဲ့ ခဲကာ စိတ်အဲ့  
အတိုင်း ပြချေတော့မည်။ ထိုသို့  
ပြုလာပါက ဦးသော်ဇော်နှင့် ကျွန်မ  
သာလျှင် အိမ်မဲ့ယာမဲ့ ကြံ့ရချေက  
မထောင်းသာလှု။ ဒေါ်သက်နဲ့ အေး  
အေးလေးတို့ ရှိသေးသည်။ ဦးသော်  
ဇော်ကို သနားလှသော်လည်း မ  
တတ်နိုင်တော့ပြီ...”

ကံကြမ္ဗာကား ဤသို့သာ နေကြ  
ရန် ဖန်တီးခဲ့ပေပြီ။ အဘယ်သူသည်  
ကံကြမ္ဗာ၏ ဖန်တီးရာကို ငြင်းပယ်  
ရုံးကန်ခြင်းငှာ စွမ်းနိုင်ကြပါသ  
နည်း။

ကျွန်မအဖို့ကား မထူးတော့ပြီ။  
အိမ်ခြေမဲ့ ဆွဲမျိုးမဲ့ အထိုးကျွန်ဘဝ  
နှင့်သာ သင့်လျော်သည့် အခြေတွင်  
ရောက်နေသူ တစ်ဦးကြောင့် ဖြူပေါ်  
နေသူ ဂုဏ်ကြီးရှင်ဂိဏ်းတွင် ဝင်ကာ  
အိမ်ယာခြီးမြဲ အထွေထွေ အသွယ်  
သွယ်တိဖြင့် တင့်တယ် ထယ်ပါနေ  
သူ တစ်စု အနေပျက် အခြေပျက်  
ဖြစ်ရမည် ဆိုသည်မှာ ကြား၍မျှ  
မလျော်လှပေ။

တစ်နှေးလုံး ချင်ပြီးကြည်နဲးခဲ့ရသာ  
မျှ တစ်ညှေးလုံး ငိုပွဲဆင်၍ အဆုံးတွင်  
အရှင်မတက်မိပင် အိမ်မှ ထွက်ခွာ  
ကာ ရန်ကုန်သွား ဘတ်စ်ကားနှင့်  
တွေ့သည့်အခိုင်အထိ ကုန်းကြောင်း  
လျောက်၍ ပြန်ခဲ့ရပါတော့သည်။

မျှော်လင့်ချက် လိုင်းလုံးများကို  
တြုံ့မြှုံ့မြှုံ့ စီးလာခဲ့သော်လည်း ထို  
လိုင်းလုံးများမှာ ယခုအခါတွင် စီး  
တောက်မီးလျှံများအဖြစ်သို့ ပြောင်း  
လဲခဲ့ပေပြီး။

ရန်ကုန်ဖြူသို့ ရောက်လျှင်ရောက်

ချင်း မြတ်သို့ သွားကာ အကြောင်းရုံး  
ပြောပြ၍ အားရပါးရ ငိမ်ပြန်ပါ  
သည်။

“ကံတရာပေါ့ထားရယ်။ မြတို့  
ဘုရားကတော့ လူသတ္တဝါတို့ရဲ့ ဖြစ်  
ကြသမျှ ပျက်ကြသမျှတွေဟာ အ  
တိတ်ကံ့ရဲ့ အရိပ်တွေပဲလို့ ဟောခဲ့  
တာပေါ့။ လွန်လေခဲ့တဲ့ အတိတ်ဘဝ  
က အကျိုးပေးဆိုတော့ ဘယ်လို့  
ပြင်ချင်လို့မှ မရနိုင်ဘူး။ ကြိုတင်ပြင်  
ထားဖို့ရာလဲ မစွမ်းနိုင်ဘူး။ တချို့  
တော့လဲ ကံပစ်ချုရာကို မခံဘူးဟဲ  
ဆိုပြီး ကြိုးစားပမ်းစားနဲ့ ကိုယ့်ကံ  
ကြမ္မာကို ကိုယ်ဖန်တီးကြတဲ့သူတွေ  
လည်း ရှိသေပေါ့...ဒီလှတွေဟာရော  
တိတိကျကျ အောင်မြင်မှုရှိပါသဲ  
လားလို့ မေးလာရင်တော့ သူတို့ရဲ့  
အောင်မြင်မှု သရဖူတွေဟာ တာ  
ကယ် စိတ်နှုလုံးနှစ်လို့ဖွယ်ရာ  
ကောင်းလှတဲ့ သရဖူတွေ မဟုတ်ဘဲ  
တစ်ဘက်မှာ အနာခံအနာစ်ခံ အရှုံး  
ပေးပြီး ဆောင်းထားရတဲ့ သရဖူတွေ

ပဲ။ အဆုံးကျတော့ ထားရယ်...  
ဘယ်လိုဘဝကိုပဲ ရောက်ရောက်  
ဘယ်လောက်ပဲ စိတ်မချမ်းမြှောစရာ  
တွေနဲ့ ကြံးရကြံးရ ဖြစ်ရာဘဝထဲက  
အကောင်းဆုံးကို ရှာနိုင်သမျှရှာပြီး  
စိတ်ချမ်းသာအောင် နေသွားရင် လူ  
ဖြစ်ကျိုး နပ်တာပေါ့ကွယ်။ ကံကြမှာ  
ထဲမှာ ကိုယ့်အသာကိုယ် ဖန်တီးလို့  
ရတဲ့ကံကြမှာမျိုးလည်း ရှိတော့ ရှိ  
တာပေါ့။ ကိုယ်မဖန်တီးနိုင်တဲ့ ကံ  
ကြမှာရဲ့ စီမံချက်အတွက်ကိုတော့  
လက်မြှိုင်ချပြီး ငိုပြီးနေလို့ မဖြစ်သေး  
ဘူး။ မျက်ရည်လည်ခွဲနဲ့ပေမယ့်  
လည်း မလွှဲမရောင်နိုင်တဲ့ လုပ်ငန်း  
စဉ်တွေကိုလုပ်ပြီး လူတစ်ယောက်  
အနေနဲ့ ထမ်းရမယ့် လူတာဝန်တွေ  
ကိုသာ ကျော်နောင် လုပ်သွားကြ  
တာပေါ့ကွယ်”

တရားရှင်ကြီးကဖြင့် တရားပြနိုင်  
အားပါပေသည်။ အတောင်နှစ်ဘက်  
ကျွဲတွေက်ခဲ့ပြီဖြစ်သော ငါက်ကဲ့သို့  
မိုးခိုးရာ ဆောက်တည်ရာ ကင်းမဲ့ခဲ့

သည့် ကျော်မမှာ ယခုနေအခါတွဲ  
ဘယ်တရားကိုမဲ အားမထားနိုင်တော့  
ပါ။ အရှိန်ပြင်းစွာ တောက်လောင်  
နေသော ရှားမီးပုံထက်တွင် အဘယ်  
ကဲ့သို့သော ရေအေးရေယဉ်ကို သွန်း  
လောင်းစေကာမူ ရတ်တရဂ်ချက်  
ခြင်း ဌားအေးခြင်းကား မဖြစ်နိုင်ပါ။

အကျိုးအကြောင်း မမှာမကြားခဲ့  
ဘဲ ရှောင်ဗွဲဖယ်စွာခြင်းကို ခံရသည့်  
ဦးသောင်ခမြာတွင် မည်မျှ ပူဇေား  
နေရှာရစ်မည်နည်း။ ပူ၍ စဉ်းစား  
လိုက်ပါက ပူဇေားသော မျက်ရည်  
တို့မှာ ထိန်းသိမ်း၍ မရနိုင်လောက်  
အောင် ဖြစ်ခဲ့ပါသည်။ အရှင်တွေ  
မူးအောင်သောက်ကာ မမဲမြောနေရှာ  
မည်လော... အပြောအဆို အပြုအမူ  
တို့မှာလည်း အရင်ကထက် ကြမ်း  
တမ်းရှိုင်းစိုင်းနေရှာလိမ့်မည်လော...  
သို့မဟုတ် အီမဲမှတွေက်ကာ ကျော်မ  
ရှိရာနောက်သို့ လိုက်လဲရှာဖွေနေလိမ့်  
မည်လော... ဟူသော တွေးတော့  
ချက်တို့မှာလည်း ကျော်မ၏ စိတ်နှု

လုံးကို ခွဲနှံးနှစ်းလျေဖေပါတော့  
သည်။

မြတိအိမ်တွင်လည်း ကြာရည်၏  
၍ မရတော့သဖြင့် မြအား အကျိုး  
အကြောင်း ပြောကာ စိတ်ပြောလက  
ပျောက်ဆိုသကဲ့သို့ ရှိစုံမဲ့စွေ့ကလေး  
ဖြင့် ငယ်စဉ်ကလေးဘဝက နေခဲ့  
သည့် ပဲခူးမြို့ဘက်သို့ ထွက်လာမိ  
သည်။ ပဲခူးမြို့ရှိ သီရိမှာလာခြံကြီး  
မှာလည်း ယခင်ကဲ့သို့ သာယာစိပြ  
ခြင်း မရှိဘဲ ဟောင်းနှစ်းအိမင်းလှ  
သည့်အသွင်ကို ဆောင်လျေက်ရှိလေ  
သည်။

ဒေါ်စိုးခင်ကား ကွယ်လွန်ခဲ့ပေါ်  
ပြီ။ ဒေါ်စိုးခင်၏ သားသမီးများအ  
နက် သားကြီးက ထိအိမ်ကို အမွှံခံ  
ယူ၍ နေခဲ့ပေရာ ကျွန်ုံမကို တွေ့  
သည့်အခါတွင် ဝမ်းသာအားရ ဒေါ်  
ငင်ကာ အိမ်တွင်တည်းခိုရန် ပြောရှာ  
ပါသည်။ မည်သို့ပင် ရောက်လေရာ  
အရပ်တွင် လူတကာက ခရီးဦးကြိုး  
ပြကာ ဆက်ဆံကြလင့်ကစား အ

ထိုးကျို့ ဘဝတွင် ကြံ့နေရသည့်  
ကျွန်ုံမအဖို့တွင်ကား ဘယ်ကိုသွား  
သွား ဘာကိုပဲ စားစား၊ ဘယ်နား  
တွင် နေနေ့၊ တစ်ခုခု လိုအေသကဲ့သို့  
ဖြစ်ခဲ့ရပါသည်။ တစ်ခါတစ်ရုတွင်  
ကျွန်ုံမရင်တဲ့တွင် ခံစားနေရသမျှတို့  
ကို ဦးသော်ဇင်ထဲသို့ စာဖြင့်ရေးကာ  
အကြောင်းကြားလိုစိတ် ပေါ်လာခဲ့  
သော်လည်း ယခုလိုအခါတွင် ကျွန်ုံ  
မ ခံစားနေရသည့် သောကဝေဒနာ  
တို့ကို ဦးသော်ဇင် သိရှိစေကာမူ ဦး  
သော်ဇင်သာလျှင် ပူပင်ရပေမည်။  
အကြောင်းကား မထူးလှသော ကျွန်ုံ  
မ၏ဘဝကို ကယ်တင်ရန်အတွက်  
လာခဲ့ပြန်လျှင်လည်း ဦးသော်ဇင်သာ  
လျှင် အခြေခဲ့ အနေခဲ့ ကြံ့ရချေတော့  
မည်။

တကယ့်ချုစ်ခြင်းမေတ္တာသည်  
ချုစ်တယ်...ချုစ်တယ်...ဟူသော စ  
ကားသံတို့ဖြင့် အစဉ်ဆူသံ၍မနေ  
ပြီမဲ့သက်တွေ့ဝေစွာ နေသည့်ကြား  
ကပင် လောကဝယ် အပြင်းထန်ဆုံး

သော လှပ်ရှားမှုတိဖြင့် လှပ်ရှား  
လျက် ရှိတတ်ကြပေသည်။ ထိုလှပ်  
ရှားမှုကိုကား အသွေးအသားအကြော  
တိဖြင့် ရောပြုမဲ့လျက်ရှိသော ဤ  
ခန္ဓာကိုယ်တွင် သွေးတိုးချက်နှင့်အမျှ  
လှပ်ရှားလျက်ရှိကာ သွေးအတိုးရပ်  
၍ ဝိဉာဏ်ပြတ်သည့်အခါတွင်မှ  
ရပ်တန်ကြပေလိမ့်မည်။

ကျွန်ုမ ခံစားနေရသည့် ဝေဒနာ  
ကို ကျွန်ုမသားလျင် ကြိတ်မိတ်၍  
ခံစားသင့်ပေသည်။ ခက်သည်မှာ  
ကိုယ်အကြောင်းကို သူမသိစေလို  
သော်လည်း သူအကြောင်းကိုတော့  
ကိုယ်က သိချင်လှပါသည်။ နေ  
ထိုင်မှကောင်းပါလေစ။ စိတ်နှလုံးမှ  
ချမ်းမြှေပါလေစ။ မမသက်နှင့် စိတ်  
အခန့်သင့်မှ သင့်ပါလေစ။ စသည်  
ဖြင့် သူအခြေအနေကို သိလိုစိတ်တို့  
ကို အတော်ဖိန့်ပို၍ ထားရလေ  
သည်။

တစ်သက်နှင့် တစ်ကိုယ်ဝယ်  
ဤလိုအချစ်မျိုးဖြင့် မည်သူကိုမျှ မ

ချစ်ဖူးခဲ့။ ရွှေနှီးစာ ဖန်လာကာ အ  
ခွင့်ပေးသဖြင့် တစ်ရပ်တစ်ကျေးတွင်  
မထင်ထား မျှော်လင့်၍မထားခဲ့သူ  
နှင့် ဆုံးကာ ချစ်တောဟုတ် ပွားမိခဲ့  
၏။ သို့သော ကျွန်ုမတို့ကား “ချစ်  
သောသူများနှင့် ခွဲခွာနေကြရမည်”  
ဟူသော ကံကြမှာ၏ စီမံချက်တွင်  
ရတက်ကြီးစွာဖြင့် ခံနေရချေပြီ။

သည်တစ်သက်တာတွင် မျှော်  
လင့်ဖွယ်ရာ မရှိတော့ပြီ။ သို့ မျှော်  
လင့်ချက် မရှိသူတစ်ယောက်အား  
ဘောက်မဲ့ကြောင့် သည့်ကလောက်  
စွဲလန်း တွယ်တာနေရသည်ကိုကား  
ကျွန်ုမကိုယ်ကျွန်ုမ စဉ်းစား၍မရဲ့  
ပါ။ ခက်ချေပြီ...ခက်ချေပြီ။ ဆိုး  
ဝါးလှတဲ့ အချစ်တရားနှယ် ဒီလို  
ခုက္ခာပေးမယ့်အတူတူတော့ ဘာဖြစ်  
လို့ အသည်းနှလုံးထဲကို ဝင်အောင်း  
နေရတာလဲကွယ်...။ ဘယ်မှာလဲ  
အချက်ရဲ့ သူစာ၊ အချစ်ရဲ့သာယာ  
ခြင်း၊ ကြည်နဲးခြင်းသာဘဝတရား  
ကြီးရယ်။ လောကခံရဲ့ ပုတ်ခတ်

ချက်ကြောင့် ကဲ့အက်ကြွပြန်းလု ထည့်သွင်းပေးရပါလိမ့် ...။  
 ဖြစ်နေတဲ့ ကျွန်မလို သတ္တဝါတစ် ၂၂ “ဒီလိုတမ်းသာဖြင့် မိခင်ထား  
 ကောင်ရဲ့ အသည်းနှင့်းထဲမှာ ဘာ ရယ်...နင် လူဖြစ်လာတာဟာ ဘာ  
 ဖြစ်လို့ အဆိပ်အတုဖုံးနေတဲ့အချို့ကို အမိပ္ပါယ် ရှိသေးတော့လဲ ...”



## အခန်း-၈

တရွေ့ရွှေလျင် နှဲမှ လပြောင်း  
ရက်တွေ သောင်းခဲ့ပြီ။

တစ်နှစ်ထက် တစ်နှု ပို၍သာ  
တင်းကြပ်ခဲ့သော သံယောဇ္ဈိုင်း၏  
ဒဏ်ချက်ကြောင့် ကျွန်မ၏ဘဝမှာ  
လည်း ညီးကျွန်မ်းနယ်ခဲ့ရပေပြီ။  
ကိုယ့်ဘဝကို အခြေတည်၍ အခြား  
သူများဘဝကို ရောနောကာ လော  
က၏ သဘာဝကို သုံးသပ်မိခဲ့ပါ  
သည်။

ဘဝတည်းဟူသော ပဲညှာရေ့  
ပြင်ကျယ်ဝယ် လူသတ္တဝါအပေါင်း

တို့မှာ တလယ်လယ် နစ်မွန်းနေကြ  
လျက်ရှိသည်။ ထိုသို့ နစ်မွန်းကြော  
ခြင်းမှာလည်း ချစ်ခြင်းတည်းဟူ  
သော ခင်တွယ်မှု မေတ္တာဖော်နာ  
တို့၏ နှီးဆော်ချက်ကြောင့် တစ်  
ယောက်ကို တစ်ယောက် ဆယ်ရှင်း  
ဆယ်ရှင်း နစ်မြုပ်နေကြခြင်းသာ ဖြစ်  
လေသည်။ တစ်ယောက်သောသူ  
သည် အကြောင်သူတစ်ယောက်အား  
ဖော်နာဗုံလေဝဖြင့် အကြောင်သူ၏  
ဒုက္ခဝေဒနာကို သက်သာရာ ရစေ  
ကာ သူခင်ဒနာကိုမှာကား ဝေမျှခံ

စားလို၏။ အကြင်သူတွင် ကျရောက်လာမည့် ဘေးအန္တရာပ်တိုကို ကာကွယ်ပေးလို၏။ ထိုစိတ်သည် သူအားဆန္ဒရမ္မက်ဟူသော ဝေဒနာကို ဖြစ်စေ၏။ ဆန္ဒရမ္မက်အတိုင်း ဖြစ်စေလိုသည့် ဒုက္ခဆန္ဒရမ္မက်အတိုင်း မဖြစ်သဖြင့် ပူပန်ရသည့် ဒုက္ခတိုကို ရှုံးဦးစွာ ခံစားရ၏။ တဖော် အခြား တစ်ယောက်ကလည်း ထိုသူ၏ဒုက္ခတိုကို ကုစာလိုပြန်သဖြင့် ဒုက္ခခံပြန်သည်။

ဤသို့လျင် ဘဝသံသရာတွင် ရေနှစ်သူကို ဆယ်ရင်း ဆယ်သူပါန်သကဲ့သို့ နှစ်ကြ မြှုပ်ကြ ကူးကရင်းပင် သတ္တာလောကြီး တစ်ခုလုံး မှာ ငိုသံ ရယ်သံတိဖြင့် ဆူညံလျက် ရှိတော့သည်။ ဘဝပင်လယ်ကြော ဝယ် နှစ်မြောနေကြရသည့် တိုင်အောင် မဲမောင်လှစွာသော အဝိဇ္ဇာ ငွေးတိုကြောင့် ဒုက္ခသွား၊ သမုဒ္ဒသ သစ္စာ၊ နိရောဓသွား၊ မဂ္ဂသွား စသည်ဖြင့် ဗုဒ္ဓရှင်တော်ဘုရား ဟော

ကြားခဲ့သည့် သစ္စာလေးပါးတရားတို့ကိုလည်း မမြင်နိုင်ကြ။ ထိုသို့ မမြင်နိုင်ကြသောကြောင့်လည်း ဒုက္ခကိုသုခထင်ကာ ကြည်လင်ဆွင်ပြစွာ တစ်လျှော့ ငိုမဲ့လျက်တစ်ချို့ အလိုလီသော အခန်းခန်း၊ ပင်ပန်းစွာပင် ကူးယက်နိုင်ကြပေသည်။

ယနေ့ လူသတ္တဝါတို့သည် သစ္စာလေးပါး တရားတော်တို့ကိုမြင်ကြကုန်အဲ... ထိုနေ့သည် လောကြီး တစ်ခုလုံး ဆိတ်သုဉ်းနေပေတော့မည်။

ကောင်းပြီ။ လောက်ကြီး တစ်ခုလုံး မဆိတ်သုဉ်းနိုင်သေးဘဲ ဒုက္ခပဲဝယ် တလယ်လယ် ကြံ့နေရသူတို့သည် သူတို့၏ ဒုက္ခကို မမြင်နိုင်လောက်အောင် ဒုက္ခမှုန်း သိလျက်နှင့်လောက်အောင် ဖြစ်ရသည်အထိ ရစ်ပတ်ဖွဲ့နောင်ကာ ထိုထိုသော ဝေဒနာတိုကို သက်သာအောင် ကုစားနေသော အရာတစ်ခုရှိ၏။

ထိအရာကား...အဘယ်နည်း...  
ချစ်ခြင်းမေတ္တာပင် ဖြစ်ပေတော့  
သည်။

ထိ ““ချစ်ခြင်းမေတ္တာ”” သည်  
သာလျင် လောက၏ ဒုက္ခဟူသမျှ  
ကို ကုစားနိုင်ပေမည်။ ကျွန်ုင်မ၏  
ချစ်ခြင်းမေတ္တာကို အပ်နှင်းရာ အရှင်  
ကား ကွဲကွင်းခဲ့ရပေပြီ...ကျွန်ုင်မ၏

ဘဝကား အဓိပ္ပာယ်ကင်းမဲ့ခဲ့ချေပြီ။  
ကျွန်ုင်မ၏ ပူဆွေခဲ့ရသမျှတို့ကား  
စာဖွဲ့၍ မဆုံးနိုင်တော့ပြီ။ ပြက္ဗ္ဗို့  
စာရွက်မှာလည်း တစ်ချပ်ပြီးတစ်ချပ်  
လဲကာ ခြောက်လသို့ တိုင်ခဲ့ပေပြီ။  
ကျွန်ုင်မအဖို့ကား အတည်မကျသည့်  
ဘဝသံသရာဝယ် ချာချာလည်လျက်  
ပင်။



## အခန်း-၉

ရမည်းသင်းနယ်တွင်

မီးလောင်ခြင်း

လွန်ခဲ့သည့် နေ့က  
ရမည်းသင်းနယ်အဝင် ရေစိ  
မြို့၏ မြေပိုင်ရှင် ဦးသော်ဇင်  
၏ နေအိမ်ကို မီးလောင်ခဲ့  
လေသည်။

ဖြစ်ပွားပုံမှာ ဦးသော်ဇင်  
၏ နေးသည့်မှာ စိတ္တာရော  
ဂါ စွဲကပ်နေသည့်မှာ ကြာ  
မြင့်ဖြီဖြစ်လေရာ မကြာ  
မကြာ အရှုံထသဖြင့် အခန်း

တွင်းဝယ်ထားကာ ကုသန္တ

ခဲ့ရသည်ဆိုကြောင်း...အဆိုပါ

နေ့ကမူ တစ်အိမ်သားလုံး  
အိပ်မောကျေနှစ်ကိုတွင် အ  
ခန်းပြုတွင်းပေါက်မှ ခုန်ချု  
ကာ အိမ်ကို မီးရှိလေရာ  
အတော်ကြာကြာ မီးလောင်  
တော့မှ အိမ်သားများ နှီး  
လာကြတော့သည်ဆိုကြောင်း။

အိမ်ကြီးမှာ ကွန်းသား  
အိမ်ကြီး ဖြစ်သဖြင့် မီး  
တောက်များမှာ ပြင်းထန်လှ

ကာ တိတ်ဆိတ်လျက်ရှိ  
သော ရေနှီးမြို့၏ ညခင်းကို  
ခုညံ့လှပ်ရှားစေကြောင်း၊ မြို့  
သူမြို့သားများက ဝိုင်းဝန်း၍  
ပြိုမ်းသတ်သော်လည်း အ  
လွယ်တကူ မပြုမ်းပေ။

မီးရှိသူ ဦးသော်ဇော်၏  
နေ့နှင့် သမီးကလေးတို့မှာ  
မီးတောက်တွင် သေဆုံးခဲ့  
ကာ ဦးသော်ဇော်၏ အစ်မ  
ဒေါ်သက်မှာမူ ဆေးရုံ  
ရောက်ပြီး နာက်တစ်နှစ်  
တွင် သေဆုံးလေသည်။ မြေ  
ပိုင်ရှင် ဦးသော်ဇော်မှာမူ မီး  
လောင်စဉ်က ထိခိုက်ခဲ့သော  
ဒဏ်ရာတို့ဖြင့် ဆေးရုံတွင်  
တက်နေရကြောင်း။

ထိုသတင်းသည် အခြားသူများ  
အဖို့တွင် အကြောင်းထူးမည် မဟုတ်  
သော်လည်း ကျွန်မအဖို့တွင်ကား  
ထူးခြားလှသည့် သတင်းပင် ဖြစ်ပေ  
သည်။ သတင်းစာ၏ နေ့စွဲကို

ကြည့်မိရာတွင် ဂု ရက် ၈ ရက်ပင်  
ကျော်ခဲ့ပြီဖြစ်သဖြင့် ရှတ်တရက် ရင်  
ထိတ်ကန်ဖြစ်သွားမိပါသည်။ စိတ်  
ပျက်ပျက်ရှိသဖြင့် သတင်းစာကို အေး  
စဉ်မှန်အောင် မကြည့်မိသည့် မိမိ  
ကိုယ်ကို အပြစ်တင်မိပြန်ပါသည်။  
သတင်းစာကို ဖတ်ပြီးသည့်နောက်  
သုံးရက်ခန်းအကြာတွင်ပင် မြေအား  
အကျိုးအကြောင်းပြောခဲ့ကာ ဦးသော်  
ဇော်ရှိရာ ပျော်မနားဆေးရုံသို့ လိုက်  
လာခဲ့မိပါသည်။

“မြေပိုင်ရှင် ဦးသော်ဇော်”

သတင်းစာတွင် ပါလာသည့်  
စာပိုဒ်ကို ပြန်လည်စဉ်းစားရင်း ကျွန်း  
မမှာ ရယ်ချင်စိတ်ပေါက်လာမိပါ  
သည်။ ထိုဂုဏ်ပုဒ်မှ ယဉ်တော့  
မည်ကို စိုးရိမ်ရှာသည့် ဒေါ်သက်  
သည် ဦးသော်ဇော်က ကျွန်မကို  
လက်ထပ်မည်ဆိုသောအချက်ကို  
အပြင်းအထန်း ကန်ကွက်ခဲ့၏။ ကျွန်း  
မကလည်း ဦးသော်ဇော် အခြားပျက်  
အနေပျက် ဖြစ်ရှာမည်ကို မကြည့်

ရက်နိုင်သဖြင့် တလုပ်လုပ်ခံစားမေး  
ရသော သောကဝေဒနာကို ရင်ခွင့်  
ပိုက်ရင်း ရှောင်ရှားခဲ့၏။

သခ္ပါရတရားသည် ၆ လတာမျှ  
သော ကာလအတွင်းဝယ် ဦးသော်  
၁၈၅၂၏ဘဝကို တစ်နည်းတစ်ဖုံး  
ပြောင်းလဲအောင် ဖန်တီးလိုက်ချေပြီ။

ပျဉ်းမနားသို့ ရောက်သောအခါ  
တွင် ဦးသော်၏ ရေနှီးသို့ ပြန်သွားပြီ  
ဟု သိရသဖြင့် နေ့ချင်းပင် ကြောရာ  
ဘတ်စ်ကားနှင့် လိုက်လာမိပါ  
သည်။ ရေနှီးမြို့သို့ ရောက်လျင်  
ရောက်ချင်း ဦးသော်၏နေရာ “မြှုန္တာ”၊  
“မြိုက်းဆီသို့ အပြီးအလွှားလာ  
ခဲ့မိပါသည်။

မြှုန္တာမြိုက်းကား မီးလောင်ငုတ်  
တိများနှင့် ပြာပုံအတိသာလျင် စုပုံ  
လျက် ရှိချေပြီ။ ကျွန်းမ စိတ်မချမ်း  
မြေဖွယ်ရာ ရူခင်းများကို ရပ်တန်း  
ငေးမောကြည့်နေရာမှ ကျွန်းမေ့စဉ်  
က အရေးများကို ပြန်လည် တသေး  
တွေးတော်မိကာ မျှက်ရည်စများပင်

ဖြေလာမိပါသည်။ ဤမျှ စိတ်မချမ်း  
မြေဖွယ်ရာ ရူခင်းအား ကြောရှည် မ  
ကြည့်ရက်တော့သဖြင့် တစ်ဘက်သို့  
လှည့်မိသည်တွင် ကျွန်းမော် ကျော  
ပေး၍ ရပ်နေသော ယောက်ဗျားတစ်  
ဦး၏ သဏ္ဌာန်ကို တွေ့ရပါသည်။

“ဦးသော်၏...”

ကျွန်းမသည် အသံထွက်အောင်  
အော်ခေါ်ရင်း အပြီးကလေးသွားမိ  
ပါသည်။ ဦးသော်၏သည် ကျွန်းမ  
၏ အသံကြောင့် နောက်သို့ လှည့်  
ကြည့်ရင်း...

“ဘယ်သူလဲ...”ဟု မေးပါ  
သည်။

မေးရုံသာ မဟုတ် လက်တစ်  
ဘက်ကလည်း တောင်ရှုံးတစ်  
ချောင်းကို ကိုင်ကာ မေးထားရပါ  
သည်။ လက်၊ မျှက်နှာနှင့် ဦးခေါင်း  
မှာ ပတ်တီးဖြေပြီးကာစ အနာ မ  
ကျက်တကျက် အနာရွှေတ်များဖြင့်  
ပြည့်နေပါတော့သည်။

- “ဦးသော်မင်...ထားလေ။  
ထား...ထား...”
- “ဘယ်သူ...ထား...ဟုတ်လား။  
ဆရာမလား...”
- “ဟုတ်ပါတယ်...အို...ဦးသော်  
မင်...”
- ဦးသော်မင်၏ မျက်လုံးနှစ်ဘက်  
ကား မကြည့်တဲ့အောင် ကြီးမားလှ  
သော အနာဂတ်တို့ကြောင့် ကန်းခဲ့  
ချွဲပြီတကား...
- ကျွန်မသည် အရှက်ကိုပင် သ  
တိမရတော့ဘဲ ဦးသော်မင်၏ ရင်ခွင့်  
တွင်းသို့ ပြေးဝင်ကာ ဖက်ထားမိပါ  
တော့သည်။
- “ထားလေ...ဦးသော်မင် ဦး  
သော်မင် လက် ထပ် ချင် တဲ့  
ထားလေ”
- “ရက်စက်ပါပေါ့ ထားရယ်...  
အခုမှ လာရသလားကွယ်...။ အို  
ဒါပဲ ကောင်းပါတယ်...”
- “ဖြစ်သမျှအကြောင်း အကောင်း  
ချဉ်းပဲပေါ့...ဦးသော်မင်...”
- “ထား...ကျူပ်ကို ချစ်နိုင်သေး  
ရဲ့လား...”
- “ဘယ်လို မေးလိုက်တာလ ဦး  
သော်မင်...ထားဟာ ဦးသော်မင်ကို  
ချုပ်လွန်းလို့ ရှေ့ပေါ်ခဲ့တယ်ဆိုတာ  
သိတယ် မဟုတ်လား”
- “ဒါပေမဲ့ ခုဆိုရင် ကျူပ်ဘဝ  
ဟာ ဘာမှ အသုံးချစ်ရာမရှိတော့  
ဘူး...နိုင်ကမှ အသုံးမကျေရတဲ့အထဲ  
မှာ အခုဆိုရင် ဇရပ်ပေါ်တက်ပြီး  
တောင်းစားရမယ့်ဘဝကို ရောက်ခဲ့  
ပြီ”
- “ဒီလို မပြောပါနဲ့ ဦးသော်မင်။  
ထားရဲ့ မေတ္တာမှာ ဒါတွေဟာ စဉ်း  
စားစရာ မဟုတ်ပါဘူး။ ဦးသော်မင်  
ရဲ့ဘဝကို ထားရဲ့ မေတ္တာနဲ့ သက်  
သာရာ ရရစေမယ်...ဦးသော်မင်ကို  
ထား စောင့်ရှောက်မယ်...ချစ်မယ်...  
ဟုယူမယ်...အို...ထား လုပ်ကျွဲး  
ပါမယ်...ဦးသော်မင်နဲ့ ကွွဲကွင်းလို့

ခံစားရတဲ့ ဒုက္ခဟာ ဦးသော်ဇင်နဲ့  
အတူနေပြီး တော်ပြတ် ဆင်းရဲရတဲ့  
ဒုက္ခထက် မနှစ်းယူဉ်သာအောင် ဆိုး  
တယ်။ ဒါကြောင့်မို့ ဒီတစ်ခါ တကွဲ  
စီ မနေပါရစေနဲ့တော့ ဦးသော်ဇင်  
ရယ်...”

ကျွန်မကား...ဝမ်းထဲတွင် ရှိသူ  
မျှ မထစ်မင်း အံထုတ်ပြလိုက်လေ  
ရာ ဦးသော်ဇင်၏ ကြောက်မက်ဖွယ်  
ရာ အနာဂတ်တို့ဖြင့် ပြည့်နှက်နေ  
သည့် မျက်နှာကြီးမှာ ပြီးဆုံးကြည့်  
လင်လာသည် ထင်မှတ်မိပါသည်။

“ထား”

“ဦးသော်ဇင်...”

“အို...ဦးသော်ဇင်လို့ မခေါ်ပါ  
နဲ့တော့လားကွယ်...”

“ဟုတ်...ဟုတ်ကဲ့...”

“ထားရဲ မေတ္တာဟာ...ခုံးရှုံး  
ခဲ့ပြီ ဖြစ်တဲ့ ကိုယ်ရဲ့ဘဝတစ်သက်  
တာ ခုံးသည့်အထိ အစဉ် ထားနိုင်  
မှာလားကွယ်...ထား...ထား...”

ကိုယ့်ကို ပစ်မသွားပါနဲ့တော့ ထား  
ရယ်...”

“အို...ထား မမှန်းပါဘူး။ ပစ်  
မသွားပါဘူး။ ထားကို စိတ်ချပါ။  
ဦး...ဦး...သော်...”

“ကိုကိုလို ခေါ်စမ်းပါဦး ထား  
ရယ်...”

“အဟုတ်ပါ ဦး...ကိုကိုရယ်”

ဦးသော်ဇင်သည် ကျွန်မ၏ စ  
ကားအဆုံးတွင် သန်သန်မာမာ ကျွန်  
ရစ်ခဲ့သော လက်တစ်ဘက်ဖြင့် ကျွန်  
မ၏ ကိုယ်ကို သိမ်းဖက်လိုက်ပါ  
သည်။

“ကဲ...ကို...တည်းနေတဲ့ အိမ်  
ကို ပြန်ကြစို့ထားရယ်...အဲဒီကမှ  
စီမံသင့်တာ စီမံကြစို့ရဲ့။ ကို...  
အစောကြီးကတည်းက အဲဒီအိမ်က  
ကလေး တစ်ယောက် လိုက်ပို့လို့  
ဒီရောက်နေတာ။ အဲ အခု ထားက  
ပြန်ခေါ်သွားပေတော့။ ဈေးဒီဘက်  
က အိမ်ကြီးလေ...ထား သိတယ်

မဟုတ်လား...ကျောင်းအစ်မကြီး  
ဒေါ်ဒေါ်ဝင်းရဲ့ အိမ်ပေါ့...”

ကျွန်မသည် ဦးသော်ဇင်ကို တွဲ  
ရင်း ထွက်ခဲ့ပါသည်။

ကျွန်မတို့တတွေ၏ နှစ်ကိုယ့်  
တစ်သက်ကို တွယ်ယူက်ဖွဲ့စည်း

ထားသည့် ချစ်နှောင်ကြီးကား ဤ  
တစ်သက်တာတွင် မပျက်နိုင်ပါစေ  
ရန် ဆုတောင်းရင်းက ကာလကြာ  
မြင့်စွာ မစဉ်းစားဘဲ နေရသော ဘဝ  
၏ နှောင်ရေးများကို မျှော်တွေးမိပါ  
တော့သတည်း။

သန်းဆွေ





## တစ်သက်လျာ



လူ တစ်ယောက်၏  
တစ်သက်လျာ ဘဝခရီး  
သည် ပဲဉာဟ ရြှုံး  
ကျယ်တွင် တဝဲလယ်  
လယ် ကူးခတ်နေရသည့်  
ခရီးပင် ဖြစ်သည်။

ထိုတစ်သက်လျာ၏ လူတို့သည် တစ်ယောက်ကို တစ်  
ယောက် ဆယ်ရှင်း ဆယ်ရှင်းက နစ်မြှုပ်နေကြရသည်။  
ရေနစ်သူကို ဆယ်ရှင်း ဆယ်သူပါ နစ်ကြရသကဲ့သို့ တစ်  
ယောက်ကို တစ်ယောက် ချစ်စိတ်၊ ကြင်နာစိတ်တို့ဖြင့်  
ဖွဲ့တင် ဆယ်ယူရှင်းက နစ်မွန်းနေကြရသည့် အဖြစ်များ  
သည်ကား ရင်နာဖွယ်ရာ ကောင်းလှပေသည်။

သူ့သော်...ဤသို့ ဆယ်ယူရှင်း မိမိပါ နစ်မွန်းနေကြ  
ရပါလျက် နစ်မွန်းရသည်ဟု မထင်မှတ်နိုင်ဘဲ ငိုတစ်ခါ  
ရယ်တစ်လျှောက်ဖြင့် တစ်သက်လျာခရီးကို မပင်မပန်း  
လျောက်နေနိုင်ကြသည့် အကြောင်းရင်းများကို ဤ 'တစ်  
သက်လျာ' ဝါဘ္ဗားတွင် သန်းဆွေက...ဖော်ထုတ်ထားပေ  
သည်။

•တစ်သက်လျာ•သည် ဖြစ်ရီးဖြစ်စဉ်ထက် ပိုမို ဆန်း  
ကြယ်မှု မရှိသော်လည်း ဖြစ်ရီးဖြစ်စဉ်၏ အကြောင်းရင်းကို  
လက်တစ်ခုံး နှိုက်ယူထားသော ဝါဘ္ဗား ဖြစ်ပေသည်။